



# ကညီဂွံဝိခွဲးယာ်ကရုာ်

မၤနီၣ်မၤပါတ်မၤဘၣ်ဒိဘၣ်ထံးဂ့ၤဂ့ၤဝိခွဲးယာ်လၢကီၢ်ပယီၤခိခိၣ်န့ၣ်သဝီၣ်ပူၤ

ကီၢ်ပယီၤမ့ၢ်ထီၣ်ကလံၤထံး ပျီပူၤလံာ်တၢ်ဟ်ဖျါ- ခိရိန့ၣ်တၢ်ဆါ, စုကဝဲၤ တၢ်သဘံၣ်သဘုၣ်, ဟီၣ်လၢမ့ၣ်ပီၢ်, သွံၣ်ထံးတၢ်မၤပယွဲ, လါယနူၤအါရံၤ တုၤ လါယုၤ ၂၀၂၀နံၣ်

လါစးပထုဘၣ် စသီ, ၂၀၂၀နံၣ် / KHRG လံာ်ကတြုၢ်နီၣ်ဂံၢ်-20-1-F1



### တၢ်ကတိၤလၢညါ

ပျိုပူတၢ်ဟ်ဖျါတဘျီအံၤ ဝဲထံနီၤဖးတၢ်ဂ့ၢ်တၢ်ကျိၤလၢ ကညီဂ်ဝိခွဲးယာ်ကရူာ် (KHRG) ပျိုပူ ပှၤမၤနီၣ်မၤပၤတၢ် ကစီၣ်တဖၣ်ဟ်ဖျါတဘျီ နီၣ်တၢ်ဂ့ၢ်တၢ်ကျိၤတဖၣ်အံၤ ကဲထီၣ်တၢ်အသးဖဲ လၢယနူၤအါရံၤ တုၤ လၢယုၤ ၂၀၂၀နံၣ်အ ကတီၢ်န့ၣ်လီၤ.

ကီၢ်ပယီၤဟ်ဖျါထီၣ်ဝဲလၢ တၢ်ထံၣ်န့ၣ် ခိရီၣ်န့ၣ် (COVID-19) တၢ်ဆါ<sup>1</sup> လၢကီၢ်ပူၤအဆိကတၢ် ဖဲလၢမးရှး ၂၃သီ, ၂၀၂၀ နံၣ်န့ၣ် ဘၣ်ဆၣ် တုၤလၢ လၢအ့ၣ်ထီၣ်တတ်ဖၣ်လဲၣ်န့ၣ် (ကီၢ်ပယီၤပဒိၣ်တကပၤ) တဟ်ဂၢ်ဟ်ကျိၤတၢ်ဘျီ လီၤတၢ်လီၤ ဆဲးဘၣ်ယး တၢ်ပတုၣ်တၢ်ဟးထီၣ်က့ၤလီၤန့ၣ်ဘၣ်. တၢ်တြီၤယာ်တၢ်လဲၤထီၣ်က့ၤလီၤအိၣ်ဝဲ လၢဟီၣ်ကဝီၤ တဖၣ်အပူၤအယိ, စးထီၣ်ဖဲ လၢမ့ၤထီၣ်သီ ၂၀၂၀နံၣ်န့ၣ် KHRG မၤနီၣ်မၤပၤတၢ်ဂ့ၢ်တၢ်ကျိၤခိဖျါ လီၤတဲစိတၢ်ထံၣ်လိာ်သံကွၢ်ဒီး သဝီဖိမ့ၢ်ဂ့ၢ် သဝီခိၣ်န့ၣ်တဖၣ်မ့ၢ်ဂ့ၢ်န့ၣ်လီၤ. ဖဲန့ၣ်အကတီၢ်, တၢ်ဟ်ဖျါထီၣ်ဘၣ်ယး တၢ်ထံၣ်န့ၣ် ခိရီၣ်န့ၣ်တၢ်ဆါအ ဂ့ၢ်စ့ၤခါဖဲ KHRG ဟူးဂဲၤဟီၣ်ကဝီၤအပူၤန့ၣ်လီၤ. တၢ်အံၤဟ်ဖျါဝဲလၢခိၣ်လီၤကဝီၤ တဖၣ်အပူၤ တၢ်ဒီးသဒၢတၢ်ဆါဘၣ်ကူဘၣ်ဂၢ်အကျိၤအကျဲအံၤ တုၤထီၣ်ထီၣ်ဘး ဒ်အပတီၢ်ဒၣ်ဝဲအသးကစီၣ် န့ၣ်လီၤ.

တၢ်ဂ့ၢ်တၢ်ကျိၤလၢတၢ်မၤနီၣ်မၤပၤအီၤတဖၣ်အပူၤဟ်ဖျါဝဲ တၢ်လဲလိာ်အိၣ်ထီၣ်ဝဲတနီၤန့ၣ်လီၤ. တၢ်ဒီးသဒၢတၢ်ဆါအ ကျိၤအကျဲ ဒီးတၢ်ဒီးန့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤအကျဲတဖၣ် လီၤဆီလိာ်အသး လၢကီၢ်ဂျၢ်န့ၣ်ဘၣ်အပူၤန့ၣ်လီၤ. ကျိၤကျဲလီၤဆီ သ့ၣ်တဖၣ်အံၤ ဟဲခိဖျါအသးလၢ ကီၢ်ပယီၤမ့ၢ်ထီၣ်ကလံၤထံးအပူၤ တၢ်ပတၢ်ဆုၤဒီး ထံၣ်ကီၢ်သဲးက့ၢ်ဂီၤ ဃါယုာ် အသးလၢ ကီၢ်ပယီၤပဒိၣ်ဒီး ကလုာ်န့ၣ်ဖီၣ်စုကဝဲကရၢ (EAOs) တဖၣ်အဘၢၣ်စၢၤအယိန့ၣ်လီၤ. တၢ်ဖ့ၣ်ဆါလၢ ထံၣ်ကီၢ်သဲးကရၢတဖၣ်အဘၢၣ်စၢၤအံၤ ဒုးအါထီၣ်တၢ်လီၤဘၣ်ယိၣ်လၢ န့ၣ်သဝီဖိတဖၣ်အဂီၢ်အယိ, အလီၢ်အိၣ်လၢ ဟီၣ်ခိၣ်ဒီးဘၣ်ကရၢသဘျီတဖၣ် ကဘၣ်မၤဆူၣ်ထီၣ် အတၢ်ဟ့ၣ်တၢ်မၤစၢၤတဖၣ် ဒ်သိးဒီးန့ၣ်သဝီဖိခဲလၢကန့ၢ်ဘၣ် တၢ်ဂ့ၢ်တၢ်ကျိၤမ့ၢ်ဂ့ၢ် တၢ်ပိးတၢ်လီၤတဖၣ်လၢအလိၣ်ဘၣ်ဝဲ လၢကဒီးသဒၢလီၤအနီၢ်ကစၢ်အဂီၢ်မ့ၢ်ဂ့ၢ်န့ၣ်လီၤ. အလီၢ်အိၣ် စ့ၢ်ကီးဝဲနီၢ်နီၤလၢ တၢ်ကဆိၣ်ထွဲဆူၣ်ချ့ပူၤမၤတၢ်ဖိဒီး ကရၢသဘျီတဖၣ်အတၢ်ဟူးတၢ်ဂဲၤ လၢတၢ်တုၤအိၣ်မၤစၢၤလီၢ် ကဝီၤတဖၣ်အပူၤန့ၣ်လီၤ. တၢ်အိၣ်ဆူၣ်အိၣ်ချ့ အတၢ်ကီၢ်တၢ်နးကတီၢ်အံၤ အိၣ်ဒီးယံၣ်န့ၣ် ကဲထီၣ်တၢ်လီၤဘၣ်ယိၣ်ဒီး အါ လၢန့ၣ်သဝီဖိလၢ အတၢ်လုာ်အိၣ်နီၢ်ခိသးသမူတအိၣ်ဂၢ်ကျိၤတဖၣ်န့ၣ်အဂီၢ်လီၤ. တကးဒီးဘၣ် တၢ်ဆိၣ်ထွဲမၤ စၢၤဆူၣ်ညါမ့ၢ်တအိၣ်လၢဘၣ်သၢပျါန့ၣ် တၢ်ယံးတၢ်စ့ၤကအါထီၣ်ဝဲကွၢ်ကွၢ် ဒီးကဆိၣ်သနဲး လီၢ်ကဝီၤဖိတဖၣ်လၢက ဘျါရဲတၢ်လုာ်အိၣ်နီၢ်ခိသးသမူတၢ်ဂ့ၢ်ကီၢ် ခိဖျါကျဲလၢအလီၤဘၣ်ယိၣ်တဖၣ်န့ၣ်လီၤ.

ဖဲတၢ်မၤနီၣ်မၤပၤတၢ်ကစီၣ်ဒီးတကတီၢ်ညါအပူၤ ကီၢ်ပယီၤပဒိၣ်သုး အတၢ်ဟူးတၢ်ဂဲၤဆူၣ်ဒီးဝဲလၢကီၢ်ပယီၤမ့ၢ်ထီၣ် ကလံၤထံးဒီးတဘျီညါအပူၤ, ဒီးအဝဲသ့ၣ်ဆုၤထီၣ်ဒီးဝဲသုးမ့ၢ်သံၣ်ဘိ, တၢ်စုကဝဲဒီးကျိၤချံၣ်မိၣ်သၣ်တဖၣ်ဆူ အသုး ကလၢတဖၣ်အပူၤန့ၣ်လီၤ. အဝဲသ့ၣ်ဟူးဂဲၤမၤဒီးဝဲ တၢ်တ့ထီၣ်ကျဲမ့ၢ်ကျဲဘိတဖၣ်ကွၢ်ကွၢ် လၢမ့ၢ်တြီၢ်ကီၢ်ဂျၢ်အပူၤ, ဖဲ လၢလီၢ်ကဝီၤကမ့ၢ်ဒီး ကညီဒီးကလုာ်စၢၤဖိၣ်ကရၢ (ခ့ၣ်အိၣ်ယုာ်-KNU) ပဒိၣ်တဖၣ်ထီၣ်ဒါအတၢ်ဖဲတၢ်မၤအံၤတဖၣ် ဒၣ်လဲၣ် စုကဝဲတၢ်သဘၣ်သဘၣ် အိၣ်ထီၣ်ဝဲအဘျီတဖၣ်အဘျီလၢ ကီၢ်ပယီၤပဒိၣ်သုးဒီး ကညီဒီးကလုာ်တၢ်ထူၣ်ဖျး သုးမ့ၢ်ဒိၣ် (KNLA) အဘၢၣ်စၢၤန့ၣ်လီၤ. တၢ်ဒုးတၢ်ယၤတဖၣ်အံၤ မၤဘၣ်ဒိလီၢ်ကဝီၤကမ့ၢ်အတၢ်လဲၤထီၣ်က့ၤလီၤ သဘျီဒီး ဒုးအိၣ်ထီၣ်ဒၣ်လဲၣ် ထံၣ်လီၢ်ပူၤတၢ်ယုာ်မ့ၢ်ပးဖျိးလၢလီၢ်ကဝီၤတနီၤအပူၤန့ၣ်လီၤ. ကီၢ်ပယီၤပဒိၣ်သုးခး

<sup>1</sup> ခိရီၣ်န့ၣ်တၢ်ဆါ ၂၀၁၉ (COVID-19) မ့ၢ်တၢ်ဆါဘၣ်ကူဘၣ်ဂၢ်တခါ လၢအကဲထီၣ်ခိဖျါ တၢ်သါထီၣ်သါလီၤ နးထီၣ်သတူၢ်ကလၢ တၢ်ဆါပနီၣ် ခိရီၣ်န့ၣ်တၢ်ဆါယာ်-၂ (SARS-Co V-2) န့ၣ်လီၤ. တၢ်ဆါအံၤဘၣ်တၢ်ဟ်ဖျါထီၣ်အီၤ အဆိကတၢ် ဖဲလၢဒံၣ်စ့ဘၢၣ် ၂၀၁၉ နံၣ် လၢတရူးကီၢ်အပူၤ, ဒီးလၢခဲကဲထီၣ်ဝဲတၢ်ဆါသတြီၢ်န့ၣ်လီၤ. ကွၢ်ယုာ်သ့ၣ်ညါအါထီၣ် တၢ်ဂ့ၢ်တၢ်ကျိၤ ဖဲ WHO, “[Coronavirus disease \(COVID-19\) pandemic](#)” တက့ၢ်.

လီၤဝဲ ကျိချံၣ်သ့ၣ်လၢအကယၢတဖၣ်ဆူၣ်သဝီအပူၤ ဒီးတၢ်ဖံးအိၣ်မၤအိၣ်ဟီၣ်ကဝီတဖၣ်အပူၤ, ခးစ့ၢ်ကီးဝဲ ကမျၢၣ်ဖိ ဒီးပုၤတဝၢသ့ၣ်ပုၤတဖၣ်အယိ မၤဟးဂုၤဟးဂီၤတၢ်သ့ၣ်တၢ်ဖျးအလီၢ်လၢ လီၢ်ကဝီဖိတဖၣ် ဒီးသန့ၤထီၣ် အတၢ်လုၢ်အိၣ်နီၢ်ခိသး သမူအကျဲၣ်န့ၣ်လီၤ. တၢ်မၤလီၤပျီၢ် ခိရိန့ၣ်တၢ်သမံသမိးတၢ်ဆါအတြၢတဖၣ်အယိ တၢ်ဒုးစးပြး တဖၣ်ကဲထီၣ်တ့ၢ်ဝဲ, ဒီးလၢန့ၣ်အမဲၣ်ညါ, ခိရိန့ၣ်တၢ်ဆါဒီးတကတီၢ်ညါအံၤ မၤဘၣ်ဒီးသုးဂ့ၢ်ဝီတၢ်ဟူးတၢ်ဂဲၤအိၣ်တုၤ အသက့ၣ်ထဲလဲၣ်န့ၣ် တအိၣ်ဖျါရဲၣ်စ့ၢ်ကီးဘၣ်.

KNLA ဒီး ကီၢ်ပယီၤပဒိၣ်သုးတဖၣ် မၤပယုၤထီၣ်ဒါ တၢ်ပတုၣ်တၢ်ခးလၢထံကီၢ်ဒီးတဘျီတၢ်အၢၣ်လီၤအီၤလီၤ အလံာ်ယံး ဟ်(NCA)<sup>2</sup> ခိဖျိတၢ်ဆိလီၤဒီးဝဲဟီၣ်လံာ်မ့ၣ်ပိၢ်တဖၣ်ကွၢ်ကွၢ် လၢမုၢ်တြီၢ်ကီၢ်ရၣ်အပူၤန့ၣ်လီၤ. စးထီၣ်ဝဲ လၢယန့ၣ်အါ ရံၤ တုၤ လၢယုၤ ၂၀၂၀နံၣ်အဘၢၣ်စၢၤ, KHRG မၤနီၣ်မၤယါတ့ၢ်ဝဲ တၢ်ကဲထီၣ်သးဘၣ်ယးဟီၣ်လံာ်မ့ၣ်ပိၢ်အဂ့ၢ် အိၣ်ဝဲလွံၢ်ခါ လၢက မျၢၣ်ထံဖိကီၢ်ဖိတဖၣ်လဲၤခိဖျိဘၣ်အီၤန့ၣ်လီၤ. တၢ်ကဲထီၣ်သးတဖၣ်အံၤ ဒုးအိၣ်ထီၣ်တၢ်သံတၢ်ပုၤ လၢပုၤတဂၤ ဒီးမၤဘၣ်ဒီးစ့ၢ်ကီးပုၤသၢဂၤန့ၣ်လီၤ. တၢ်ဂ့ၢ်အါတက့ၢ်အပူၤ, ပုၤတုၤဘၣ်တၢ်တဖၣ်သ့ၣ်ညါဝဲ ဟီၣ်လံာ် မ့ၣ်ပိၢ်အိၣ်အဟီၣ်ကဝီကစီၤဒီး ဘၣ်ဆၣ်အဝဲသ့ၣ်ဘၣ်ဟးထီၣ်ဟးလီၤဝဲလၢ တၢ်လီၤဘၣ်ယိၣ်အပူၤ လၢအတၢ်လုၢ်အိၣ် နီၢ်ခိသးသမူတၢ်မၤအဂီၢ်န့ၣ်လီၤ. ခိဖျိလၢထံရူၢ်ကီၢ်သးခိၣ်နၢ်ဒ်အမ့ၢ် ကီၢ်ပယီၤပဒိၣ်ဒီး ကလုာ်န့ၣ်ဖိၣ်စုကဝဲၤတဖၣ် အတၢ်သးအိၣ်ပတုၣ်ကွၢ်တၢ်စူးကါဟီၣ်လံာ်မ့ၣ်ပိၢ်တအိၣ်ဘၣ်အဖိခိၣ်, ဒီးတၢ်ဟူးတၢ်ဂဲၤဒိၣ်ဒိၣ်မုၢ်မုၢ်လၢ တၢ်ကရဲၣ်ပျီ မၤဟးဂီၤကွၢ် ဟီၣ်လံာ်မ့ၣ်ပိၢ်တအိၣ်ဘၣ်အယိ နံၣ်လၢကဟဲဆူညါစ့ၢ်ကီး ဟီၣ်လံာ်မ့ၣ်ပိၢ်တၢ်လီၤဘၣ်ယိၣ်အံၤ ကဒုးအိၣ်ထီၣ်ဒီး တၢ်မၤပျံၤမၤဖုးပၤမနၤလၢ ကမျၢၣ်ထံဖိကီၢ်ဖိတဖၣ်လၢ ကီၢ်ပယီၤမုၢ်ထီၣ်ကလံာ်ထံးအပူၤန့ၣ်လီၤ.

ဝဲတၢ်မၤနီၣ်မၤယါတၢ်ကစီၣ်ယုလၢအံၤအတီၢ်ပူၤ KHRG ဒီးန့ၣ်ဘၣ်တၢ်ဂ့ၢ်တၢ်ကျိၤဘၣ်ယး သ့ၣ်ထံးတၢ်မၤပယုၤအဂ့ၢ် ၄ ခါန့ၣ်လီၤ. တၢ်ကဲထီၣ်သးအကျါသၢခါအပူၤ ပုၤတုၤဘၣ်တၢ်မ့ၢ်ဝဲ ဖိသၣ်တဖၣ်ဒီး တခါန့ၣ်မ့ၢ်ဝဲ ပိၢ်မုၣ်ဖၢၢ်လၢအ ဒိၣ်တုၣ်ခိၣ်ပုၤတဂၤန့ၣ်လီၤ. တၢ်မူးတၢ်ရၢ်သ့ၣ်တဖၣ်အံၤ အါတက့ၢ်ဘၣ်တၢ်ဘျါရဲၣ်အီၤလၢန့ၣ်သဝီ ပုၤန့ၣ်ဖိန့ၣ်ကမီၤတဖၣ်, ဒီးလၢတၢ်ဂ့ၢ်တခါစုာ်စုာ်အပူၤန့ၣ် အဝဲသ့ၣ်မၤဝံၤမၤတဲာ်က့ၤတၢ်ဂ့ၢ်လၢတအိၣ်ဒီးတၢ်စံၣ်ညီၣ်ကီၢ်မ့ၣ် နိသဲးစးအကျါအ ကျဲအသိးဘၣ်န့ၣ်လီၤ. ကီၢ်ပယီၤမုၢ်ထီၣ်ကလံာ်ထံးခိၣ်န့ၣ်သဝီတဖၣ်အပူၤ တၢ်သ့ၣ်ညီၣ်ကျိၤကျဲၣ်အံၤတဖၣ်, ဒီးတၢ် အံၤမ့ၢ်ဝဲ တၢ်တြီၤမၤတံာ်တံာ်လၢ ပုၤတုၤဘၣ်တၢ်တဖၣ် ကဒီးန့ၣ်ဘၣ်က့ၤတၢ်တီၢ်တြီၤဒီး တၢ်မၤဘၣ်လီၤဘၣ်စးက့ၤ တၢ်န့ၣ်လီၤ. မ့ၢ်တၢ်မူးတၢ်ရၢ်လၢ ကီၢ်ပယီၤပၤကီၢ်တဖၣ် ဘျါရဲၣ်အီၤဒ်သဲးစးတၢ်ဘျါအိၣ်အသိးတခါ, တၢ်ယိထံတၢ်မူး တၢ်ရၢ်အကျဲ တအိၣ်ဖျိဖျါဖျါဘၣ် ဒီးဒုးအိၣ်ထီၣ်ကျိၣ်စုတၢ်ဝဲတၢ်ယိးယၢ လၢပုၤတုၤဘၣ်တၢ်ဒီး အဟံၣ်ဖိယိဖိတဖၣ် အဂီၢ်, မ့ၢ်လၢအဝဲသ့ၣ် ကျိၣ်စုတအိၣ်လၢပုၤလၢ ကဟ့ၣ်တၢ်လဲၤတၢ်က့ၤအဘူးအလဲ လၢအကစၢ်ဂီၢ်ဒီး ပုၤထံၣ်ထွဲတၢ် တဖၣ်အဂီၢ်ဘၣ်အယိ, တၢ်အံၤမ့ၢ်တၢ်ကီၢ်တၢ်ခဲလၢ အဝဲသ့ၣ်ကဟူးဂဲၤတုၤလီၤတီၤလီၤ လၢတၢ်လိာ်ဘၢလိာ်ကီၢ်အပူၤ န့ၣ်လီၤ.

လၢခံကတၢ်, KHRG မၤနီၣ်မၤယါဘၣ်ယး သုးဖိၣ်စုကဝဲၤတဖၣ် အတၢ်မၤပယုၤလၢလီၢ်ကဝီၤအပူၤ လၢအကဲထီၣ် တ့ၢ်အသး ဝဲယုလၢအတီၢ်ပူၤန့ၣ်လီၤ. တၢ်ဂ့ၢ်တဖၣ်အံၤပၣ်ယုာ်ဝဲဒၣ်ဒီး တၢ်မၤသံ, တၢ်မၤဟးဂီၤတၢ်စုလီၢ်ခိၣ်ခိၣ် ဒီးတၢ် ဟံးဆူၣ်န့ၣ်ဟီၣ်ခိၣ်ကပံာ် ခိဖျိကီၢ်ပယီၤဘၣ်ဘၢသုးမုၢ်တဖၣ်, ယုာ်ဒီးတၢ်ထၢဆူၣ်ဖိသၣ်သုး ဒီးတၢ်ထၢန့ၣ်ဆူၣ်ခိသ့ၣ်လၢ KNU ဒီး KNLA စ့ၢ်ကီးန့ၣ်လီၤ. န့ၣ်အသိး, န့ၣ်ဆၢၣ်တၢ်တတၢၤတနါစ့ၢ်ကီး ဒုးအိၣ်ထီၣ်တၢ်လုၢ်အိၣ်နီၢ်ခိသးသမူ တၢ်ကီၢ်တၢ်ခဲ လၢလီၢ်ကဝီၤပုၤတဝၢအါတီၤ ဒ်အမ့ၢ် ဘျးဒဲာ်, မုၢ်တြီၤဒီး န့ၣ်ထုၣ်ကီၢ်ရၣ်တဖၣ် လၢအဒီးသန့ၤထီၣ် အသးလၢ တၢ်ထူစံာ်မၤဝဲၤတဖၣ်န့ၣ်လီၤ.

<sup>2</sup> ဝဲလၢယန့ၣ်အါရံၤ ၁၂သိ, ၂၀၁၂နံၣ်န့ၣ် ကညီဒီးကလုာ်စၢဖျိၣ်ကရၢဒီး ကီၢ်ပယီၤပဒိၣ်တဖၣ်ဆဲးလီၤစုမုၢ်ကျၢၢ်လၢ တၢ်ပတုၣ်တၢ်ခးပ တြီၢ်တၢ်အၢၣ်လီၤအီၤလီၤလံာ်ယံးယာ်အပူၤ ဝဲတၢ်ဖၣ်အၢၣ်န့ၣ်လီၤ. ဝံၤအလီၢ်ခံ ကညီဒီးကလုာ်စၢဖျိၣ်ကရၢ ဆဲးလီၤကဒီးစုမုၢ်ကျၢၢ်ဆူထံ ကီၢ်ဒီးဘၣ်တၢ်ပတုၣ်တၢ်ခးတၢ်အၢၣ်လီၤအီၤလီၤအလံာ်ယံးယာ်အပူၤ ဝဲလၢအိးကထီၣ်ဘၣ် ၂၀၁၅နံၣ်န့ၣ်လီၤ. တၢ်ကတိၤသကိးလၢတၢ်မၤ တၢ်မုၢ်တၢ်ခုၣ်တၢ်လဲၤကျဲအဂီၢ်န့ၣ် လဲၤဒီးအသးအဖၢမုၢ်လီၤ.

### အကူာ် - ၁ တံာ်ကဲထီာ်သးလၢအဒိာ်အမုာ်တဖာ်

#### (က) ခိရိနာ် (COVID-19) တံာ်ဆါ

တံာ်ဂံာ်တံာ်ကျါလၢ တံာ်ဟ်ဖျါအီၤဖဲ ပျိုပူတံာ်ဟ်ဖျါအံၤအပူၤတဖာ် ကွဲးဖိာ်ဝဲတံာ်ဂံာ်တံာ်ကျါဘၣ်ယး **ခိရိနာ် (COVID-19) တံာ်ဆါ** အဂံာ် လၢအဘၣ်တံာ်ရၢလီၤတုာ်အီၤလၢ လံာ်တံာ်ကစီာ်အဂၢၤတဘျီအပူၤ ဖဲတယံာ်တမိာ်ဒဲးဘၣ်န့ၣ်လီၤ. မုာ်လၢတံာ်ဟ်ဖျါထီာ်ဘၣ်ယး တံာ်ဆါသ့တြိာ်အံၤ အတံာ်ဘၣ်ဒိဘၣ်ထံးအဂံာ်တဘျီယီဖဲအံၤ လၢလၢပုၤပုၤတသ့ဝဲဘၣ် အယံာ်, KHRG ကရၢလီၤဒဲးဝဲ တံာ်အိာ်သးဘၣ်ယးဒီး ခိရိနာ် (COVID-19) တံာ်ဆါအံၤအဂံာ် ဆူညါကွဲးကွဲးန့ၣ်လီၤ.

ဖဲ ခိရိနာ်တံာ်ဆါအံၤစးထီာ်အသးသီသီန့ၣ်, KHRG မၤတံာ်ထံာ်လိာ်သံကွာ် လီၤလီၤဆီဆီဘၣ်ယး တံာ်ဒီးန့ၣ်ဘၣ် တံာ်ဂံာ်တံာ်ကျါ, တံာ်ဟ့ၣ်တံာ်သ့ၣ်ညါန့ၣ်ပာ်, တံာ်ဒိသဒါအကျါအကျဲတဖာ်, တံာ်ဒီးန့ၣ်တံာ်ဆိာ်ထွဲမၤစၢၤ ဒီးတံာ်ပိးတံာ် လီၤလၢတံာ်ဒိသဒါတံာ်ဆါအံၤအဂံာ်အိာ်ဒဲးလဲာ်အဂံာ်န့ၣ်လီၤ. KHRG သးစဲဘၣ်ယး ပုၤဂံာ်ဝိခွဲးယံာ်တံာ်ဘၣ်ဒိဘၣ်ထံး လၢအအိာ်ထီာ်ခိဖျါ ခိရိနာ်တံာ်ဆါအံၤအယံာ်မုာ်ဂုၤ ဒီးခိဖျါတံာ်ဒိသဒါမၤပတုာ်ကွံာ်တံာ်ဆါအံၤ အတံာ်ရၢလီၤသးအ ကျါအကျဲအဖိခိာ်မုာ်ဂုၤန့ၣ်လီၤ.

တံာ်ဒိသဒါတံာ်ဆါအံၤအကျါအကျဲ မၤဘၣ်ဒိဘၣ်ထံးသဝီဖိတဖာ် အတံာ်လုာ်အိာ်နီၣ်ခိသးသမူ မုာ်လၢပုၤအါဂၢၤလဲၤဖံး လဲၤမၤဒီး လဲၤဆူအကျါပူၤတသ့လၢဘၣ်အယံာ်န့ၣ်လီၤ. တံာ်ဒိသဒါတံာ်ဆါအကျါအကျဲအံၤ ဒုးအိာ်ထီာ်စ့ၣ်ကိး တံာ် သဘံာ်သဘုၣ်လၢ ကလုာ်န့ၣ်ဖိာ်စုကဝဲၤတဖာ်အဘၣ်စၢၤ ဒဲးအမုာ်တံာ်မၤဟးဂီၤကွံာ် တြၢၤသမံသမိးတံာ်ဆါ, ဒီးတံာ် သဘံာ်သဘုၣ်အိာ်ထီာ်စ့ၣ်ကိးလၢ နူသဝီတဖာ်အဘၣ်စၢၤခိဖျါ တံာ်လုာ်ပိာ်မၤထွဲတံာ်ဘျါလီၤဆီလိာ်သးအယံာ်န့ၣ်လီၤ. ဖဲကိာ်ပယီၤပဒိာ်, ခုာ်အဲာ်ယုာ်ပဒိာ် ဒီးပုၤဘၣ်မူဘၣ်ဒါအဂၢၤတဖာ်ခဲလၢာ် ဟူးဂဲၤလၢတံာ်တြိဆါထီၤဒါ ခိရိနာ်တံာ် ဆါအံၤအခါ, ထံာ်ဂံာ်ကိာ်သးတံာ်သဘံာ်သဘုၣ်အိာ်ထီာ်ဝဲအယံာ် မၤဘၣ်ဒိသဝီဖိသ့ၣ်တဖာ်လၢကျဲအါဘိ ဒဲးအမုာ်တံာ်ဒီး န့ၣ်ဘၣ်တံာ်ဂံာ်တံာ်ကျါ, တံာ်ပိးတံာ်လီၤ ဒီးတံာ်ဆိာ်ထွဲမၤစၢၤအကျါအကျဲန့ၣ်လီၤ.

#### ၁) တံာ်သ့ၣ်ညါဒီးန့ၣ်ဘၣ်တံာ်ဂံာ်တံာ်ကျါ

တံာ်ထံာ်လိာ်သံကွာ်ဒီး သဝီဖိဒီးလီၤကဝီၤခိာ်နာ်တဖာ်ဟ်ဖျါဝဲလၢ တံာ်ဒီးန့ၣ်ဘၣ်တံာ်ဂံာ်တံာ်ကျါအကျဲလီၤဆီလိာ်အသး လၢကိာ်ရုၣ်တဘျီဒီးတဘျီအဘၣ်စၢၤ ဒီးလၢကိာ်ရုၣ်တဘျီယီအပူၤဒဲးလဲာ်န့ၣ်လီၤ. ကရၢဘၣ်ထွဲအါဖု ဒဲးအမုာ် ကိာ်ပယီၤပဒိာ်, ခုာ်အဲာ်ယုာ်ပဒိာ်, **ဟီာ်ခိာ်ဒီးဖျါန့ၣ်ဆူၣ်ကရၢ (WHO), ကညီဆူၣ်မၤစၢၤဝဲၤကျါ (KDHW), ကညီကလုာ်န့ၣ်တံာ်အိာ်ဆူၣ်အိာ်ဆူၣ်ကရၢဟ်ဖိာ် (KEHOC),** ယုာ်ဒီးကရၢသဘျီတဖာ်ဒီးတံာ်ဘျီတံာ်ဘါကရၢတဖာ် ဟ့ၣ်ခိဟ့ၣ်နီၤလီၤဝဲ တံာ်ဂံာ်တံာ်ကျါဒီးဟ့ၣ်ဝဲတံာ်သ့ၣ်ညါန့ၣ်ပာ်တံာ်မၤလိတဖာ်န့ၣ်လီၤ. ကိာ်ပယီၤပဒိာ်ဒီး ခုာ်အဲာ်ယုာ် ပဒိာ် ဟ့ၣ်ဝဲတံာ်သိာ်လိဆူ ကိာ်ဆၢဒီးကိာ်ရုၣ်ခိာ်နာ်တဖာ်ဝဲဒီး ပုၤတဖာ်အံၤ ဟ့ၣ်ခိဟ့ၣ်နီၤကဒီးတံာ်ဂံာ်တံာ်ကျါဆူ ကရၢခိာ်ဒီးသဝီသးပုၤတဖာ်အအိာ်န့ၣ်လီၤ. ဒဲးလဲာ်ဂုၤ ကျိာ်စုတံာ်ဂံာ်ကိာ်တဖာ် မၤဘၣ်ဒိစ့ၣ်ကိးလီၤကဝီၤလၢ အဟ့ၣ် တံာ်သ့ၣ်ညါတံာ်မၤလိဒဲးအံၤတဖာ်န့ၣ်လီၤ.

ဖဲတံာ်ထံာ်လိာ်သံကွာ်ဒီး နူသထူာ်ကိာ်ရုၣ်, ဘံလုကိာ်ဆၢခိာ်နာ် ဖဲလၢမုၤန့ၣ်ဟ်ဖျါဝဲလၢ အဝဲသ့ၣ်ဟ့ၣ်ဘၣ်ဝဲ တံာ်သ့ၣ် ညါန့ၣ်ပာ်တံာ်သိာ်လိထဲကရၢယံာ်ဘၣ်ဒဲးဒီးလီၤ. (ကရၢခဲလၢာ်အိာ်ဝဲ ဘၣ်ဘၣ် ဖဲဘံလုကိာ်ဆၢအပူၤ ဒီးလၢကိာ်ရုၣ်ဒိ တဘျီအပူၤတခီအိာ်ဝဲ ၅၅ဘၣ်န့ၣ်လီၤ.) ဖဲအဝဲသ့ၣ်ဟ့ၣ်တံာ်သိာ်လိတန့ၣ်ဘၣ်အခါ, ညီန့ၣ်အဝဲသ့ၣ်လဲၤဝဲဆူသဝီတ ဖျါဘၣ်တဖျါလၢသိလုာ်ဒီး ဘိးဘၣ်သ့ၣ်ညါလီၤဝဲတံာ်ဂံာ်လၢတံာ်မၤဒိာ်တံာ်ကလုာ်န့ၣ်လီၤ. ဘၣ်ဆၢဒီး တံာ်ဝဲာ်ထံ နီၤဖးအိာ်ထီာ်စ့ၣ်ကိးဝဲလၢ တံာ်သ့ၣ်ကျါကျဲဒဲးအံၤတဖာ်အဖိခိာ်န့ၣ်လီၤ. လီၤဆီဒဲးတံာ်ဖဲ တံာ်ဘိးဘၣ်သ့ၣ်ညါ တံာ်ဂံာ်တံာ် ကျါလၢ တံာ်မၤဒိာ်တံာ်ကလုာ်ဖဲ ကွဲာ်ဘီနီနီၤသဝီ, ကွဲာ်ကရၢ, ဘံလုကိာ်ဆၢ, နူသထူာ်ကိာ်ရုၣ်အခါ, သဝီဖိတဖာ်က

ဘဉ်မၤမနုာ်လဲၣ်န့ၣ် တၢ်နၢ်ပာ်ဝဲလီၤတၢ်လီၤဆဲးဘဉ်. တကးဒဲးဘဉ် တၢ်ဘိးဘဉ်သ့ၣ်ညါလီၤစ့ၢ်ကိးဝဲလၢ သဝီဖိမ့ၢ် ဂှ်ဟးထီၣ်လၢသဝီချၢန့ၣ် တၢ်ကခးသံအီၤဒၣ်လဲၣ်လီၤ. မ့ၢ်ကျိၤကျဲၤလၢ တၢ်ဟ့ၣ်တၢ်သိၣ်လိလၢနီၤကစၢ်ဖဲသဝီပူၤတခီ သဝီဖိတဖၣ်သံကွၢ်တၢ်အခွဲးအယာ်အိၣ်ဝဲ ဒီးတၢ်ရှုပုၤအိၣ်အီၤသ့စ့ၢ်ကိးန့ၣ်လီၤ. ဘဉ်ဆဉ်ခီဖျိ သဝီတနီၤတြီဝဲ က ယၢ်ပုၤတၢ်ချၢတဖၣ်အတၢ်ဟဲန့ၣ်လီၤအယံ မ့ၢ်တၢ်ကိတၢ်ခဲလၢ နူသဝီခိၣ်နၢ်တဖၣ် ကဟးဟ့ၣ်တၢ်သိၣ်လိ လၢအနီၤက စၢ်န့ၣ်လီၤ. သဝီတနီၤနၢ်ပာ်ဝဲလၢ ကဘဉ်အိၣ်စီၤစုာ်ဒီးပုၤဂၤအယံ ဆိကမိၣ်ဆၢတၢ်ဝဲလၢ အဝဲသ့ၣ်တဘဉ်တူၢ်လိာ် တၢ်သိၣ်လိတဖၣ်ဘဉ် မ့ၢ်လၢအါဒၣ်တက့ၢ်လၢတၢ်တၢ်ပိၣ်တဲသကိးအပူၤန့ၣ် ပုၤဟ်ဖိၣ်ထီၣ်သးအါဂၤအယံန့ၣ်လီၤ.

တၢ်ကရၢကရိတဖၣ်လၢအမ့ၢ် WHO, KDHW ဒီး KEHOC ဟူးဂဲၤဝဲအါမးလၢ တၢ်ဟ့ၣ်နီၤလီၤဒီးဟ်ဖျါ တၢ်ဂှ်တၢ် ကျိၤလံာ်ကွဲးတဖၣ်, လံာ်ဘျးလီၤဘိးဘဉ်သ့ၣ်ညါဒီးတၢ်ဟ်ဖျါဘၢနၢ် (vinyls) တဖၣ်စ့ၢ်ကိးန့ၣ်လီၤ. သဝီဖိလၢတၢ် လီၤအါတက့ၢ်ဟ်ဖျါဝဲလၢ အဝဲသ့ၣ်ထံၣ်ဝဲ လံာ်ဘိးဘဉ်သ့ၣ်ညါတဖၣ် ဘဉ်တၢ်စိးပျၢအီၤလၢသ့ၣ်ထူၣ်တဖၣ်အလီၤ လၢကျဲၤမ့ၢ်ကပၤန့ၣ်လီၤ. တၢ်ပိးတၢ်လိတဖၣ်အံၤ ဟ်ဖျါယုာ်ဖဲယဲၤတၢ်ဂီၤတၢ်ဖိၣ်တဖၣ် ဘဉ်ဆဉ် ပုၤလၢအတသ့လံာ်သ့ လံာ်ဂ့ၤဂ့ၤတဖၣ်အဂီၢ် ဘဉ်သ့ၣ်သ့ၣ်ကနၢ်ပာ်တၢ်ဂှ်တၢ်ကျိၤခဲလၢအဂီၢ်ကိးဒဲးန့ၣ်လီၤ. ကျိၤကျဲၤတဖၣ်အိၣ်ဝဲအါဘိ ဘဉ်ဆဉ် နူသဝီတနီၤတဒီးန့ၣ်ဘဉ် တၢ်ဂှ်တၢ်ကျိၤလီၤတၢ်လီၤဆဲးဘဉ်ယး ခိရီန့ၣ်တၢ်ဆါအံၤဘဉ်, အယံအဝဲသ့ၣ် ဒီးသန့ထီၣ်အသးလၢ တၢ်ဂှ်တၢ်ကျိၤလၢအဘဉ်တၢ်ဟ်ဖျါအီၤလၢ အ့ထၢၣ်နဲး, ကမျၢၢ်တၢ်ကစီၣ် ဒီးလၢတၢ်စံးတၢ်က တၢ်ဒုးသ့ၣ်ညါလိာ်သးတဆိဘဉ်တဆိအဖိခိၣ်န့ၣ်လီၤ.

ခီဖျိလၢ တၢ်ဒီးန့ၣ်ဘဉ်တၢ်ဂှ်တၢ်ကျိၤအကျဲၤဟဲအသးအါကလုာ်အယံ လၢ KHRG တၢ်ထံၣ်လိာ်သံကွၢ်တဖၣ်အပူၤ တၢ် ဟ်ဖျါထီၣ်တၢ်သ့ၣ်ညါနၢ်ပာ်ဘဉ်ယး ခိရီန့ၣ်တၢ်ဆါအဂ့ၢ် လီၤဆိလိာ်အသးန့ၣ်လီၤ. လၢနူသဝီတနီၤအပူၤ, ပုၤန့ၣ် ဝဲလၢ ခိရီန့ၣ်တၢ်ဆါအံၤ တလီၤဆိလိာ်အသးဒီး တၢ်ခုာ်ဘဉ်လိာ်ကိာ်သကံပဝံ လၢအကဲထီၣ်ညီန့ၣ်တဖၣ်ဘဉ်. လၢဟီၣ်ကဝီၤအါတၢ်အပူၤ, တၢ်ဆါဘဉ်ကူဘဉ်ကဲတအိၣ်ဖျါထီၣ်နီၤတခါဘဉ်အယံ, နူသဝီဖိတဖၣ်ကသ့ၣ်ညါဝဲ တၢ် ဆါအံၤအသဟီၣ်အဂီၢ်ကိးဒိၣ်မးန့ၣ်လီၤ. KHRG ပျို့ပူၤပုၤမၤနီၣ်မၤယါတၢ်ကစီၣ်တဖၣ်ဟ်ဖျါဝဲလၢ နူသဝီဖိဒီးလီၤက ဝီၤခိၣ်နၢ်တဖၣ်အဲၣ်ဒီးဝဲလၢ တၢ်ကဟ့ၣ်ဒုးသ့ၣ်ညါအါထီၣ်တၢ်ဂှ်တၢ်ကျိၤတဖၣ် ဒ်သိးဒီးတၢ်ကနၢ်ပာ်အါထီၣ်တၢ်အိၣ် သးနီၤနီၤအဂီၢ်န့ၣ်လီၤ. လီၤကဝီၤခိၣ်နၢ်သ့ၣ်တဖၣ် တဲဖျါစ့ၢ်ကိးဝဲလၢ ကမၤန့ၣ်သဝီဖိတဖၣ် အတၢ်လူၤပိာ်မၤထွဲတၢ်ဒီ သဒးကျိၤကျဲၤအဂီၢ်ကိးဒိၣ်မး မ့ၢ်လၢအဝဲသ့ၣ်တနၢ်ပာ်တၢ်ဆါအယံအံၤအဂ့ၢ် ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့အတၢ်လီၤဘဉ် ယိၣ်အဂ့ၢ် ဂ့ၤဂ့ၤဘဉ်အယံန့ၣ်လီၤ.

၂) တၢ်ဒီသဒး

ဒ်တၢ်ဒီးန့ၣ်တၢ်ဂှ်တၢ်ကျိၤအသိး, တၢ်ဟံးစုန့ၣ်ကျဲဘဉ်ယးတၢ်ဒီသဒးအဂ့ၢ်စ့ၢ်ကိး လီၤဆိလိာ်အသးလၢကီၢ်ရ့ၣ်တဘ့ၣ် ဘဉ်တဘ့ၣ်ဒီး လၢကီၢ်ရ့ၣ်တဘ့ၣ်ယီအပူၤဒၣ်လဲၣ်န့ၣ်လီၤ. တကးဒဲးဘဉ်, တၢ်လူၤပိာ်မၤထွဲ တၢ်ဒီသဒးအကျိၤအကျဲ (ဒ်အမ့ၢ်တၢ်သ့စု, သိးတၢ်ကးဘၢမဲာ်, တၢ်ကူးဒီးကဆဲလၢစုဒုာ်ကဆူး, တၢ်အိၣ်စီၤစုာ်ယံဒီးပုၤဂၤ) တဖၣ် ဘဉ်တၢ်ဒုး သ့ၣ်ညါအီၤအါကတၢ် လၢတၢ်တၢ်သိၣ်လိအပူၤဒီး ဖဲတၢ်ဟ့ၣ်တၢ်သိၣ်လိထွဲမၤစၢၤတဖၣ်အပူၤန့ၣ်လီၤ. ဟီၣ်ကဝီၤလၢ အဒီးန့ၣ်တၢ်သိၣ်လိစုၤ မ့ၢ်တမ့ၢ်တဒီးန့ၣ်ဘဉ်တၢ်သိၣ်လိ လီၤတၢ်လီၤဆဲးဘဉ်တဖၣ်တခီ သဝီဖိတဖၣ် ဒုးအိၣ်ထီၣ်တၢ်ဒီ သဒးတၢ်ဆါကျိၤကျဲလၢ အနီၤကစၢ်ဒၣ်န့ၣ်လီၤ. အဒိ, ဖဲတၢ်အုးခံသဝီ, တၢ်အုးခံကရူာ်, သထူၣ်ကီၢ်ဆဉ်, နူသထူၣ် ကီၢ်ရ့ၣ်အပူၤ သဝီဖိတဖၣ်တၢ်ပိၣ်သကိးဝဲကဒဲကဒဲ ဘဉ်ယးကျိၤကျဲလၢကဒိသဒးတၢ်ဆါအုးတၢ်ဆါကန့ၣ်ဝဲဂ့ၤဂ့ၤအ ဂီၢ်, ဒီးဆၢတၢ်ဝဲလၢ ကလူၤပိာ်မၤထွဲတၢ်သ့ကဆီစုအကျဲ ဒီးဟီၣ်ထီၣ်ကွံာ်စ့ၢ်ကိး တၢ်တတၢၤတနီၤလၢသဝီဂၤထံး လွံာ် နၢ်ဒီးလၢသဝီခၢ်သး ဒ်ပုၤဘူးဒးဖိအလုာ်အလၢတၢ်နၢ်အိၣ်ဝဲအသိးန့ၣ်လီၤ. လၢမ့ၢ်တြီၢ်ကီၢ်ရ့ၣ်အပူၤ, ဟီၣ်ကဝီၤ အါတက့ၢ်ဒီးန့ၣ်ဘဉ်တၢ်ဟ့ၣ်တၢ်သ့ၣ်ညါနၢ်ပာ်ဒီး တၢ်ဆိၣ်ထွဲမၤစၢၤလၢ ကီၢ်ပယီၤပဒိၣ် မ့ၢ်တမ့ၢ်တၢ်ကရၢကရိအဂၤတ ဖၣ်အအိၣ်စုာ်ဝဲ ဒီးတနီၤတဒီးန့ၣ်ဘဉ်ဒၣ်လဲၣ်ဘဉ်. လီၤကဝီၤတဖၣ်အံၤအပူၤ အိၣ်ဒၣ်ထဲလၢ တၢ်ကျးလီၤလံာ်ဒုးသ့ၣ်

ညါတံာ်ဂံာ်တံာ်ကျါ လာသ့ၣ်ထုၣ်အလီၤန့ၣ်လီၤ. ဣသဝီဖိအါဂါ တဲဖျါဝဲလာ အဝဲသ့ၣ်လူၤပိာ်မၤထွဲဝဲတံာ်ဒီသဒါကျါကျဲ နီတံာ်ဘျုးတံာ်ဘါအလုၤအလံာ်လၢအမ့ၢ်ခရံၣ်ဖိ, ဘူးဒးဖိဒီး မိာ်လုၢ်ပာ်လံာ် အတံာ်ဆူၣ်တံာ်နာ်တဖၣ်အိၣ်ဝဲအသိးန့ၣ်လီၤ.

လာပဒိၣ်ခံဖုတံာ်ပာ်ဟီၣ်ကဝီၤတဖၣ်အပူၤ, ကီၢ်ပယီၤပဒိၣ်ဒီး ခုၣ်အဲၣ်ယူၣ်ပဒိၣ်ခံဖုလာ် ရၤလီၤဝဲတံာ်ကလုာ်လၢ တံာ် ကဘၣ်လူၤပိာ်မၤထွဲဝဲတံာ်ဒီသဒါအကျဲအဖိခိၣ် တံာ်ဂံာ်လိာ်ဘျီလိာ်အိၣ်ထီၣ်ဝဲလၢ မတၤဟ့ၣ်တံာ်ဂံာ်တံာ်ကျါဒီး တံာ်က ဘၣ်လူၤထွဲမတၤအတံာ်ပံးစုန့ၣ်ကျဲအဂံၢ်လဲၣ်န့ၣ်လီၤ. ဖဲဒုပျံာ်ယာ်ကီၢ်ရုၣ်အပူၤ, အ--- ကရူာ်ခိၣ်တဲဖျါဝဲလာ ဣသဝီခိၣ်နာ်တနီၤ ဂံာ်လိာ်လၢကလူၤပိာ်ထွဲ ကီၢ်ပယီၤပဒိၣ်အတံာ်န့ၣ်ကျဲ, “အဝဲသ့ၣ်တဲလာအအိၣ်လၢ ခုၣ်အဲၣ်ယူၣ် ပဒိၣ် အတံာ်ပာ်တံာ်ဆုၢ်အဖိလံာ်အယံ (ကီၢ်ပယီၤပဒိၣ်အတံာ်ပာ်တံာ်ဆုၢ်) တဘၣ်ယးဒီးအဝဲသ့ၣ်ဘၣ်.”<sup>3</sup> တံာ်ဂံာ်တံာ်ကျါ ဒီးတံာ်န့ၣ်ကျဲလၢအဟဲလၢကရၤသဘျုးတဖၣ် ဒ်အမ့ၢ် (WHO)န့ၣ် ရၤလီၤအသးလၢလီၤကဝီၤအါမး ဒီးဖျါလၢအဟ့ၣ် နီတံာ်ဂံာ်တံာ်ကျါန့ၣ်ဒိၣ်ဝဲစ့ၢ်ကီး လၢကီၢ်ပယီၤမ့ၢ်ထီၣ်ကလံၤထံးလီၤကဝီၤတဖၣ် ဒီးကီၢ်ရုၣ်တဖၣ်အပူၤ ဖဲထံၣ်ကီၢ်သး တံာ်အိၣ်သးဘံဘူဝဲအလီၤန့ၣ်လီၤ.

တံာ်ကတံာ်ကတီၤဒီးဟ့ၣ်မၤစၢၤ တံာ်ဒီသဒါအပိးအလီၤတဖၣ် (ဒ်အမ့ၢ်-ချါသိ, တံာ်သ့စုလီၤ, တံာ်မၤကဆိစုအထံ, တံာ် ကးဘၢမဲာ်, တံာ်ထီၣ်တံာ်ကီၢ်သမိမံထၢၣ်တဖၣ်) မ့ၢ်ဝဲတံာ်လိာ်ဘၣ်အခိၣ်သ့ၣ် ဒ်သိးဒီးဣသဝီဖိတဖၣ် ကဒီသဒါလီၤအ သးဒ်တံာ်ပံးစုန့ၣ်ကျဲအိၣ်ဝဲအသိးန့ၣ်လီၤ. တံာ်ဒီးန့ၣ်ဘၣ်ချါသိဒီးတံာ်မၤကဆိစုအပိးအလီၤတဖၣ်အပူၤ ဖျါလၢတံာ်ဂံာ်ကီ တအိၣ်ဘၣ်, ဘၣ်ဆၣ်မ့ၢ် တံာ်ကးဘၢမဲာ်တခီ တအိၣ်လၢဟီၣ်ကဝီၤအါဘျုးအပူၤဘၣ်. တံာ်လီၤတနီၤ ဣသဝီဖိတဖၣ် ဒီးန့ၣ်ဘၣ်တံာ်ကးဘၢမဲာ်ကစီၤ, ဘၣ်ဆၣ်အဝဲသ့ၣ်တနီၤ တသူလၢဝဲဘၣ်ခိဖျိ တူၢ်ဘၣ်ဝဲလၢမ့ၢ်သိးဝဲန့ၣ် ကသါဝဲတ န့ၣ်ဂ့ၤဂ့ၤဘၣ်အယံန့ၣ်လီၤ. ဖဲတီအူကီၢ်ရုၣ်အပူၤ, ခုၣ်အဲၣ်ယူၣ်ကီၢ်ရုၣ်ခိၣ်နာ်တဖၣ် ဒီးန့ၣ်ဘၣ်တံာ်ပိးတံာ်လီၤလၢ ပုၤဒး (ခ့)ဖိကရၤသဘျုးရီဖိၣ် (CDN) အအိၣ် ဒ်သိးဒီးကဟ့ၣ်နီၤလီၤဝဲဆူၣ်ဣသဝီဖိတဖၣ်အအိၣ်မ့ၢ်ဂ့ၤ ဒီးလၢကဒုးအိၣ်ထီၣ် တံာ်ဒီသဒါတံာ်ဆါတံာ်ဘၣ်ကူဘၣ်ကံာ်အလီၤမ့ၢ်ဂ့ၤန့ၣ်လီၤ. ဖဲဖၣ်အဲၣ်ကီၢ်ရုၣ်အပူၤ, KDHW ဟူးဂဲၤအါမးလၢ တံာ်ဟ့ၣ် နီၤလီၤတံာ်ဒီသဒါဒီးတံာ်မၤကွၢ်တံာ်ဆါအတံာ်ပိးတံာ်လီၤတဖၣ် လီၤဆီဒဲတံာ်လၢ တြၢၤသမံသမိးတံာ်ဆါတဖၣ်အဂီၢ် ဒ်အမ့ၢ် (တံာ်ထီၣ်တံာ်ကီၢ် (infrared thermometers), တံာ်မၤကဆိစုအထံ, တံာ်ကးဘၢမဲာ်, စုဖျိၣ်ဒီးခးဆ့ၣ်နီၤတဖၣ်) န့ၣ်လီၤ. တြၢၤသမံသမိးတံာ်ဆါလၢကီၢ်ရုၣ်အဂၤတဖၣ် ဒီးန့ၣ်ဘၣ်စ့ၢ်ကီးတံာ်ပိးတံာ်လီၤဘၣ်ဆၣ် တံာ်မၤစၢၤတဖၣ်ဟဲခိဖျိ ကျဲဖဲလဲၣ်န့ၣ် တံာ်တသ့ၣ်ညါလီၤတံာ်ဘၣ် (သနာ်က့ အမဲရကၤဘၣ်ကီဘၣ်ခဲကမံးတံာ် (ARC) ဟံဖျါဝဲလာ အဝဲသ့ၣ် မၤသကိးတံာ်ဒီး KDHWအါမးလၢ တံာ်ဒုးအိၣ်ထီၣ်တြၢၤသမံသမိးတံာ်ဆါအလီၤလၢကီၢ်ရုၣ်န့ၣ်ဘၣ်လၢအပူၤန့ၣ်လီၤ.)<sup>4</sup>

က) တြၢၤသမံသမိးတံာ်ဆါအလီၤ

ဖဲတံာ်မၤနီၣ်မၤယါတံာ်ကစီၣ်အကတီၢ် တံာ်တ့ထီၣ်တ့ၢ်တြၢၤသမံသမိးတံာ်ဆါအလီၤ ခဲလၢာ်အနီၣ်ဂံၢ်အိၣ်ထဲလဲၣ်န့ၣ် ကီ ဒိၣ်မးလၢတံာ်ကသ့ၣ်ညါအီၤလီၤတံာ်လီၤဆဲးန့ၣ်လီၤ. တြၢၤသမံသမိးတံာ်တနီၤ ဘၣ်တံာ်တ့ထီၣ်အီၤလၢ ပုၤဘၣ်မူဘၣ်ဒါ ခိၣ်သ့ၣ်ဒ်အမ့ၢ် KDHW မ့ၢ်တမ့ၢ် ကီၢ်ပယီၤပဒိၣ်တဖၣ် ဒီးအဂၤတနီၤဘၣ်တံာ်တ့ထီၣ်အီၤ လၢတမ့ၢ်ဒ်ကျဲကျဲတံာ်ဘျုး အသိး အိၣ်စ့ၢ်ကီးဝဲဒ်န့ၣ်လီၤ. ဒ်န့ၣ်အသိး, တြၢၤသမံသမိးတံာ်ဆါတဖၣ် အကွၢ်အဂီၢ်လီၤဆီလိာ်သး, တနီၤန့ၣ် ကမုၢ်တဖၣ်ဟူးဂဲၤမၤသကိးဝဲ ဒီးအဂၤတခီ ဆူၣ်ချ့ပုၤမၤတံာ်ဖိတဖၣ်မၤဝဲ, မ့ၢ်အဂၤတခီ ဆူၣ်ချ့ပုၤမၤတံာ်ဖိ, ဣသဝီဖိဒီး သုးဖိတဖၣ်ခဲလၢာ်မၤသကိးဝဲန့ၣ်လီၤ.

သုးဂံၢ်ဝီတံာ်ဂံာ်ကီ ဟဲအိၣ်ထီၣ်ဝဲကလုာ်ကလုာ်ဘၣ်ယးဒီး တြၢၤသမံသမိးတံာ်ဆါန့ၣ်လီၤ. တံာ်ဟံဖျါထီၣ်ဝဲအါမးလၢ ကီၢ်ပယီၤပဒိၣ်သုးဖိတဖၣ် ဟ့ၣ်လီၤတံာ်ကလုာ်လၢတံာ်ကပတုာ်ကွံာ် တြၢၤသမံသမိးတံာ်ဆါတဖၣ်မ့ၢ်လၢ တံာ်တပံးန့ၢ်

<sup>3</sup> တံာ်ဂံာ်တံာ်ကျါတခါအံၤ ဘၣ်တံာ်ပံးန့ၢ်အီၤ ဖဲနီၣ်တကီၢ်ကီၢ်ဆၣ် လံာ်တံာ်ကစီၣ်လၢတံာ်တရၤလီၤအီၤတဘျုးအပူၤ လၢဒီးန့ၣ်ဘၣ်အီၤ ဖဲလၢယူၤ ၂၀၂၀န့ၣ် အပူၤန့ၣ်လီၤ.

<sup>4</sup> ကွၢ်ဘၣ်ဖဲ “[Stopping the Spread of Coronavirus in Southeast Asia](#)”, ALIGHT, ၂၀၂၀န့ၣ် တက့ၢ်.

တော်ပျို့လင်္ကာတော်ပယီပဒိဉ်အအိဉ်ဘဉ်အယိဉ်န့ဉ်လီၤ. တော်အံၤကဲထီဉ်အသးဖဲ ဣသထူဉ်, ချာဉ်လွံာ်ထူဉ် ဒီးမုာ်တြီာ်ကီၢ်ရ့ဉ် တဖဉ်အပူၤန့ဉ်လီၤ. တြၢၤသမံသမိးတော်ဆါအါဖျာဉ်လၢ ဣသထူဉ်ကီၢ်ရ့ဉ်အပူၤ ဘဉ်တော်မၤန့ဉ်အီၤလၢကဆိကတီၢ် ကွံာ်တစိာ်တလီၢ်န့ဉ်လီၤ. တြၢၤသမံသမိးတော်ဆါလၢတော်ဆိကတီၢ်န့ဉ်အီၤတဖဉ်အံၤန့ဉ် ဟံးန့ဉ်တော်ပျို့လၢ ခုဉ်အဲဉ် ယူဉ်အအိဉ်န့ဉ်လီၤ. တော်မၤလၢပျဲတော်လိဉ်နီၢ်နီၢ်လၢဣသဝိဖိတဖဉ် အဆူဉ်ချ့တော်ဘဉ်တော်ဘၢအဂီၢ်အံၤ တဒိသဒၢ ကီၢ်ပယီပဒိဉ်သးလၢ ကဆိကတီၢ်န့ဉ်တော်တစိာ်တလီၢ်ဘဉ် တုၤဒေဉ်လဲာ်တော်ဘဉ်လဲၤဟံးန့ဉ်တော်ပျို့လင်္ကာတော်ပယီပဒိဉ်အအိဉ် လၢတော်ကစးထီဉ်ဟူးဂဲၤက့ၤအဂီၢ်န့ဉ်လီၤ. ဖဲချာဉ်လွံာ်ထူဉ်ဒီး မုာ်တြီာ်ကီၢ်ရ့ဉ်တဖဉ်အပူၤ, တော်ဂံၢ်ကီၢ်အံၤ ကဲထီဉ်တုၤအပတီၢ်လၢ ကီၢ်ပယီပဒိဉ်သးတဖဉ်မၤလီၤပျီာ်ကွံာ် မ့တမ့ၢ် မၤလီၤပျီာ်န့ဉ်ကွံာ်တြၢၤသမံသမိးတော်, ဒီးစုကတဲၤတော်သဘဉ်သဘုဉ်, တော်ဒုးဖဲးပြးတဖဉ်ပိာ်ထွဲထီဉ်ဝဲအခဲန့ဉ်လီၤ (ဘဉ်ထွဲတော်ဂံၢ်အံၤ ကွံာ်ဘဉ်ဖဲ အဆၢဖိ-ခ) အပူၤတက့ၢ်).

ကီၢ်ပယီပဒိဉ်သးတဖဉ် ညီနီၢ်တြီာ်ဝဲသးအဂၤ (လၢတမ့ၢ်ကီၢ်ပယီပဒိဉ်သး) တဖဉ် လၢကအိဉ်ဖဲ တြၢၤသမံသမိးတော် အလီၢ် ဒီးဟ့ဉ်ဝဲအခွဲးထဲလၢ ကမျာ်ဒီးဆူဉ်ချ့ပုၤမၤတော်ဖိတဖဉ် ကသမံသမိးတော်ဆါန့ဉ်လီၤ. ဖဲတော်လူၤပိာ်ထွဲကျိၤကျဲ ဝဲအံၤတန့ၢ်ဘဉ်အခါ ကီၢ်ပယီပဒိဉ်သး ရၤလီၤအကလုာ်လၢ ခုဉ်အဲဉ်ယူဉ်အံၤ မၤပယုဲ (NCA) အတော်ဘျၢ, ဒီးဒုးဆိ ကတီၢ်ဝဲ တြၢၤသမံသမိးတော်တဖဉ်န့ဉ်လီၤ. ဣသဝိဖိလၢ ဟီဉ်ကဝီၤအါတီၤဟံးဖျါထီဉ်ဝဲလၢ, နီလဲဉ်ဂ့ၤ, တော်လိဉ်ဘဉ် လၢသးဖိအစုၤကတော်တဂၤ ကဘဉ်ခိးစၢၤဝဲတြၢၤသမံသမိးတော် နီသိးကမၤလီၤတံာ်ဝဲ တော်လူၤပိာ်ထွဲတော်ဘျၢလၢ တော်သ မံသမိးတော်ဆါအဂီၢ်, လီၤဆိဒေဉ်တံာ်ဖဲ သးဖိတဖဉ်ဒီး ပဒိဉ်ပပျီာ်တဖဉ် ဟဲလ့ၢ်လီၤခိကဲကျဲအကတီၢ်န့ဉ်လီၤ. ပုၤတနီၤ တဲစ့ၢ်ကိးဝဲလၢ တော်မုာ်ပျဲထဲကမျာ်တဖဉ်ဟူးဂဲၤကွံာ်ထွဲတြၢၤသမံသမိးတော်န့ဉ် တော်ဘဉ်ယိဉ်အိဉ်စ့ၢ်ကိးလၢ အဝဲသ့ဉ်တော် ဘဉ်တော်ဘၢအဂီၢ်န့ဉ်လီၤ. ဖဲတန့ဆါကီၢ်ဆဉ်, ဖဉ်အဉ်ကီၢ်ရ့ဉ်အပူၤ, တော်ကစိဉ်ဟူထီဉ်သၢလီၤဘဉ်လၢဒီး တော်မၤဘဉ် ဒိပုၤမၤတော်ဖိလၢ တြၢၤသမံသမိးတော်အလီၢ်တဖဉ်အိဉ်ဝဲန့ဉ်လီၤ. “ပနာ်ဟူလၢ ပုၤကလဲၤမၤဒၢၤအဝဲသ့ဉ် မ့တမ့ၢ်လဲၤ ဆးသံအဝဲသ့ဉ် (လၢဒိ) ညါလီၤ.”<sup>5</sup>

ခ) တော်တြီတံာ်ဟံးတော်လဲၤထီဉ်က့ၤလီၤ

ကီၢ်ပယီပဒိဉ်ဒီး ခုဉ်အဲဉ်ယူဉ်ခဲဖုလၢာ် ဟ့ဉ်လီၤတော်ကလုာ်လၢ တော်ကတြီတံာ်ဟံးတော်လဲၤထီဉ်က့ၤလီၤ, ဘဉ်ဆဉ် တော်လီၤဆိလိာ်သးအိဉ်ဝဲအါမးလၢ ကီၢ်ရ့ဉ်နွံဘုဉ်လၢာ်အပူၤန့ဉ်လီၤ. တော်ထံဉ်လိာ်သံကွံာ်လၢ ဣသထူဉ်ကီၢ်ရ့ဉ်အပူၤ ဟံးဖျါဝဲလၢ တော်တြီတံာ်ဟံးတော်လဲၤတော်က့ၤလၢသဝိဖိတဖဉ်အဖိခိဉ်အိဉ်ဝဲတနီၤလီၤ. ဘဉ်ဆဉ် လၢကီၢ်ရ့ဉ်အဂၤတဖဉ် အပူၤ, တော်တတြီဟံးတော်လဲၤထီဉ်က့ၤလီၤ ဒိဉ်ဒိဉ်မုာ်မုာ်ဘဉ်, မ့မုာ်တခီ တော်သူဝဲကျိၤကျဲလၢအမ့ၢ် တော်ဟ့ဉ်လဲာ်တော်ပျို့ လၢတော်လဲၤထီဉ်က့ၤလီၤအဂီၢ်န့ဉ်လီၤ. ဖဲဣပျဉ်ဟံးကီၢ်ရ့ဉ်အပူၤ, နီဉ်မိဉ်ခြံာ်ထုဉ်ကညီတော်ဘဉ်ဘျးဘဉ်ဖိဉ်သးမုာ် နီဉ်(DKBA) ယုစ့ၢ်ကိး သဝိဖိတဖဉ်လၢလံာ်တော်ပျို့အပူၤန့ဉ်လီၤ. တကးဒီးဘဉ် အဝဲသ့ဉ်တတူၢ်လိာ်ဟံးပနီဉ်စ့ၢ်ကိး လံာ်တော်ပျို့လၢအဟဲလၢကရူာ်ခိဉ်တဖဉ်လၢအအိဉ်လၢ ကီၢ်ပယီပဒိဉ်တော်ပဟီဉ်ကဝီၤအပူၤန့ဉ်ဘဉ်. ဣသဝိဖိတဖဉ် ဘဉ်ဟ့ဉ်ဝဲစု ၁,၀၀၀ ကူးလၢလံာ်တော်ပျို့တဘုဉ်အဂီၢ်, ဒီးသူဝဲန့ဉ်ထဲတော်လဲၤတော်က့ၤတနံၤအဂီၢ်မိၤလီၤ. မ့ၢ်လၢတော်တီဉ် ဖျါထီဉ်တော်ဂံၢ်အံၤ ဆူကီၢ်ဆဉ်ခိဉ်နာ်တဖဉ်အအိဉ်အယိဉ် မၤစုၤလီၤက့ၤဝဲလံာ်တော်ပျို့အပူၤဖဲ ၅၀၀ ကူးန့ဉ်လီၤ. DKBA တဲဝဲလၢ စုလၢအဒီးန့ၢ်ဝဲတဖဉ်အံၤန့ဉ် သူဝဲလၢကပူၤတော်လိဉ်ဘဉ်လၢ တော်ဒိသဒၢတော်ဆါတော်ဘဉ်ကူဘဉ်ကဲအလီၢ် (ဘဉ်ဆဉ်ဒီးကျိဉ်စုတဖဉ်အံၤ တော်သူအီၤလၢမနုာ်အဂီၢ်လဲဉ်န့ဉ် တော်တသ့ဉ်ညါအီၤလီၤတံာ်ဘဉ်).

တော်တြီဟံးတော်လဲၤတော်က့ၤတဖဉ် မၤဘဉ်ဒိဉ်ပယီပဒိဉ်လၢကျဲအါဘိလီၤ. ပုၤလၢအဘဉ်ဒိအါကတော်မုာ်ဝဲ ပုၤမၤအိဉ်မၤ အီတနံၤဂီၢ်တနံၤဂီၢ်တဖဉ် လၢအဒီးသန့ၤထီဉ်သးလၢ တော်ဟးဆါပနီဉ်တော်ဖိတော်လံာ်, ဒီးပုၤလၢအဟီဉ်ခိဉ်တော်ဖဲးတော်မၤ

<sup>5</sup> တော်ဂံၢ်တော်ကျိၤတခါအံၤ ဘဉ်တော်ဟံးန့ဉ်အီၤ ဖဲတန့ဆါကီၢ်ဆဉ် လံာ်တော်ကစိဉ်လၢ တော်တရၤလီၤအီၤတဘုဉ်အပူၤ လၢဒီးန့ဉ်ဘဉ်အီၤ ဖဲ လၢမုာ် ၂၀၂၀နီဉ် အပူၤန့ဉ်လီၤ.

လိာ်အိၣ်လၢအဒုသဝိခိၣ်ယၢၤတဖၣ်န့ၣ်လီၤ. ကိာ်ရှၢ်တဖၣ်လၢအမ့ၢ် တီအူ, မ့ၢ်တြီၢ်ဒီး န့ၣ်ပျၢ်ယာ်တဖၣ် တဲၤပျီထီၣ်ဘၣ် ဃးတၢ်လုာ်အိၣ်နီၣ်ခိၣ်သးသမူတၢ်ဂှ်ကိာ်တဖၣ်အါကတၢ်လီၤ. ဝဲမ့ၢ်တြီၢ်ကိာ်ရှၢ်အပူၤ, တၢ်မၤကဆုၣ်လီၤက့ၤ တၢ်တြီၢ်ယာ် တၢ်လဲၤထီၣ်က့ၤလီၤ မ့ၢ်လၢလိာ်ကဝိၤသဝိဖိတဖၣ်ဘၣ်သဂၢ်ဒီး တၢ်လုာ်အိၣ်နီၣ်ခိၣ်သးသမူတၢ်ဂှ်ကိာ်အါမးအယိန့ၣ်လီၤ. လၢန့ၣ်ပျၢ်ယာ်ကိာ်ရှၢ်အပူၤ, န့ၣ်ပျၢ်ယာ်လၢအအိၣ်ဆိးဖဲ ထံဆၢကိာ်ဆၢတဖၣ် ဘၣ်သဂၢ်ဒီးတၢ်တၢ်အါဒၣ်တက့ၢ်မ့ၢ် လၢအဝဲသ့ၣ်မ့ၢ် ပှၤက့ၣ်လဲၤမၤကတၢ်ဖိဒီး ဘၣ်ခိၣ်လုာ်လီၤဝဲကိာ်ကိာ်တၢ်တၢ်ဆၢ ဒ်သိးကလဲၤန့ၣ်ပှၤပနံၣ်တၢ်ဖိတၢ်လံၤ တဖၣ်အဂီၢ်န့ၣ်လီၤ. ဝဲလၢယုၤန့ၣ်, သဝိဖိတနီၤဘၣ်တၢ်ဖိၣ်န့ၣ်အိၣ်လၢ ကိာ်တၢ်တၢ်သးဖိတဖၣ်ဝံၤဒီး တၢ်ဟ့ၣ်အိၣ်နီၣ်ခိၣ်တၢ် စံၣ်ညီၣ်န့ၣ်လီၤ.

တၢ်တြီၢ်တၢ်ယာ်တၢ်လဲၤတၢ်က့ၤအံၤ ဒုးအိၣ်ထီၣ်စ့ၢ်ကိးတၢ်သဘံၣ်သဘုၣ်မ့ၢ်လၢ လိာ်ကဝိၤခိၣ်နီၣ်တဖၣ် တမၤထွဲတၢ် တြီၢ်တၢ်ယာ်တၢ်ဘျးဒ်သိးသိးထီၣ်ဘၣ်အယိလီၤ. တၢ်အံၤအိၣ်ပညိမ့ၢ်ဝဲ ပှၤလၢသဝိတဖျၢၣ်အပူၤ လဲၤထီၣ်က့ၤလီၤဆူ အဟီၣ်ခိၣ်တၢ်သ့ၣ်တၢ်ပျးလိာ်န့ၢ်ဝဲ, ဒီးပှၤလၢအအိၣ်လၢသဝိအဂၤတဖၣ်တခီ တၢ်တဒုးလဲၤထီၣ်က့ၤလီၤအိၣ် ဒ်န့ၣ်ဘၣ် အယိလီၤ. တကးဒီးဘၣ်, တၢ်တြီၢ်ယာ်တၢ်လဲၤတၢ်က့ၤအံၤ တမ့ၢ်ထဲလၢအဟဲခိၣ်ဖျိ ကိာ်ပယိပဒိၣ်ဒီး ခုၣ်အဲၣ်ယုၤပဒိၣ် တဖၣ်အတၢ်န့ၣ်လီၤဘၣ်. သဝိဖိလၢဟီၣ်ကဝိၤတနီၤအပူၤ ဒုးအိၣ်ထီၣ်တၢ်တြီၢ်ယာ်တၢ်လဲၤတၢ်က့ၤအကျိၤအကျဲၤလၢ အနီၣ်ကစၢ်ဒၣ်ဝဲဒီး ဒီသဒၢ ဒီတံာ်ယာ်အသဝိ မ့တမ့ၢ်တြီၢ်ပှၤလၢတၢ်ချၢဝဲလၢ အတၢ်ဟဲန့ၣ်ဆူသဝိပူၤန့ၣ်လီၤ. မ့ၢ် လၢပှၤအိၣ်ခိၣ်အိၣ်ယၢၤတဖၣ်ဘၣ်ဟဲခိၣ်ကဝိၤအံၤလၢကလဲၤက့ၤဖဲမၤအဂီၢ်မ့ၢ်ဂ့ၤ, လဲၤဆါတၢ်ပှၤတၢ်မ့ၢ်ဂ့ၤအယိ, တၢ် သဘံၣ်သဘုၣ်လၢ သဝိတဖျၢၣ်ဒီးတဖျၢၣ်အဘၢၣ်စၢၤအိၣ်ထီၣ်ဝဲတလီၤလိာ်န့ၣ်လီၤ.

**ဂ) တၢ်ဟံၣ်လီၤဆိပှၤ လၢတၢ်ဒီသဒၢတၢ်ဆါအဂီၢ်**

အါတက့ၢ်ဒုသဝိလၢ KHRG ပျို့ပူၤပှၤမၤနီၣ်မၤပၤတၢ်ကစီၣ်တဖၣ်တုၤအိၣ်ဝဲအလီၢ်န့ၣ် တၢ်တ့ထီၣ်ဝဲ တၢ်ဒီသဒၢတၢ် ဆါတၢ်ဘၣ်ကူဘၣ်ကဲအလီၢ်တဖၣ်န့ၣ်လီၤ. ခုၣ်အဲၣ်ယုၤပဒိၣ်ဟ့ၣ်လီၤဝဲလဲၤတၢ်ကလုာ်လၢ ဒုသဝိကိးပျၢၣ်ဒီးကဘၣ် အိၣ်ဒီး တၢ်ဟံၣ်လီၤဆိပှၤအလီၢ်န့ၣ်လီၤ. ဒ်လဲၣ်ဂ့ၤ တၢ်ဆိၣ်ထွဲစၢၤလၢတၢ်ချၢတဟဲနီၣ်တမံၤဘၣ်, ဒီးသဝိဖိတဖၣ် အနီၣ်ကစၢ်ဒၣ်ဝဲရဲၣ်ကျဲၤသကိးဝဲ တၢ်တ့ထီၣ်တၢ်အိၣ်ကဒုလိာ်ဒီးတၢ်အိၣ်တၢ်အိၣ်လၢဝဲဆူလၢ ပှၤလၢအဘၣ်အိၣ်ဝဲ တၢ်ဟံၣ်လီၤဆိအလီၢ်တဖၣ်န့ၣ်အဂီၢ်လီၤ. ပှၤတဖၣ်လၢအဘၣ်အိၣ်ဝဲ တၢ်ဟံၣ်လီၤဆိအလီၢ်အံၤန့ၣ် မ့ၢ်ဝဲပှၤလၢအဟဲက့ၤ လၢထံဂှ်ကိာ်ဂၤ အဘူးကတၢ်ကိာ်ကိာ်ကိာ်တၢ်, ဒီးပှၤလၢအဟဲလၢဟီၣ်ကဝိၤ မ့တမ့ၢ်ကိာ်ရှၢ်အဂၤ, လီၤဆိဒၣ်တၢ် လၢဝှ်တက့ၣ်, ခိဖျိလၢတၢ်ထံၣ်န့ၣ်တၢ် ခိရီၣ်န့ၣ်တၢ်ဆါကဲထီၣ်သးဖဲတၢ်လိာ်တဖၣ်န့ၣ်အယိလီၤ. တၢ်ဟံၣ်လီၤဆိပှၤအဆၢ ကတိာ်လီၤဆိလိာ်သးလၢဟီၣ်ကဝိၤတဘျီဒီးတဘျီ, တၢ်ဟံၣ်ပနီၣ်အိၣ်စးထီၣ်လၢ ၁၄သီ တုၤ ၂၈သီန့ၣ်လီၤ.

တၢ်ဟံၣ်လီၤဆိပှၤအကျိၤကျဲၤအံၤ ဒုးအိၣ်တၢ်ဂှ်ကိာ်စ့ၢ်မံၤစ့ၢ်ကိးလီၤ. တၢ်ကဲထီၣ်သးတနီၤအပူၤ, ပှၤတနီၤသ့ၣ်ဒိၣ်သး ပျိးခိဖျိလၢအဘၣ်အိၣ်လၢ တၢ်ဟံၣ်လီၤဆိအလီၢ်အယိန့ၣ်လီၤ. ဝဲဘံလုကိာ်ဆၢ, န့ၣ်ထုၣ်ကိာ်ရှၢ်အပူၤန့ၣ်, ပှၤသဝိဖိ လၢအဘၣ်အိၣ်ဝဲတၢ်ဟံၣ်လီၤဆိအလီၢ်တနီၤတဲဝဲလၢ “ပဟဲက့ၤဝဲအံၤအယိ သုမ့ၢ်ပျၢ်တၢ် ဘၣ်ယိၣ်တၢ်န့ၣ် ခးပှၤတခီ”<sup>6</sup> ဝဲတီအူကိာ်ရှၢ်အပူၤ, တၢ်ဟံၣ်ပျီဝဲလၢ ပၤကိာ်သုးဖိလၢအမူၤသံးတဂၤ လဲၤန့ၣ်လီၤဆူပိာ်မုၢ်ဖိခံၣ်ဂၤ အလီၢ်မံၤဒးပူၤ ဝဲ တၢ်ဟံၣ်လီၤဆိအလီၢ်န့ၣ်လီၤ. တၢ်ဖိၣ်ထုးထီၣ်ကွံာ်အိၣ်လၢဒးပူၤ ဝဲပိာ်မုၢ်ဖိခံၣ်ဂၤအံၤ ကိးပသုထီၣ်အခါန့ၣ်လီၤ.<sup>7</sup>

<sup>6</sup> တၢ်ဂှ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၣ်အိၣ် ဝဲဘံလုကိာ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအိၣ်တဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အိၣ် ဝဲ လၢမ့ၢ် ၂၀၂၀န့ၣ်အပူၤန့ၣ်လီၤ.  
<sup>7</sup> တၢ်ဂှ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၣ်အိၣ် ဝဲဒိၣ်ဖးခိၣ်ကိာ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအိၣ်တဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အိၣ် ဝဲလၢအိၣ်ကူး ၂၀၂၀န့ၣ် အပူၤန့ၣ်လီၤ.

**၃) တၢ်ဆိၣ်ထွဲမၤစၢၤလၢတၢ်လုၢ်အိၣ်နီၤခိသးသမူအဂီၢ်**

ဖဲ ခိရိန့ၣ်တၢ်ဆါကဲထီၣ်ဝံၤတယံာ်တမိာ်န့ၣ် ကီၢ်ပယီၤပဒိၣ်ဟ့ၣ်နီၤလီၤတၢ်ဆိၣ်တၢ်အိၣ်တဖၣ် (ဟုသး, သိအိၣ်, သဘုချံၣ် ဇီးအံၣ်တဖၣ်) ဆူဒူသဝီလၢအအိၣ်လၢကီၢ်ပယီၤပဒိၣ်တၢ်ပာ်ဖိလၢန့ၣ်လီၤ. တၢ်ဆိၣ်ထွဲမၤစၢၤတဖၣ်အံၤ တၢ်ဟ့ၣ်နီၤလီၤထဲလၢ ဟံၣ်ဖိပိာ်ဖိလၢတၢ်ထံၣ်အိၣ်လၢ အလိၣ်ဘၣ်တၢ်မၤစၢၤတဖၣ်န့ၣ်အဂီၢ်လီၤ. တၢ်ဟ်ပနီၣ်ဆၢတဲာ် ပှၤလၢအလိၣ်ဘၣ်တၢ်မၤစၢၤအံၤ လီၤဆိလိာ်အသးတဆံးတက့ၢ်, ဘၣ်ဆၣ်အါတက့ၢ် ဇီးသန့ၤထီၣ်အသးလၢ တၢ်န့ၢ်ပၤဘၣ်တၢ်အိၣ်ယၤဇီးဆၣ်ဖိကီၢ်ဖိ အဖိခိၣ်န့ၣ်လီၤ. ပှၤဘၣ်မူဘၣ်ဒါလၢ အယုထာမၤနီၣ်ဟံၣ်ဖိပိာ်ဖိလၢလိၣ်ဘၣ်တၢ်မၤစၢၤတဖၣ်စရိတခီ မ့ၢ်ဝဲလီၢ်ကဝီၤခိၣ်န့ၣ်တဖၣ်, ဝံၤဇီးဆၢထီၣ်ဝဲဆူပဒိၣ်ပှၤအအိၣ်န့ၣ်လီၤ. ကရူၢ်ခိၣ်လၢ နူသထူၣ်ကီၢ်ရှၢၣ်တဂၤဟ်ဖျါဝဲလၢ တၢ်အိၣ်တၢ်အိၣ်လၢကီၢ်ပယီၤပဒိၣ်ဟ့ၣ်နီၤလီၤဝဲတဖၣ် သဝီဖိအိၣ်ဝဲခွဲးသိဇီးလၢကွံာ်န့ၣ်လီၤ. တၢ်ဟ့ၣ်နီၤလီၤတၢ်ဆိၣ်အံၤ မ့ၢ်ဒၣ်ထဲလၢဟံၣ်န့ၣ်ယီထာတနီၤအဂီၢ်အယီ တၢ်ဘၣ်ကံာ်ဂုာ်အိၣ်ထီၣ်ဝဲတနီၤ လၢနူသဝီတဖၣ်အပူၤန့ၣ်လီၤ. ကီၢ်ရှၢၣ်တဖၣ်လၢအတအိၣ်လၢကီၢ်ပယီၤပဒိၣ်တၢ်ပာ်ဖိလၢတဖၣ် တဇီးန့ၢ်ဘၣ်ဒၣ်လဲာ်တၢ်ဆိၣ်ထွဲမၤစၢၤတဖၣ်အံၤဘၣ်. ဖဲမ့ၢ်တြီၢ်ကီၢ်ရှၢၣ်န့ၣ် တဇီးန့ၢ်ဘၣ်တၢ်ဆိၣ်ထွဲမၤစၢၤလၢထံကီၢ်ပဒိၣ်ဇီး တၢ်ကရၢကရိအဂၤတဖၣ်အအိၣ်နီၣ်တမံၤဘၣ်.

နူပှၤယာ်ကီၢ်ရှၢၣ် DKBA သုးအိၣ်ဟီၣ်ကဝီၤအပူၤ, တၢ်ဂ့ၢ်ကီၢ်အိၣ်ထီၣ်ဝဲကလုာ်ကလုာ် လၢတၢ်ဟ့ၣ်နီၤလီၤတၢ်ဆိၣ်ထွဲမၤစၢၤအဖိခိၣ်န့ၣ်လီၤ. တၢ်ဟ်ဖျါထီၣ်ဝဲလၢ DKBA သုးတဖၣ်ဟ့ၣ်နီၤလီၤတၢ်ဆိၣ်တၢ်အိၣ်လၢ သဝီဖိတဖၣ်အဂီၢ်ဘၣ်ဆၣ် ထာဝဲကျိၣ်စုလၢ သဝီဖိဟံၣ်န့ၣ်ယီထာတဖၣ်အအိၣ် ဇီးဟ့ၣ်နီၤလီၤဝဲတၢ်ဆူ သဝီဖိလၢအဂၤတဖၣ်အအိၣ်န့ၣ်လီၤ. တၢ်အံၤဇုးအိၣ်ထီၣ်တၢ်သးဒုဇီ မ့ၢ်လၢလီၢ်ကဝီၤသဝီဖိတဖၣ် တနၢ်ပာ်ဝဲလၢဘၣ်မနုၤအယီလၢ အဝဲသ့ၣ်ဘၣ်ဟ့ၣ်ကျိၣ်စုဆူ DKBA အအိၣ်လၢတၢ်ဟ့ၣ်တၢ်ဆိၣ်ထွဲမၤစၢၤအဂီၢ်လဲၣ်န့ၣ်ဘၣ်.

တၢ်ထံၣ်လိာ်သံကွၢ်လၢ တၢ်မၤနီၣ်မၤယါအိၣ်ဖဲ ယုလၢအတီၢ်ပူၤအံၤတဖၣ် အါတက့ၢ်ဘၣ်တၢ်မၤအိၣ်ဖဲ လါမၤအပူၤန့ၣ်လီၤ. ဆၢကတီၢ်ဖဲန့ၣ် မ့ၢ်ဝဲတၢ်ဆါရၢလီၤသးသိသိအကတီၢ်ဘၣ်ဆၣ် လီၢ်ကဝီၤအါတီၢ်အပူၤ တၢ်လုၢ်အိၣ်နီၤခိသးသမူတၢ်ဂ့ၢ်ကီၢ်ဟဲပာ်ထီၣ်အါမးလံလၢနူသဝီဖိတဖၣ်အသိးအကျါန့ၣ်လီၤ. အဝဲအံၤတၢ်ဂ့ၢ်ကီၢ်သ့ၣ်တဖၣ်အံၤဟဲနးထီၣ်ဝဲဘၣ်ဆၣ်တုၤခဲအံၤပဒိၣ်ပှၤအတၢ်ဆိၣ်ထွဲမၤစၢၤဆူညါလၢ နူသဝီဖိတဖၣ်အဂီၢ်တခီတအိၣ်ဇီးဘၣ်.

**၄) တၢ်အိၣ်ဆူၣ်အိၣ်ချ့ဇီး တၢ်ကူၣ်ဘၣ်ကူၣ်သ့**

ဖဲတၢ်တြီၢ်တံာ်ယာ်ပှၤန့ၣ်လီၤဟးထီၣ်အကတီၢ်န့ၣ်, ကွီအါတက့ၢ်အတၢ်မၤလိနံၣ်ကတၢ် ဇီးကွီပျါဝံၤလံန့ၣ်လီၤ. လၢတၢ်န့ၣ်အယီဖဲတၢ်မၤနီၣ်မၤယါတၢ်ကစီၣ်အကတီၢ် KHRG တဇီးန့ၢ်ဘၣ်တၢ်ဂ့ၢ်ဘၣ်ဃး ခိရိန့ၣ်တၢ်ဆါအံၤ မၤဘၣ်ဒိတၢ်ကူၣ်ဘၣ်ကူၣ်သ့ တၢ်အိၣ်သးအိၣ်ဒဲလဲၣ်အဂ့ၢ်န့ၣ်ဘၣ်.

တၢ်ဂ့ၢ်ကီၢ်အိၣ်ဝဲတနီၤ လၢအဘၣ်ဃးဇီး တၢ်ဇီးန့ၢ်ဆူၣ်ချ့တၢ်အံးထွဲကွၢ်ထွဲအပူၤန့ၣ်လီၤ. လၢဟီၣ်ကဝီၤအါဘၣ်အပူၤ, တၢ်ဟ့ၣ်ကသံၣ်ဒးတအိၣ်ဘၣ်. အယီဒူသဝီဖိသ့ၣ်တဖၣ် ဘၣ်လဲၤဝဲဆူတၢ်လီၢ်အယံၤ ဒဲသိးကန့ၢ်ဘၣ် ဆူၣ်ချ့တၢ်ကွၢ်ထွဲအဂီၢ်န့ၣ်လီၤ. လၢဟီၣ်ကဝီၤတနီၤအပူၤ, တၢ်ဟ့ၣ်ကသံၣ်ဒး မ့တမ့ၢ် တၢ်ဆါဟံၣ်လၢအဘူးကတၢ်န့ၣ် အိၣ်လၢကီၢ်ဆၢအဝဲဒးခိတကပၤ, လၢအမ့ၢ် ကီၢ်ကွီၣ်တဲာ်န့ၣ်လီၤ. တၢ်ဟ့ၣ်အခွဲးလၢ ပှၤကဟးထီၣ်ဟးလီၤ ဖဲတၢ်လိၣ်ဘၣ်ကသံၣ်ကသိတၢ်ကူၣ်စါယါဘျါအကတီၢ်ကစီၣ် ဘၣ်ဆၣ်ခိဖျိတၢ်တြီၢ်ယာ်တၢ်လဲၤထီၣ်က့ၤလီၤအယီ ကသံၣ်ကသိဇီးဆူၣ်ချ့ပိးလီ လၢတၢ်ဟ့ၣ်ကသံၣ်ဒးတဖၣ်အပူၤလၢကွံာ်ဝဲန့ၣ်လီၤ. နူသဝီဖိလၢခိခိၣ်လီၢ်ကဝီၤတဖၣ်, ဇီးဟီၣ်ကဝီၤလၢတၢ်တြီၢ်ယာ်တၢ်လဲၤတၢ်က့ၤယံးယံးတဖၣ် မ့ၢ်တဟ်ဖျါထီၣ်ဘၣ်ဃးတၢ်ဂ့ၢ်ကီၢ်တဖၣ်ဘၣ်ဆၣ် အဝဲသ့ၣ်စးထီၣ်ကွၢ်ဆၢၣ်မဲာ်ဘၣ်တုၤလံ တၢ်ကီၢ်တၢ်ခဲလၢကမၤစၢၤ သဝီဖိတၢ်အိၣ်ဆူၣ်အိၣ်ချ့အဂီၢ်န့ၣ်လီၤ.



Tha Htoo (Thaton) Township, Doo Tha Htoo (Thaton) District KHRG



Moo (Mone) Township, Kler Lwee Htoo (Nyaunglebin) District KHRG

တၢ်ဂီၤတဘျၢ်အံၤ ဘၣ်တၢ်ဒိန္နၢ်အိၤဖဲ လါမ့ၤ ၂၄သီ, ၂၀၂၀နံၣ် ဖဲကိးကွးသးဒီးနီၣ်ဖးလံာ်သဝီအဘၣ်စၢၤ, ဝုရီကရူာ်, ဣသထူၣ် ကီၢ်ရၣ်န့ၣ်လီၤ. တၢ်အံၤဟ်ဖျါဖဲလံာ်ဒုးသ့ၣ်ညါတၢ်ဂ့ၢ်တၢ်ကျိၤတ ဖၣ်လၢတၢ်ကျးလီၤအိၤ ဖဲလီၢ်ကဝီၤကျဲတဖၣ်အကပၤန့ၣ်လီၤ. လံာ်တယၢ်အံၤဘၣ်တၢ်ဒုးအိၣ်ထီၣ်အိၤလၢ KDHW, KEHOC, WHO ဒီးဟ်ဖျါဖဲတၢ်ဒိသဒၢ ခိရီန့ၣ်တၢ်ဆါလၢကျဲအါတိန့ၣ် လီၤ. (တၢ်ဂီၤ - KHRG)

တၢ်ဂီၤတဘျၢ်အံၤ ဘၣ်တၢ်ဒိန္နၢ်အိၤဖဲ လါမ့ၤ ၂၀သီ, ၂၀၂၀နံၣ် ဖဲကိးနံၤသဝီ, မူကီၢ်ဆၣ်, ချၢၢ်လွံာ်ထူၣ်ကီၢ်ရၣ်န့ၣ်လီၤ. တၢ်ဂီၤ အံၤဟ်ဖျါဖဲ ခုၣ်အံၣ်ယုၣ်ဆူၣ်ချ့ပုၤမၤတၢ်ဖိလၢ မူကီၢ်ဆၣ်ဒီး CIDKP ကရၢဖိတဖၣ်မၤသကိးတၢ်လၢ တၢ်ဟ့ၣ်တၢ်သ့ၣ်ညါနၢ် ပၢၢ်တၢ်သိၣ်လိဘၣ်ယး ခိရီန့ၣ်တၢ်ဆါအဂ့ၢ်န့ၣ်လီၤ. (တၢ်ဂီၤ - KHRG)



Htaw Ta Htoo (Htantabin) Township, Taw Oo (Toungoo) District KHRG



Moo (Mone) Township, Kler Lwee Htoo (Nyaunglebin) District KHRG

တၢ်ဂီၤတဘျၢ်အံၤ ဘၣ်တၢ်ဒိန္နၢ်အိၤဖဲလါမးရှး ၃၁သီ, ၂၀၂၀နံၣ် ဖဲ ငဲကဝီၤ, တီအူဝုာ်, တီအူကီၢ်ရၣ်န့ၣ်လီၤ. တၢ်ဂီၤအံၤဟ်ဖျါဖဲ တၢ်ဒိသဒၢ ခိရီန့ၣ်တၢ်ဆါအပိးအလီၤလၢ CDNကရၢ ဟ့ၣ်လီၤ အိၤဆူ ခုၣ်အံၣ်ယုၣ်ပဒိၣ် တီအူကီၢ်ရၣ်ခိၣ်ဒီး ကီၢ်ရၣ်ခိၣ်နၢ် တဖၣ်အအိၣ်န့ၣ်လီၤ. တၢ်သ့ၣ်တဖၣ်အံၤ ဘၣ်တၢ်ဟ့ၣ်နီၤလီၤ က့ၤအိၤတဆိ ဆူလီၢ်ကဝီၤသဝီဖိတဖၣ်အအိၣ်ဒီး ဘၣ်တၢ်သ့ၣ်စ့ၢ် ကိးအိၤ လၢတၢ်တ့ၣ်ထီၣ် တၢ်ဒိသဒၢတၢ်ဆါတၢ်ဘၣ်ကူဘၣ်ကံ အလီၢ် လၢတီအူကီၢ်ရၣ်ဒိတဘျၢ်ညါအပူၤန့ၣ်လီၤ. (တၢ်ဂီၤ - KHRG)

တၢ်ဂီၤတဘျၢ်အံၤ ဘၣ်တၢ်ဒိန္နၢ်အိၤဖဲ လါမ့ၤ ၁၇သီ, ၂၀၂၀နံၣ် ဖဲတခိးပုၤသဝီ, တခိးပုၤကရူာ်, မူကီၢ်ဆၣ်, ချၢၢ်လွံာ်ထူၣ်ကီၢ်ရၣ် န့ၣ်လီၤ. တၢ်ဂီၤအံၤဟ်ဖျါဖဲတၢ်ပနီၣ်လၢသဝီဖိဟ်လီၤဖဲ ဖဲအသ ဝီကျဲန့ၣ်လီၤ နိအမ့ၢ်ကျိၤကျဲတခါလၢအဒိသဒၢ ခိရီန့ၣ်တၢ်ဆါ န့ၣ်လီၤ. တၢ်ပနီၣ်အံၤ အိၣ်ကွဲးလီၤအသးလၢ “ပုၤဆါတၢ်တ ဖၣ် တဘျၢ်ဖဲန့ၣ်လၢသဝီပုၤဘၣ်.” (တၢ်ဂီၤ - KHRG)

(ခ) တၢ်မၤဆူာ်ထီၣ်သးအတၢ်ဟူးတၢ်ဂဲၤနီၤ တၢ်ဒုးတပျိုၤလၢ ပုၤဖီၣ်စုကဝဲၤတဖၣ်အဘၢၣ်စၢၤ

ဖဲတၢ်မၤနီၣ်မၤယါတၢ်ကစီၣ်ဆၢကတီၢ် ကီၢ်ပယီၤပဒိၣ်သးတဖၣ်မၤအါထီၣ် အဝဲသ့ၣ်အတၢ်ဟူးတၢ်ဂဲၤ, မၤဆူာ်မၤဂ့ၤ ထီၣ်အသးကလၢတဖၣ် နီၤဆုၤအါထီၣ်သးဆူအတၢ်လီၢ်တၢ်ကျဲၤလၢကလံၤစိးတကပၤ ဖဲ KNU ဟ်ပနီၣ်ယာ်ကီၢ်ရ့ၣ် တဖၣ်အပူၤလီၤ. အဝဲသ့ၣ်ဆုၤအါထီၣ်စ့ၢ်ကိး အသးဖိဒီးတၢ်အိၣ်တၢ်အိတဖၣ် လၢအသးကလၢ, KNU နီၤ လီၢ်ကဝီၤ သဝီဖိတဖၣ်တြီၣ် တၢ်တ့ထီၣ်သးအကျဲၤမ့ၢ်လၢ အဒုးအိၣ်ထီၣ်တၢ်သဘံၣ်ဘုၣ်အံၤသနၢ်ကုဒီး အဝဲသ့ၣ်ဘီၣ်ဒဲးကွဲၤကွဲၤ န့ၣ်လီၤ. ဖဲလၢယနူၤအါရံၤ ၆သီ, ၂၀၂၀ နံၣ်န့ၣ် KNLA အသးဖိတကၤ ထံၣ်ချးဝဲဒၣ်လၢ ကီၢ်ပဒိၣ်အကဘီယူၤဖိခဲမ ရၢဒိတၢ်ဂီၤ (Drone) တဘျီ ဒိန့ၢ်သဝီဖိတဖၣ်အစံာ်ပျိုၤလၢခူပူၤကရူာ်, လူၢ်သီကီၢ်ဆၢ, မ့ၢ်တြီၢ်ကီၢ်ရ့ၣ်အပူၤန့ၣ်လီၤ.<sup>၈</sup> အဝဲအံၤဒုး အိၣ်ထီၣ်တၢ်ဆိကမိၣ် လၢကီၢ်ပယီၤပဒိၣ်သးသ့ၣ်တဖၣ် ဒုးအိၣ်ထီၣ်အတၢ်ဟူးတၢ်ဂဲၤလၢအယုသ့ၣ်ညါ ဆိဝဲ အဝဲသ့ၣ်ဒုၣ်ဒါဟီၣ်ကဝီၤတၢ်အိၣ်သးလၢအမ့ၢ် KNU အတၢ်ပၤတၢ်ပြးအလီၢ်, ဖဲလၢ NCA တၢ်ဘျီအဆၢဖိ- ၅ (က) တြီယာ်အဝဲသ့ၣ်ဒုၣ်လဲၣ်န့ၣ်လီၤ. ကီၢ်ပယီၤပဒိၣ်သးတဖၣ် ဟးဝုၤဝီၤဒီးလဲၤတလၢက့ၤတလၢစ့ၢ်ကိး KNU အတၢ်ပၤတၢ်ပြးအလီၢ်ကျဲတဖၣ် လၢတၢ်အိၣ်သးအကလုာ်ကလုာ်, ဒီးဒုးအိၣ်ထီၣ်တၢ်ဒုးလိာ်ယၢလိာ်သးဒီး KNLA န့ၣ်လီၤ.

အါဒုၣ်တၢ်တက့ၢ်တၢ်အံၤကဲထီၣ်ဝဲလၢ မ့ၢ်တြီၢ်ကီၢ်ရ့ၣ်, ဖဲကီၢ်ပယီၤပဒိၣ်သးတဖၣ်ဟးဝုၤဝီၤအါထီၣ် လၢဘၣ်တၢ်ဟ်ဖျါ အီၤလၢ KHRG ပျို့ပူၤပုၤမၤတၢ်ဖိတကၤ ဖဲဘုသိၣ်ကီၢ်ဆၢ ဖဲလၢမ့ၢ် ၂၀၂၀ နံၣ်ပူၤန့ၣ်လီၤ. တၢ်အိၣ်သးဝဲအံၤ, ဒီးတၢ် ဒုးတပျိုၤလၢအညီန့ၢ်ကဲထီၣ်လၢ KNLA နီၤကီၢ်ပယီၤပဒိၣ်သးဖဲ ဖၣ်ပုၣ်-ကမးမိၣ်ကျဲၤလၢ တလၢအံၤစ့ၢ်ကိး, ဒုးအိၣ် ထီၣ်အတၢ်ဘၣ်ယိၣ်ဘၣ်ဘီၣ်လၢ ကမ့ၢ်တဖၣ်အတၢ်ဘၣ်တၢ်ဘၢအဂီၢ် လၢကရူာ်တဖၣ်ဒိအမ့ၢ် မဲာ်ကျိ, မဲးညူး, မဲးခူၣ်, မဲးမ့, ဒုဝါ, ကွီပါ, မဲးပြး ဒီးထံသဒိၣ်ထံၣ်န့ၣ်လီၤ. လီၢ်ကဝီၤသဝီဖိတနီၤ ခဲအံၤပျိုၤတၢ်လၢကလဲၤမၤတၢ်လၢအစံာ် ပျိုတဖၣ်အပူၤ လၢအအိၣ်ဘူးဒီးသိလုၣ်ကျဲန့ၣ်လီၤ. အဂၤတနီၤ ခူၣ်ဟ်ယာ်ဝဲတၢ်ပူၤတဖၣ်လၢအဟံၣ်ဖိယီဖိတဖၣ်အ ကီၢ်ဒိသိးကဟံးန့ၢ်တၢ်ဒိသဒါလၢ တၢ်ဒုးမ့ၢ်ကဲထီၣ်လၢအဘူးဒီးသဝီအခါန့ၣ်လီၤ. လီၢ်ကဝီၤပုၤတဝါဖိတဖၣ် လဲၤမံဝဲ လၢပုၤပူၤ ခိဖျိအဝဲသ့ၣ်ပျိုၤဝဲလၢ ကီၢ်ပယီၤပဒိၣ်သးတဖၣ် ကဖိၣ်န့ၢ်အဝဲသ့ၣ် ဒီးကမၤဆူာ်မၤစိး (ဝံပီတၢ်) ဒီးကမၤ အကဲန့ၢ်ပုၤဒုးနံၣ်ကျဲန့ၣ်လီၤ.<sup>၉</sup>

ကီၢ်ပယီၤပဒိၣ်သးတဖၣ် ရဲၣ်ကျဲၤကတီၢ်ဟ်စ့ၢ်ကိးတၢ်ဟူးတၢ်ဂဲၤလၢ အရ့ဒိၣ်တဖၣ်ဖဲတီအူကီၢ်ရ့ၣ်အပူၤ, ဒီးဆုၤဒီး ကျိချံမျိာ်သ့ၣ်, တၢ်အိၣ်တၢ်အိဒီးအသးမ့ၢ်သံၣ်ဘိတဖၣ် ဆူအသးကလၢလၢတၢ်မဲာ်ညါလၢဟီၣ်ကဝီၤပူၤန့ၣ်လီၤ. အဝဲ သ့ၣ်မၤစ့ၢ်ကိးသးတၢ်မၤလိတဖၣ်လၢ သဝီဖိတဖၣ်အတၢ်သ့ၣ်တၢ်ဖျးကရၢၢ်ပူၤန့ၣ်လီၤ. ဖဲလၢယနူၤအါရံၤဒီး လၢအုၤဖြၣ် အပူၤန့ၣ် ကီၢ်ပယီၤပဒိၣ်သးတဖၣ်ဆုၤသးသိလုၣ် ၁၃၂ ခိၣ် ဆူအဝဲသ့ၣ်အသးကလၢလၢတၢ်မဲာ်ညါ, အါဒုၣ်တၢ်တ က့ၢ်ဟဲခိဖျိလၢအဝဲသ့ၣ်အသးဝဲလီၢ်ခိၣ်သ့ၣ်ဖဲတီအူဝုၤန့ၣ်လီၤ. အဝဲသ့ၣ်ယုဝဲလီၢ်ကဝီၤသဝီဖိအသိလုၣ်တဖၣ် လၢတၢ် အိၣ်သးအကလုာ်ကလုာ် လၢကဝဲစိာ်တီဆုၤဝဲန့ၢ်အသးတၢ်ပိးတၢ်လိတဖၣ် ဒီးတၢ်အိၣ်တၢ်အိတဖၣ်န့ၣ်လီၤ. ဖဲလၢယ နူၤအါရံၤ ၁၅သီ, ၂၀၂၀နံၣ်န့ၣ် ကီၢ်ပဒိၣ်သးသိလုၣ် ၂၅ခိၣ် လၢအဝဲစိာ်တီဆုၤဝဲကျိချံမျိာ်သ့ၣ်, တၢ်အိၣ်တၢ်အိဒီး ကသ့ၣ် ၁၁၇၄ ယုာ်ဒီး သိလုၣ်ယာ်ခိၣ်လၢအဝဲစိာ်တီဆုၤဝဲတၢ်အိၣ်တၢ်အိဒီး သးတၢ်ပိးတၢ်လိတဖၣ်လဲၤဝဲ ဖဲတီအူဆူ မ့ၢ်ထီၣ်ချၢၣ်လၢသးတၢ်လီၢ်တၢ်ကျဲတဖၣ်န့ၣ်လီၤ. တၢ်တြီယာ်တၢ်လဲၤတၢ်က့ၤခိဖျိ ခိရိန့ၢ်တၢ်ဆါသတြီၢ်အဆၢကတီၢ် ဒုၣ်လဲၣ် ကီၢ်ပယီၤပဒိၣ်သးတဖၣ် မၤဒီးစ့ၢ်ကိး တၢ်တ့ထီၣ်သးကျဲမ့ၢ်ကျဲဘိလၢဟီၣ်ကဝီၤပူၤကွဲၤကွဲၤန့ၣ်လီၤ. ဖဲလၢမ့ၢ်

<sup>၈</sup> တၢ်ဂ့ၢ်တၢ်ကျိတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲလူၢ်သီကီၢ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လၢယူၤလဲၤ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.  
<sup>၉</sup> တၢ်ဂ့ၢ်တၢ်ကျိတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲဘုသိၣ်ကီၢ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လၢမ့ၢ် ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

၂၆သီ, ၂၀၂၀နံာ်န့ာ် အဝဲသ့ာ်ဆုာ်အါထီာ်သိလ့ာ်တုာ်ကျဲာ်ခိာ်ဒီး သိလ့ာ်အဂါခံခိာ်လါ အိာ်ဂ့ာ်ဒီးကံာ်သဝံာ်ဖးဒိာ် တဖာ် ဖဲတီအူဆူ ချာ်လံာ်ဝဲာ်, ဝံာ်ဒီးအဝဲဆုာ်ကဒီးဝဲဆူတံာ်မဲာ်ညါန့ာ်လီာ်.<sup>10</sup>



တံာ်ဂါတဘျာ်အံာ် ဘာ်တံာ်ဒိန့ာ်အီာ်ဖဲလါမးရှး ၇သီ, ၂၀၂၀နံာ် ဖဲပလဲဝးတံာ်လီာ်, ခံဆံတမံးလံာ်သဝီ, စံာ်ပုာ်ကလုာ်ကရုာ်, ဒီာ် ဖးဒိာ်ကီာ်ဆာ်, တီအူကီာ်ရုာ်န့ာ်လီာ်. တံာ်ဂါအံာ်ဒူးနဲာ်ဝဲ ကီာ်ပ ယီာ်ပဒိာ်သူးအသိလ့ာ်တဖာ်လဲာ်ခိာ်ဝဲဒုလီာ်ကျဲအါန့ာ်လီာ်. (တံာ်ဂါ - KHRG)

တံာ်ဂါတဘျာ်အံာ် ဘာ်တံာ်ဒိန့ာ်အီာ်ဖဲ လါမုာ် ၃၀သီ, ၂၀၂၀နံာ် ဖဲစ--- သဝီ, တီပုာ်ကံာ်ကရုာ်, ဒီာ်ဖးဒိာ်ကီာ်ဆာ်, တီအူကီာ် ရုာ်န့ာ်လီာ်. တံာ်ဂါအံာ်ဒူးနဲာ်ဝဲ ကီာ်ပယီာ်ပဒိာ်သူးအသိလ့ာ် တဖာ် လဲာ်ခိာ်ဝဲသဝီန့ာ်လီာ်. သိလ့ာ်လါအစုထွဲတကပန့ာ် မုာ်သဝီဖိတဂါအသိလ့ာ် လါဘာ်တံာ်မာ်န့ာ်အီာ်လါကဘာ် ဝံစိာ်တီဆုာ်န့ာ်ဝဲ သူးတံာ်ပိးတံာ်လီတဖာ်န့ာ်လီာ်. (တံာ်ဂါ - KHRG)

၁) တံာ်ဘံာ်တံာ်ဘာ်စုာ်လီာ်လါမုာ်တြီာ်ကီာ်ရုာ်အပူာ်

က) တံာ်ဂံာ်တံာ်ကျိာ်ဂံာ်ထံး - ကီာ်ပယီာ်ပဒိာ်သူးအတံာ်ဟူးတံာ်ဂဲာ်လါအတုာ်ကျဲာ်မုာ်

GNU ဒီးလီာ်ကဝီာ်သဝီဖိတဖာ် တြီာ်ကီာ်ပယီာ်ပဒိာ်သူး တံာ်တုာ်ထီာ်ကျဲာ်မုာ်တံာ်ဟူးတံာ်ဂဲာ်လါ အဒူးအိာ်ထီာ်တံာ်ဂံာ်လီာ် ဘျီာ်လီာ် တီအူ, နူသထူာ်, ချာ်လံာ်ထူာ်ဒီးမုာ်တြီာ်ကီာ်ရုာ်တဖာ်အပူာ်န့ာ်ဘာ်ဆာ် ကီာ်ပယီာ်ပဒိာ်သူး မးဒီးဝဲကွဲာ် ကွဲာ်န့ာ်လီာ်. တံာ်ဂံာ်ကီာ်ဝဲအံာ်ကထီာ်ဝဲတံာ်ဖျာ်ဆါအဂံာ်ခိာ်သ့ာ်လါ ကီာ်ပယီာ်ပဒိာ်သူး ဒီး KNLA အဘာ်စါ စးထီာ် လါ ၂၀၁၈နံာ်, ဒီးဒူးအိာ်ထီာ်တံာ် တံာ်ဒူးတပျီာ်အါဘျီလါအပူာ်ကွဲာ်ခံနံာ်န့ာ်လီာ်. KHRG မးနီာ်မးယါတံာ်ဝဲ ကီာ်ပ ယီာ်ပဒိာ်သူးအတံာ်အိာ်ဖျါဒီး တံာ်တုာ်ကျဲာ်မုာ်အတံာ်ဟူးတံာ်ဂဲာ်တဖာ် လါမုာ်တြီာ်ကီာ်ရုာ်အပူာ် စးထီာ်ဖဲလါယနူာ်အါရံာ် တုာ်လါ လါယူာ် ၂၀၂၀နံာ်, လါအမးစုာ်လီာ်တံာ်ဘံာ်တံာ်ဘာ် လါကီာ်ဆာ်ကိးဘျာ်ဒီး လါအအိာ်လါကီာ်ရုာ်အပူာ်န့ာ် လီာ်.

ကီာ်ပယီာ်ပဒိာ်သူးတဖာ် ဟံာ်ဖျါထီာ်ဝဲလါ တံာ်တုာ်ကျဲာ်မုာ်အတံာ်ဟူးတံာ်ဂဲာ် ဒီးအမုာ်တံာ်လဲာ်ထီာ်လဲာ်ထီာ်တံာ်တီာ်ကျဲာ်တခါ လါအကကဲဘျူးလါ လီာ်ကဝီာ်သဝီဖိတဖာ်အဂီာ်န့ာ်လီာ်. ဘာ်ဆာ်သနာ်က့, GNU ထံာ်ဝဲလါ တံာ်တီာ်ကျဲာ်အံာ်မုာ်ဝဲ

<sup>10</sup> တံာ်ဂံာ်တံာ်ကျိာ်တခါအံာ် ဘာ်တံာ်ဟံးန့ာ်အီာ် ဖဲထီတထူာ်ကီာ်ဆာ် လံာ်တံာ်ကစီာ်လါ တံာ်တရုာ်လီာ်အီာ်တဘျာ်အပူာ် လါဒီးန့ာ်ဘာ် အီာ် ဖဲလါမုာ် ၂၀၂၀နံာ် အပူာ်န့ာ်လီာ်.

ကီာ်ပယီပဒိၣ်သုး အတၢ်ကူၣ်ရဲၣ်ကျဲၤတခါလၢ ကမၤလဲၣ်ထီၣ်အဝဲသ့ၣ်အတၢ်ပတၢ်ပြးလၢကညီဟီၣ်ကဝီၤပူၤအယီၤ သတးဒီးထီၣ်တၢ်တုၤကျဲၤတၢ်တီၢ်ကျဲၤအံၤန့ၣ်လီၤ. ၆ KNLA အသုးခိၣ်ဖးဒိၣ်ဖဲမုၢ်တြီၢ်ပူၤတဂၤ တဲဖျါထီၣ်ဝဲလၢ “ကီာ် ပဒိၣ်သုးသ့ၣ်တဖၣ် ဟံးန့ၢ်တၢ်ဘျူးလၢ ထံကီာ်ဒီဘ့ၣ်တၢ်ပတၢ်တၢ်ခးအလံာ်ယံးယာ် ခီဖျါမၤအါထီၣ်တၢ်လဲၤထီၣ်လဲၤ ထီၣ်တၢ်တီၢ်ကျဲၤတဖၣ် ၆အမ့ၢ်တၢ်တုၤထီၣ်ကျဲၤ (...). ဝံၤဒီး အဝဲသ့ၣ်ဒုးအိၣ်ထီၣ်ဝဲဒၣ် အတၢ်ပတၢ်ဆၢတဖၣ် ညီကဒၣ် ဖိ, ဆၢအါထီၣ်အသုးမုၢ်သံၣ်ဘိတဖၣ်ဒီး (တုၤထီၣ်) ဝ့ၢ်အသီတဖၣ် လၢကဆၢန့ၣ်ဝဲကလုာ်န့ၣ်ဖိတဖၣ်အဟီၣ်ခိၣ်ကပံာ် လၢ အဝဲသ့ၣ်အတၢ်ပအဖီလၢန့ၣ်လီၤ. ပထီၣ်တၢ်တုၤထီၣ်ကျဲၤမုၢ်အံၤခီဖျါ တၢ်အံၤမၤပယုဲဝဲ လီၢ်ကဝီၤကညီကမ့ၢ်ဖိ အခွဲးအယာ်တဖၣ်န့ၣ်လီၤ.”<sup>11</sup>

လီၢ်ကဝီၤသဝီဖိတဖၣ်စ့ၢ်ကီး အိၣ်ကျဲၤမုၢ်ဆုၤထီၣ်တၢ်ဟူးတၢ်ဂဲၤတဖၣ်အံၤ, ဒီးကမ့ၢ်ဖိလၢ နွဲၣ်လိကီာ်ဆၢပူၤတ ဂၤ ရဲၣ်ပုးဝဲ KHRG အသိး “တၢ်တုၤကျဲၤမုၢ်အံၤ မၤဘၣ်ဒီဘၣ်ထံးဝဲ ပတၢ်ဖဲအိၣ်မၤအိၣ်လီၢ်ကျဲၤတဖၣ်အယီၤ ပတပျဲအဝဲ သ့ၣ် (ကီာ်ပယီပဒိၣ်သုးတဖၣ်) ကတုၤထီၣ်ကျဲၤမုၢ်အံၤဘၣ်. (...) ပဘၣ်ထီၣ်ဒါအဝဲသ့ၣ်ဒ်သိးဒီးအဝဲသ့ၣ်အတၢ်သုးတၢ် ကျဲၤအံၤသုတကထီၣ်တဂ့ၤအဂီၢ်လီၤ.”<sup>12</sup> တၢ်တုၤကျဲၤမုၢ်တၢ်ဖဲတၢ်မၤအံၤ မၤဟးဂီၤဝဲတၢ်သ့ၣ်တၢ်ဖျူးကျိးကရၢၢ်တဖၣ်အါ တုၢ်မးလံ, ဒီးကီာ်ပယီပဒိၣ်သုးနီၣ်ဂံၢ်ဖဲအါထီၣ်လၢ အဝဲသ့ၣ်အသုးကလၢအံၤ ဒုးကထီၣ်တၢ်ပျဲတၢ်ဖုး, တၢ်တံာ် တၢ်လၢလီၢ်ကဝီၤသဝီဖိတဖၣ် ကလဲၤထီၣ်ဟးလီၤလၢ အစံာ်ပျဲတဖၣ်အပူၤန့ၣ်လီၤ.

ဖဲလၢယနူၤအါရံၤ ၉သိ, ၂၀၂၀နံၣ်န့ၣ် လီၢ်ကဝီၤသဝီဖိဒီး ထံလီၢ်ကီာ်ပူၤပုၤယုၤအိၣ်ကမ့ၢ် (IDP) အဂၤ ၂၀၀ ဘျဲၣ် ဖဲလၢဒိၣ်ကီာ်ဆၢ, ချၢၣ်လွံၢ်ထူၣ်ကီာ်ရုၣ်ပူၤတဖၣ် ဟ်ဖျါထီၣ်တၢ်ဘၣ်သးလၢလၢဒိၣ်ဝုၢ်ပူၤ ထီၣ်တၢ်ပယီပဒိၣ်သုး တၢ်တုၤကျဲၤမုၢ်တၢ်ဟူးတၢ်ဂဲၤတဖၣ်အံၤအဂီၢ်န့ၣ်လီၤ. အဝဲသ့ၣ်ကိးသတြီၢ်ထီၣ်စ့ၢ်ကီးဝဲလၢ တၢ်ကမၤထီၣ်ဝဲထံကီာ်ဒီဘ့ၣ် တၢ်ပတၢ်တၢ်ခးအလံာ်ယံးယာ်အံၤ လၢအအိၣ်ဒီးအကျိၤအကျဲၤလီၤတၢ်လီၤဆဲး ဒီးတၢ်ထံၣ်တုၤကွၢ်ဖျါအီၤဖျါဖျါဖျါသု လၢကဟဲစိာ်န့ၣ်ဝဲတၢ်မုၢ်တၢ်ခုၣ်လၢအယုၣ်ကၢန့ၣ်လီၤ. လၢခဲတနံၤန့ၣ်, KNLA ခၢၣ်စး နွံၤလၢချၢၣ်လွံၢ်ထူၣ်, တီအူ ဒီးမုၢ်တြီၢ်ကီာ်ရုၣ်တဖၣ် ထံၣ်လိာ်သးဒီး ကီာ်ပယီပဒိၣ်သုးလၢကလံာ်ထံးသုးဝဲလီၢ်ခိၣ်သ့ၣ်ခၢၣ်စးတဖၣ် ဒ်သိးကတဲ သကိးဝဲဘၣ်ယး တၢ်တုၤထီၣ်ကျဲၤမုၢ်အတၢ်ဂ့ၢ်ကိတဖၣ်န့ၣ်လီၤ.<sup>13</sup>

ဖဲလၢယနူၤအါရံၤ ၁၅သိ, ၂၀၂၀နံၣ်န့ၣ် လီၢ်ကဝီၤသဝီဖိဒီး IDP တဖၣ် ကရၢကရိထီၣ်ဝဲ တၢ်ဟ်ဖျါထီၣ်သးလၢအ လီၤကဲာ် (ဒ်အပူၤကွံာ်) လၢအံၤတုၤထီၣ် IDP ဒဲကဝီၤပူၤ, ဒီးဖဲဘ---, စ---ထၣ်, ဒီးစ---သဝီတဖၣ်, ဘုသိၣ် ကီာ်ဆၢ, မုၢ်တြီၢ်ကီာ်ရုၣ်အပူၤန့ၣ်လီၤ.<sup>14</sup> တၢ်ဟ်ဖျါထီၣ်တၢ်ဘၣ်သးအဂၤခဲခါစ့ၢ်ကီး ဘၣ်တၢ်မၤအီၤဖဲ ထံလီၤသံးထၣ် ဒီးကွံာ်တမၣ်လီၢ်ကဝီၤတဖၣ်, ဖဲနွဲၣ်လိကီာ်ဆၢပူၤ, ဒီးအဂၤတခါန့ၣ် ဖဲဒုၣ်ဘူးနီၣ်ဟီၣ်ကဝီၤ, လုၢ်သိကီာ်ဆၢအပူၤန့ၣ် လီၤ. ပုၤလဲၤဟ်ဖျါထီၣ်သးတဖၣ် ဟ်ဖျါထီၣ်အတၢ်ထီၣ်တၢ်တုၤကျဲၤမုၢ်ဒီး ကိးသတြီၢ်ထီၣ်ဝဲလၢကီာ်ပယီပဒိၣ်သုးတ

<sup>11</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲလုၢ်သိကီာ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျဲအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လၢမးရှး ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.

<sup>12</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲနွဲၣ်လိကီာ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျဲအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လၢဖုၤတြီၢ်အါရံၤ ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.

<sup>13</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲလုၢ်သိကီာ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျဲအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလၢဖုၤတြီၢ်အါရံၤ ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.

<sup>14</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲဘုသိၣ်ကီာ်ဆၢဒီးနွဲၣ်လိကီာ်ဆၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျဲအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလၢမးရှးဒီးလၢဖုၤတြီၢ်အါရံၤ ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.

ဖှ် လာကဟးထီၣ်ကွံာ်လာ လီၤကဝီၤပူၤန့ၣ်လီၤ. လာတၢ်ဟ်ဖျါထီၣ်သးတဘျီအံၤ ပှၤကညီနီၣ်ဂံၢ်ခဲလၢာ်ခဲဆ့အိၣ်ဝဲ ၃,၁၅၀ ဂၤ, ဒီးဘၣ်တၢ်တီၣ်ခိၣ်ရိၣ်ခဲအိၣ်လၢလီၤကဝီၤခိၣ်နီၣ်ဒီးသ့ၣ်က့သးပှၤတဖၣ်န့ၣ်လီၤ.<sup>15</sup>



Bu Tho Township, Mu Traw (Hpapun) District KHRG



Bu Tho Township, Mu Traw (Hpapun) District KHRG



Lu Thaw Township, Mu Traw (Hpapun) District KHRG

တၢ်ဂီၤလၢအဖီခိၣ်တဖၣ်အံၤ ဘၣ်တၢ်ဒီးန့ၣ်အိၣ်ဖဲ လၢယနူၤအါ ရံၤ ၁၅၀, ၂၀၂၀နံၣ် ဖဲယ---သဝီ, ဝဲးညးကရူာ်, ဘုသိၣ် ကီၢ်ဆၣ်, မှၢ်တြီၢ်ကီၢ်ရ့ၣ်ပူၤန့ၣ်လီၤ. တၢ်ဂီၤလၢစုစုတကပၤ အံၤ ဘၣ်တၢ်ဒီးန့ၣ်အိၣ်တနံၤယီၤ ဖဲဒုၣ်ဘူးနီၣ်ဟီၣ်ကဝီၤ, ပုက့ ကရူာ်, လူၢ်သီကီၢ်ဆၣ်, မှၢ်တြီၢ်ကီၢ်ရ့ၣ်ပူၤန့ၣ်လီၤ. တၢ်ဂီၤတဖၣ်အံၤ ဒုးနဲၣ်ဝဲဒၣ်လၢ သဝီဖဲတဖၣ်လၢအဟ်ဖျါထီၣ်သးထီၣ် ဒါဝဲ ကီၢ်ပဒိၣ်သးတၢ်တ့ထီၣ်ကျဲၤမှၢ်အတၢ်ဟူးတၢ်ဂၤ ဒီးကိးသ တြီထီၣ်ဝဲဒၣ်လၢ ကီၢ်ပယီၤပဒိၣ်သးတဖၣ်ကထူးကွံာ်အသး လၢဟီၣ်ကဝီၤပူၤန့ၣ်လီၤ. (တၢ်ဂီၤ - KHRG)

**ခ) တၢ်ဒုးတပျီၤတဖၣ်လၢ KNLA ဒီးကီၢ်ပယီၤပဒိၣ်သးတဖၣ်အဘၢၣ်စၢၤ**

ဒ် KHRG ပျိုပျိုပှၤမၤတၢ်ဖိတဖၣ် ဟ်ဖျါထီၣ်ဝဲဒၣ်အသိး တၢ်ဒုးတပျီၤတဖၣ် လၢအကဲထီၣ်တွံာ်အသး လၢကီၢ်ပယီၤပ ဒိၣ်သးဒီး KNLA တဖၣ်အဘၢၣ်စၢၤ အစ့ၤကတၢ်အိၣ်ဝဲ ၂၀၇ ဝီ ဖဲလူၢ်သီကီၢ်ဆၣ်, မှၢ်တြီၢ်ကီၢ်ရ့ၣ်အပူၤ ဖဲတၢ်မၤ နီၣ်မၤယါတၢ်ကစီၣ်ကတီၢ်န့ၣ်လီၤ.<sup>16</sup> တၢ်ဂီၤခိၣ်သ့ၣ်လၢတၢ်ဒုးတပျီၤတဖၣ်အံၤ ဘၣ်ကဲထီၣ်သးန့ၣ် ဒိဖျိလၢကီၢ်ပယီၤ ပဒိၣ်သးတဖၣ် လဲၤတလၢက့ၤတလၢကွံာ်ဝဲ KNU အတၢ်ပၤတၢ်ပြးအလီၢ် ဒိဖျိကီၢ်ပယီၤပဒိၣ်သးတဖၣ် အတၢ်တ့ထီၣ် ကျဲၤမှၢ်အတၢ်ဟူးတၢ်ဂၤအယီၤလီၤ. ဖဲလၢယနူၤအါရံၤ ၂၇၀, ၂၀၂၀နံၣ်န့ၣ်, ကီၢ်ပယီၤပဒိၣ်သးခိၣ်ခိၣ်ဂီၢ်ဂီၢ် လၢခိၣ်ချ့ သးရ့ၣ်နီၣ်ဂံၢ် (ခမရ-၇၀၈) တဂၤ အသံတ့ၢ်ဝဲဒိဖျိ တၢ်ပိးဖးထီၣ်လၢ KNLA အသိလ့ၣ်မ့ၣ်ပီၤ ဖဲခ့ပူၤဟီၣ်ကဝီၤ, လူၢ် သီကီၢ်ဆၣ်, မှၢ်တြီၢ်ကီၢ်ရ့ၣ်အပူၤန့ၣ်လီၤ.<sup>17</sup>

<sup>15</sup> တၢ်ဂီၤတၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၣ်အိၣ် ဖဲထီၣ်ထူၣ်ကီၢ်ဆၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအိၣ်တဘျီအပူၤ လၢဒီးန့ၣ်ဘၣ် အိၣ် ဖဲလၢမ့ၤ ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.  
<sup>16</sup> တၢ်ဂီၤတၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၣ်အိၣ် ဖဲလူၢ်သီကီၢ်ဆၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအိၣ်တဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အိၣ် ဖဲ လၢယူၤလံာ် ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.  
<sup>17</sup> ကွၢ်ဘၣ် [“KNU Denies Targeting Myanmar Military Officer Killed in Mine Blast”](#) လၢ The Irrawaddy ရၢလီၤအိၣ် ဖဲလၢယ နူၤအါရံၤ ၂၀၂၀နံၣ် အပူၤတက့ၢ်.

တၢ်ဒုးတၢ်ယၤတဖၣ်အံၤ ပိာ်ထွဲထီၣ်ဝဲဆူ တၢ်ခးလီၤကျိချံၣ်သ့ၣ်တဖၣ်လၢ ထံဖိကီၢ်ဖိအဟီၣ်ကဝီၤပူၤလၢ ကီၢ်ပယီၤ ပဒိၣ်သုးတဖၣ်န့ၣ်လီၤ. တၢ်အံၤဒုးအိၣ်ထီၣ်ဝဲ တၢ်ဟးဂူၢ်ဟးဂီၤဒိၣ်ဒိၣ်မုၢ်မုၢ်လၢလီၤကဝီၤသဝီဖိအတၢ်စုလီၢ်ခိၣ်ခိၣ်တဖၣ်ဒီးတၢ်ဘၣ်ဒိဘၣ်ထံးလၢ ထံဖိကီၢ်ဖိတဖၣ်အါမးန့ၣ်လီၤ. ဒ်မုၢ်တြီၢ်ပုၤတဝါတၢ်လဲၤထီၣ်လဲၤထီၣ်ကမံးတံာ် ဟ်ဖျါတ့ၢ် ဝဲအသိး, တၢ်ဒုးတပျီၤတဖၣ်အံၤဒုးအိၣ်ထီၣ်ဝဲ IDP ၂၁၃၇ ဂၤလၢမုၢ်တြီၢ်ကီၢ်ရှၢၣ်အပူၤ ဖဲလါဖုၤတြီၢ်အါရံၤ ၂၀၂၀ နံၣ်, လၢအပၣ်ယုာ်ဒီး ဖိဒဲးသ့ၣ်လၢ ယံာ်နံၣ်ဆူအဖိလၢ ၄၁၇ ဂၤန့ၣ်လီၤ.<sup>18</sup> IDP တဖၣ်အံၤအါဒုးတၢ်တက့ၢ် စိာ်ယုာ် ဝဲတၢ်အိၣ်တၢ်အီၤ, တၢ်ကူတၢ်သိး, ကသံၣ်ကသီ ဒီးဟံၣ်ယီၤတၢ်ဖိတၢ်လံၤတၢ်လိၣ်ဘၣ်တဖၣ် လၢလၢလီၣ်လီၣ်တန့ၢ်ဘၣ် အယီ ဘၣ်ကွၢ်ဆၢၣ်မဲာ်ဒီးတၢ်ကီၢ်တၢ်ခဲ ဒီးမၤန့ၢ်ဝဲတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ကွၢ်ထွဲတဖၣ်စ့ၢ်ဒိၣ်မးလီၤ.<sup>19</sup>

ဖဲလါဖုၤတြီၢ်အါရံၤ ၂၁၂, ၂၀၂၀နံၣ်န့ၣ် သဝီဖိခံၣ်ဂၤလၢ အ---သဝီ, လုဖိထၣ်ကရူာ်, ဇွဲၣ်လိကီၢ်ဆၢၣ်, မုၢ်တြီၢ်ကီၢ် ရှၢၣ်အပူၤအံၤ ဘၣ်ဒိဝဲနးနးကလဲာ်လၢ ကီၢ်ပယီၤပဒိၣ်အသုးဖိ ဖဲ (ခမရ-၄၀၈) ခးလီၤတၢ်ဖဲ ပုၤဂီၢ်မုၢ်တဖၣ်လဲၤခူၣ် လီၤပုၤသံဖဲ ဟါခီ ဝဲန့ၣ်ရံၣ်ယုာ်ယုာ်န့ၣ်လီၤ. တၢ်ကဲထီၣ်သးအံၤ ဟဲပိာ်ထွဲထီၣ်အသး ဖဲကီၢ်ပယီၤပဒိၣ်သုး (ခမရ-၄၀၈) ဒီး KNLA သုးရှၢၣ်နီၣ်ဂံၢ်-၁၀၂, သုးဒု-၃ ခးလိာ်သးဝံၤဖဲအနံၤဝဲန့ၣ်အတီၢ်ပူၤလီၤ. ပုၤဘၣ်ဒိခံၣ်အံၤဘၣ် လဲၤထီၣ်တၢ်ဆါဟံၣ်, ဘၣ်ဆၢၣ်အဝဲသ့ၣ်တဖၣ် တဒီးန့ၢ်ဘၣ်ဝဲစ့အိၣ်လိးနီတဘးဘၣ်န့ၣ်လီၤ.<sup>20</sup> ဒ်အကျါတဂၤဟ်ဖျါ ထီၣ်ဝဲအသိး, “ယထံၣ်အဝဲသ့ၣ်ခးပုၤလၢယမဲာ်လီၤ. (...) ယဆိမိာ်လၢ အဝဲသ့ၣ်ကွၢ်ပုၤကညီကလုာ်တမ့ာ် ဘၣ်. အယီန့ၣ်အဝဲသ့ၣ်ခးပုၤသဝီဖိတဖၣ်လီၤ.”<sup>21</sup> အဝဲတဲအါထီၣ်စ့ၢ်ကိးဝဲလၢ ကီၢ်ပယီၤပဒိၣ်သုးတဖၣ်န့ၣ် အခးလီၤ ဝဲကျိဖးဒိၣ်လၢသဝီပူၤန့ၣ်လီၤ. တနံၤယီဖဲန့ၣ်, သဝီဖိလၢအဂၤတဂၤစ့ၢ်ကိး ဘၣ်တၢ်ဖိၣ်ဒုးယာ်အီၤ ၃ န့ၣ်ရံၣ် ဒီးဘၣ် တၢ်မၤဆါပယုဲအီၤ လၢကီၢ်ပယီၤပဒိၣ်သုးခံၣ်ဂၤန့ၣ်လီၤ.<sup>22</sup>



Dwe Lo Township, Mu Traw (Hpapun) District KHRG



Lu Thaw Township, Mu Traw (Hpapun) District KHRG

<sup>18</sup> ကွၢ်ဘၣ် "[Karen ceasefire frays under Tatmadaw road-building push](#)" လၢ Frontier Myanmar ရၤလီၤအီၤဖဲ လါဖုၤတြီၢ် အါရံၤ ၂၀၂၀ နံၣ်န့ၣ်တက့ၢ်.  
<sup>19</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲ လုာ်သီကီၢ်ဆၢၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလါဖုၤတြီၢ်အါရံၤ ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.  
<sup>20</sup> ကွၢ်ဘၣ် တၢ်ကစီၣ်လၢ KHRG ရၤလီၤအီၤ ဖဲလါမးရှး ၂၀၂၀ နံၣ်"[Mu Traw District Incident Report: Tatmadaw soldiers shot two villagers in Dwe Lo Township, January 2020](#)" န့ၣ်တက့ၢ်.  
<sup>21</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲဇွဲၣ်လိကီၢ်ဆၢၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လါယနူၤအါရံၤ, လါဖုၤတြီၢ်အါရံၤဒီး လါအုၤဖြၢၣ် ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.  
<sup>22</sup> ကွၢ်ဘၣ် တၢ်ကစီၣ်လၢ KHRG ရၤလီၤအီၤ ဖဲလါမးရှး ၂၀၂၀ နံၣ်"[Mu Traw District Incident Report: Tatmadaw soldiers shot two villagers in Dwe Lo Township, January 2020](#)" န့ၣ်တက့ၢ်.

တံာ်ဂီၤတဘျီအံၤ ဘၣ်တံာ်ဒီးန့ၢ်အီၤဖဲလါယန့ၢ်အါရံၤ ၂၃သီ၊ ၂၀၂၀နံၣ် ဖဲအ---သဝီ၊ လုဖိထံာ်ကရူာ်၊ ဇွဲၣ်လိကီၢ်ဆၣ်အပူၤန့ၣ်လီၤ. တံာ်ဂီၤတဘျီအံၤ ဒူးနဲၣ်ဖျါဝဲသဝီဖိတဂၤလါအဘၣ်ဒီးန့ၢ်နးကလံာ် ဖဲကီၢ်ပယီၤပဒိၣ်သုးတဖၣ် ခးလီၤတံာ်လၢပုၤဂီၢ်မ့ၢ်တဖၣ် လဲၤခူၣ်လီၤပုၤသံအခါန့ၣ်လီၤ.(တံာ်ဂီၤ- KHRG) ဒီး KHRG ဒီးန့ၢ်ဘၣ်ဝဲတံာ်ဂံၢ်တံာ်ကျိၤအသိး, ဖဲတံာ်မၤနီၣ်မၤယါတံာ်ကစီၣ်အကတီၢ်န့ၣ် ကီၢ်ပယီၤပဒိၣ်သုးတဖၣ်ခးလီၤဝဲ ကျိဖးဒိၣ်ချံအိၣ်ဝဲအစ့ၤကတံာ် ၅၆၉ ဖျါၣ် လၢသဝီဖိတဖၣ်အစံာ်ပျိ ဖဲလုာ်သီကီၢ်ဆၣ်ပူၤ,<sup>23</sup> ဒီးသဝီဖိဘၣ်ဒိခဲလၢာ်လံာ်ဂၤ ခီဖျိတံာ်ဒူးတပျိဒီးတံာ်ခးလီၤကျိအယိလီၤ.<sup>24</sup> ဖဲလါယူၤ ၂၃သီ, ၂၀၂၀နံၣ်, သဝီဖိဖဲ လုဖိထံာ်ကရူာ်, ဇွဲၣ်လိကီၢ်ဆၣ်, မုၢ်တြီၢ်ကီၢ်ရၢၣ်အပူၤန့ၣ်လီၤ. တံာ်ဂီၤတဘျီအံၤ ဒူးနဲၣ်ဖျါဝဲ တံာ်ပူၤလီၤဖျါလၢ အကဲထီၣ်တံာ်အသးဖဲ ကီၢ်ပယီၤပဒိၣ်သုးတဖၣ် ခးလီၤကျိဖးဒိၣ်အယိန့ၣ်လီၤ.(တံာ်ဂီၤ- KHRG)

ဒီး KHRG ဒီးန့ၢ်ဘၣ်ဝဲတံာ်ဂံၢ်တံာ်ကျိၤအသိး, ဖဲတံာ်မၤနီၣ်မၤယါတံာ်ကစီၣ်အကတီၢ်န့ၣ် ကီၢ်ပယီၤပဒိၣ်သုးတဖၣ်ခးလီၤဝဲ ကျိဖးဒိၣ်ချံအိၣ်ဝဲအစ့ၤကတံာ် ၅၆၉ ဖျါၣ် လၢသဝီဖိတဖၣ်အစံာ်ပျိ ဖဲလုာ်သီကီၢ်ဆၣ်ပူၤ,<sup>23</sup> ဒီးသဝီဖိဘၣ်ဒိခဲလၢာ်လံာ်ဂၤ ခီဖျိတံာ်ဒူးတပျိဒီးတံာ်ခးလီၤကျိအယိလီၤ.<sup>24</sup> ဖဲလါယူၤ ၂၃သီ, ၂၀၂၀နံၣ်, သဝီဖိဖဲ လုဖိထံာ်ကရူာ်, ဇွဲၣ်လိကီၢ်ဆၣ်, မုၢ်တြီၢ်ကီၢ်ရၢၣ်အပူၤတဂၤ ဒီးအဖိမုၢ်ဘၣ်ဒိဝဲလၢ ကီၢ်ပယီၤပဒိၣ်သုး (ခမရ-၄၀၅) ခးလီၤဝဲကျိဖးဒိၣ်လၢသဝီပူၤ ဖဲအဒူးတပျိလိာ်သးဒီး KNLA အခါန့ၣ်လီၤ. သဝီသးပုၤယုၤလီၤန့ၢ်စ့ ၃၀,၀၀၀ ကွဲး ဒီးသိးကလဲၤဆၢအဝဲသ့ၣ်လၢ တံာ်ဆါဟံၣ်ဘၣ်ဆၣ်ပုၤတူၢ်ဘၣ်တံာ်ဒိဖိပံာ်ခံၤအံၤ က့ၤလိးက့ၤဝဲစ့တန့ၢ်ဘၣ်န့ၣ်လီၤ. ကီၢ်ပယီၤပဒိၣ်သုးတဖၣ်အံၤ တဟံးန့ၢ်မုၢ်ဒါနီတမံၤ လၢတံာ်ကဲထီၣ်သးအံၤအဂီၢ် ဒီးတဟ့ၣ်စ့ၢ်ကိးစ့အိၣ်လိးနီတဘးဘၣ်လီၤ.<sup>25</sup>

ပံာ်တဂၤက့ၤဝဲဖျါ တံာ်ကဲထီၣ်သးအဂ့ၢ်လၢ KHRG ပျိပူၤပုၤမၤတံာ်ဖိတဂၤအအိၣ်လၢ “ယဘၣ်ဒိအံၤဖဲယအိၣ်လၢယဟံၣ်အခါလီၤ. နလဲၤကွၢ်သ့... သ့ၣ် (ဟံၣ်န့ၣ် မ့တမ့ၢ်ဟံၣ်ဒါ) လၢအဘၣ်ဒိအဖျိသဂါၢ် (လၢတံာ်အကန့ၣ်အ့ၣ်) ဒီးတံာ်ပူၤအိၣ်ဒီးန့ၣ်. တံာ်(အကန့ၣ်အ့ၣ်) ဝဲန့ၣ်ဟဲဘၣ်စ့ၢ်ကိး ယပုၤပီၤ ဒီးနထံာ်ဘၣ်ခဲအံၤ.” အဝဲဝဲဖျါထီၣ်စ့ၢ်ကိး အတံာ်ဘၣ်ယိၣ်လၢ ခီဖျိကီၢ်ပယီၤဒိၣ်သုးတဖၣ် ဟဲအိၣ်အါထီၣ်လၢဟီၣ်ကဝီၤပူၤ “ထံဖိကီၢ်ဖိတဖၣ် ဖဲအဟးထီၣ်ဟးလီၤအခါန့ၣ်တူၢ်ဘၣ်ဝဲတံာ်ဘၣ်တံာ်ဘၣ်တံာ်အိၣ်ဘၣ်. (...) ကီၢ်ပယီၤပဒိၣ်သုးတဖၣ်ဆၢအါထီၣ်အသုးဖိဒီးခီလဲဝဲအသုးမုၢ်တဖၣ်ကွၢ်ကွၢ်လီၤ. (...) အဝဲသ့ၣ်မၤဝဲပုၤပိာ်မုၢ်တဖၣ် လဲၤစီၣ်န့ၢ်အီၤထံလၢအသုးကလၢလီၤ.”<sup>26</sup>

ပိာ်မုၢ်လၢလုဖိထံာ်တဂၤစ့ၢ်ကိးတဲဘၣ်ဝဲ အတံာ်ဘၣ်ယိၣ်လၢအဒိးသိးလိာ်သး, “(...) ပဘၣ်အိၣ်ဒီးတံာ်ဘၣ်ယိၣ်လီၤ. (...) ယအိၣ်တမ့ၢ်ယသးတခုဘၣ်. ယကဘၣ်မၤမန့ၢ်လဲၣ်န့ၣ် ယတသ့ၣ်ညါစ့ၢ်ကိးဘၣ်. (...) ယဘၣ် ဘၣ်ယိၣ်တံာ်ဒီးန့ၣ်. ယတံာ်တအိၣ်နီတမံၤဘၣ်. တန့ၣ်ညါအံၤ, ပတဒီးန့ၢ်ဘၣ် ဘုလၢပစံာ်ပူၤအါအါဘၣ်. စုကဝဲၤတံာ်သဘၣ်ဘၣ်အံၤ မ့ဆဲးကဲထီၣ်အသးန့ၣ်, တမ့ၢ်ယမၤတံာ်ကန့ၢ်နီတမံၤဘၣ်.” အဝဲဝဲစ့ၢ်ကိး KHRG ဘၣ်ယးအပျါဘၣ်ဝဲ ကီၢ်ပယီၤပဒိၣ်သုးတဖၣ် “ယမၤတံာ်တမံၤဂ့ၤတမံၤဂ့ၤန့ၣ် ယဘၣ်ပျါဘၣ် (ကီၢ်ပယီၤပဒိၣ်သုးတဖၣ်န့ၣ်လီၤ). (...) ယပျါလၢအဝဲသ့ၣ်ကဟဲလၢပအိၣ်ဒီး မၤပုၤတံာ်တမံၤမံၤန့ၣ်လီၤ.”<sup>27</sup>

<sup>23</sup> တံာ်ဂံၢ်တံာ်ကျိၤတခါအံၤ ဘၣ်တံာ်ဟံးန့ၢ်အီၤ ဖဲလုာ်သီကီၢ်ဆၣ် လံာ်တံာ်ကစီၣ်လၢ တံာ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလါယူၤလံာ် ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.

<sup>24</sup> တံာ်ဂံၢ်တံာ်ကျိၤတခါအံၤ ဘၣ်တံာ်ဟံးန့ၢ်အီၤ ဖဲဇွဲၣ်လိကီၢ်ဆၣ် လံာ်တံာ်ကစီၣ်လၢ တံာ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလါဖုၤတြီၢ်အါရံၤ, လါအုၤဖျါဒီး လါယူၤလံာ် ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.

<sup>25</sup> ကွၢ်ဘၣ် တံာ်ကစီၣ်လၢ KHRG ရၤလီၤအီၤ ဖဲလါယူၤလံာ် ၂၀၂၀ နံၣ် "["Mu Traw District Incident Report: A villager and his daughter injured by a Tatmadaw mortar shell in Dwe Lo Township, June 2020"](#) န့ၣ်တက့ၢ်.

<sup>26</sup> တံာ်ဂံၢ်တံာ်ကျိၤတခါအံၤ ဘၣ်တံာ်ဟံးန့ၢ်အီၤ ဖဲဇွဲၣ်လိကီၢ်ဆၣ် လံာ်တံာ်ကစီၣ်လၢ တံာ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလါယူၤ ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.

<sup>27</sup> တံာ်ဂံၢ်တံာ်ကျိၤတခါအံၤ ဘၣ်တံာ်ဟံးန့ၢ်အီၤ ဖဲဇွဲၣ်လိကီၢ်ဆၣ် လံာ်တံာ်ကစီၣ်လၢ တံာ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလါဖုၤတြီၢ်အါရံၤ ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.



တၢ်ဂီၤတဖၣ်အံၤ ဘၣ်တၢ်ဒိၣ်န့ၢ်အီၤဖဲလါယုၤ ၁၂သီ, ၂၀၂၀နံၣ် ဖဲလုၤဖိထၣ်ကရူာ်, န့ၣ်လိကီၢ်ဆၣ်, မုၢ်တြီၢ်ကီၢ်ရၣ်အပူၤန့ၣ်လီၤ. တၢ်ဂီၤတဖၣ်အံၤဒုးန့ၣ်ဝဲ သဝီဖိတဂၤဒီး အဖိမုၢ်လၢအဘၣ်ဒိဖဲ ကီၢ်ပယီၤပဒိၣ်သုး (ခမၣ်-၄၀၅) ခးလီၤကျိဖးဒိၣ် လၢအဝဲသ့ၣ် အသဝီအပူၤ ဖဲအဒုးတပျီၤလိာ်သးဒီး KNLA အခါန့ၣ်လီၤ. (တၢ်ဂီၤ - KHRG)

ဂ) ကီၢ်ပယီၤပဒိၣ်သုးတဖၣ် မၤဟးဂီၤဝဲစံာ်ပျီၤဒီးပုၤတတၢ်သ့ၣ်ပုၤတဖၣ်

ဖဲတၢ်ဟ်ဖျါအကတီၢ်န့ၣ် ကီၢ်ပယီၤပဒိၣ်သုးတဖၣ် န့ၣ်အူအိၣ်ဝဲ သ့ၣ်ပုၤဖဲလုၤသီကီၢ်ဆၣ်, မုၢ်တြီၢ်ကီၢ်ရၣ်ပူၤအါမး, ဒီးဒုးကဲထီၣ်ဝဲ တၢ်ဟးဂူာ်ဟးဂီၤလၢ လီၢ်ကဝီၤပုၤတတၢ်ဖိတဖၣ် အစံာ်ပျီၤ, တၢ်သ့ၣ်တၢ်ဖျးလီၢ်, ဒီးသ့ၣ်ပုၤပျီၤသက့ၤလၢ လၢအဝဲသ့ၣ်ဘၣ်ဒီးသန့ၤထီၣ်အသးလၢ အတၢ်လုၢ်အိၣ်နီၢ်ခိသးသမူအဂီၢ်န့ၣ်လီၤ. သုးတဖၣ်အံၤအတၢ်တီၢ်အိၣ်လၢ ကမၤပျီၤထီၣ်ဝဲတၢ်ဖဲတၢ်မၤလီၢ်တဖၣ်လၢ ကတုၤထီၣ်ဝဲသုးအကျဲမုၢ် ဒီးကဒိသဒးတၢ်ထီၣ်ဒုးအဝဲသ့ၣ် ဘၣ်ဆၣ်မုၢ်အူ တဖၣ်အံၤပတုၣ်ဝဲဒၣ်တန့ၢ်ဘၣ်န့ၣ်လီၤ.

ဖဲလါဖျါတြုၤအါရံၤ ၁၃သီ, ၂၀၂၀နံၣ်န့ၣ်, ကီၢ်ပယီၤပဒိၣ်သုး (ခမၣ်-၁၂၄) အသုးဖိတဖၣ် ဖဲကတီၢ်တုၢ်သုးကလၢၤ န့ၣ်ထီၣ်ဝဲသ့ၣ်ပုၤတနီၤလၢ အအိၣ်ဘူးဒီးသိၣ်ခွဲၣ်ဒီးမိလိသဝီတဖၣ်န့ၣ်လီၤ. မုၢ်အူအိၣ်ကွံာ်ဝဲ လီၢ်ကဝီၤသဝီဖိတဖၣ် အခုး (တယာ်ကအိၣ်ဝဲ ၁၀ အူကၢၣ်ယၣ်ယၣ်) န့ၣ်လီၤ.<sup>28</sup> ဖဲလါမးရှး ၂၀သီ, ၂၀၂၀နံၣ်န့ၣ် ကီၢ်ပယီၤပဒိၣ်သုးတဖၣ် လၢအအိၣ်ဖဲယီၤပူၤကရူာ်ပူၤ အၢၣ်လီၤဝဲလၢ အန့ၣ်အူအိၣ်တၢ်ဒီးမၤဟးဂီၤဝဲ လီၢ်ကဝီၤသဝီဖိအခုးလီၢ် ၁၃ဘ့ၣ် ဖဲဟံၣ်ဖိၣ်ဒဲ, တုၢ်မုၢ်ဒၤကရူာ်တဖၣ်န့ၣ်လီၤ.<sup>29</sup>

ဖဲလါမးရှး ၂၃သီန့ၣ် သဝီဖိဖဲ လီၢ်ဂီၤဒၤသဝီ, ယၢ်မုၢ်ပျီၤကရူာ် ဟီၣ်ခိၣ်လီၢ် နွံကဝီၤ, ဒီးဒိန့ၣ်အသိးစ့ၢ်ကိး ယုၤဂီၢ်လိာ် က့ၢ်ဒီးဘျီခိၣ်သဝီဖိအဟီၣ်ခိၣ်လီၢ်တကဝီၤလၢတၢ်တသ့ၣ်ညါအီၤလီၢ်တၢ်တဖၣ်စ့ၢ်ကိး ဘၣ်ဟးဂီၤဝဲ ဖဲစီၤမုၢ်ပျီၤဒီးလၢၢ် မုၢ်ပျီၤကရူာ်တဖၣ်အပူၤန့ၣ်လီၤ. ဖဲလါမးရှး ၂၆သီန့ၣ်, ဟီၣ်ခိၣ်အကဝီၤအါန့ၢ် ၅၅ ကဝီၤ (တယာ် ကအိၣ်ဝဲ ၁၆၅ အူ ကၢၣ်) န့ၣ် ဘၣ်တၢ်မၤဟးဂီၤလၢကီၢ်ပယီၤပဒိၣ်သုးဖဲ (ခမၣ်-၃၀) ဖဲလၢၢ်မုၢ်ပျီၤကရူာ်ပူၤန့ၣ်လီၤ.<sup>30</sup> ဖဲလါအူဖျၢၣ် ၃သီ

<sup>28</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲလုၤသီကီၢ်ဆၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၤလီၤအီၤတဘ့ၣ်အပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လါမးရှး ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.  
<sup>29</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲလုၤသီကီၢ်ဆၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၤလီၤအီၤတဘ့ၣ်အပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လါယုၤလံာ် ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.  
<sup>30</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲလုၤသီကီၢ်ဆၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၤလီၤအီၤတဘ့ၣ်အပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လါမးရှး ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

န့ၣ်, ထံလံာ်ဃးခံသဝီဖိအဟီၣ်ခိၣ် ယံာ်ကဝီဒီးထံလီၤသံးခံသဝီဖိအဟီၣ်ခိၣ်တကဝီန့ၣ် ဘၣ်တံာ်မၤဟးဂီၤဖဲစီၤမုၢ်ပျို ကရုာ်ပူၤန့ၣ်လီၤ. ဖဲကရုာ်တဘျီဃီအပူၤန့ၣ်, ဟံၣ်န့ၣ် ၂၅ န့ၣ်လၢပျိုဂီၤဟီၣ်ကဝီပူၤ ဘၣ်လဲၤယုာ်အိၣ်ကနုၤလၢဘျီခံ နီၣ်သိးကပူၤဖျဲးဒီးမ့ၢ်အူအိၣ်တံာ်ဖဲအနံၤဝဲန့ၣ်လီၤ.<sup>31</sup> ဖဲလၢအုၣ်ဖျါ ၁သီဒီး ၉သီ, ၂၀၂၀နံၣ်အဘၢၣ်စၢၤန့ၣ်, ကီၢ်ပယီၤ ပဒိၣ်သုးဒွဲၣ်အူအိၣ်ကွံာ်ဝဲ မၤအံးသၣ်အကရုာ် ယိးဘျီဒီးတန့ၣ်သၣ်အကရုာ် တဘျီဖဲ ခုပူၤကရုာ်ပူၤန့ၣ်လီၤ. မ့ၢ်အူ အိၣ်ကွံာ်ဝဲ တမ့ၢ်ခံကီၢ်ပူၤတဝၢအသ့ၣ်ပုၤတဝၢဘျီ, ဒီးခုပူၤကီၢ်, ကီၢ်ထၢၣ်ဒၢကီၢ်, ဒီးသ့ၣ်သုးခံကီၢ်ပူၤတဝၢအသ့ၣ်ပုၤ သၢပူၤတပူၤန့ၣ်လီၤ.<sup>32</sup>

၆ KNU အဝဲၤကျါလၢအမ့ၢ် တံာ်ကရုာ်ကရိဒီးတံာ်ဘိးဘၣ်ရၢလီၤဝဲၤကျါ (DOI) ဟ်ဖျါဝဲအသိး, ဟီၣ်ခိၣ် ၅၄၄,၃၄၂ အူကၢၣ်ဒီး ခုး ၁၂၆ လီၤ ဖဲလူၢ်သီကီၢ်ဆၣ်ပူၤ ဘၣ်ဟးဂီၤခိဖျါကီၢ်ပယီၤပဒိၣ်သုးဒွဲၣ်အူအိၣ်ကွံာ်အိၤ ဖဲလၢယနုၤအါရံၤ ဒီးလၢယူၤ ၂၀၂၀နံၣ်အဘၢၣ်စၢၤန့ၣ်လီၤ.<sup>33</sup> တံာ်ကထီၣ်သးတဖၣ်အံၤ ပဒုးအိၤသ့ၣ်လၢ မ့ၢ်တံာ်မၤပယုာ်ဝဲ NCA တံာ်ဘျီ အဆၢဖိ-၅ (က) လၢအတြီယာ်ဝဲပုၤဆဲးလီၤစုမ့ၢ်ကျါတဖၣ် လၢအတဘၣ်မၤဟးဂီၤဝဲဒၣ် တံာ်စုလီၢ်ခိၣ်ခိၣ်တဖၣ်ဘၣ် န့ၣ်လီၤ. တံာ်ဒွဲၣ်အူအိၣ် ဝဲသ့ၣ်ပုၤတဖၣ်အံၤ ပဒုးအိၤသ့ၣ်စ့ၢ်ကိးလၢ အမ့ၢ်တံာ်မၤပယုာ်ဝဲ NCA တံာ်ဘျီအဆၢဖိ-၉ (ဘ) လၢပုၤဆဲးလီၤစုမ့ၢ်ကျါတဖၣ် ကဘၣ်မၤလီၤတံာ်ဝဲ တံာ်ဘၣ်တံာ်ဘၢလၢထံဖိကီၢ်ဖိတဖၣ်အဂီၢ် လၢတံာ်ပတုာ်တံာ်ခး အကတီၢ်န့ၣ်လီၤ.

၂) ကီၢ်ပဒိၣ်သုးအတံာ်မၤဟးဂီၤ ကညီဒိကလုာ်ပၤကီၢ်သုး (KNPF) တံာ်သမံသမိး ခိရိန့ၣ်တံာ်ဆါ (COVID-19) အတြီ

KHRG မၤနီၣ်မၤယါတုာ်ဘၣ်ဝဲ တံာ်အဒိအတဲာ်အါမး ဖဲတံာ်ဟ်ဖျါအကတီၢ်, KNU ပုၤမၤတံာ်ဖိတဖၣ် အတံာ်သမံသမိး ခိရိန့ၣ်တံာ်ဆါအလီၢ်တဖၣ် ဘၣ်တံာ်မၤဟးဂီၤအိၤန့ၣ်လီၤ. ဖဲလၢမ့ၢ် ၆သီ, ၂၀၂၀နံၣ် ၁၁ န့ၣ်ရံၣ်အဆၢကတီၢ်န့ၣ်, ကီၢ်ပယီၤပဒိၣ်သုးဖဲ (ခမရ-၄၀၁) အသုးဖိ ၄၀ ဂၤယၣ်ယၣ် ဖဲသုးဝဲၤလီၢ်ခိၣ်သ့ၣ်နီၣ်ဂံၢ် (၈) တဖၣ် လဲၤမၤဟးဂီၤဝဲ KNPF<sup>34</sup> အတံာ်သမံသမိး ခိရိန့ၣ်တံာ်ဆါအတြီ ဖဲယီၤကျါသဝီ, မးထီကရုာ်, ဒွဲၣ်လိကီၢ်ဆၣ်, မုၢ်တြီကီၢ်ရုၣ်အ ပူၤန့ၣ်လီၤ. ကီၢ်ပယီၤပဒိၣ်သုးဖိတဖၣ်အံၤ ဘၣ်တံာ်တီခိၣ်ရိၣ်ဖဲအိၤလၢသုးရုၣ်ခိၣ်ခံ-အုမ့ၢ်ထီ ဒီးသုးဒုခိၣ် ဖိမ့ၢ်ကီၢ် န့ၣ်လီၤ. တံာ်သမံသမိး ခိရိန့ၣ်တံာ်ဆါအလီၢ်အံၤ ဘၣ်တံာ်တုထီၣ်အိၤ ဖဲလၢအုၣ်ဖျါထီၣ်သီ ၂၀၂၀နံၣ်န့ၣ်လီၤ.

၆ န့ၣ်အသိးဖဲ လၢမ့ၢ် ၆သီ, ၂၀၂၀နံၣ်န့ၣ်, ကီၢ်ပယီၤပဒိၣ်သုးဖိလၢ အအိၣ်ကတဲာ်ကတီၢ်ဟ်သးလၢလၢပုၤပုၤတဖု လၢအမ့ၢ် (ခမရ-၄၀၅) လၢအအိၣ်လၢသုးဝဲၤလီၢ်ခိၣ်သ့ၣ်နီၣ်ဂံၢ် (၈ကခ-၈)တံာ်ပၤတဖၣ် လဲၤဒွဲၣ်အူအိၣ်ကွံာ်ဝဲ KNPF တံာ်သမံသမိး ခိရိန့ၣ်တံာ်ဆါအလီၢ် ဖဲဝဲၣ်သီခိၣ်သဝီ, လုဖိထၣ်ကရုာ်, ဒွဲၣ်လိကီၢ်ဆၣ်န့ၣ်လီၤ. ဖဲတနံၤယီၤန့ၣ်, တံာ်ဒုးကထီၣ်လၢ KNLA သုးဖိတဖၣ်ခးဝဲ ကီၢ်ပယီၤပဒိၣ်သုး (ခမရ-၄၀၅) အသုးဖိတဖၣ်ဖဲ နဆဲၣ်တမဲၤအကျဲ, ထံလီၤသံးထၣ်ကရုာ်, ဒွဲၣ်လိကီၢ်ဆၣ်န့ၣ်လီၤ.

<sup>31</sup> တံာ်ဂံာ်တံာ်ကျါတခါအံၤ ဘၣ်တံာ်ဟံးန့ၣ်အိၤ ဖဲလူၢ်သီကီၢ်ဆၣ် လံာ်တံာ်ကစီၣ်လၢ တံာ်တရၢလီၤအိၤတဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အိၤ ဖဲ လၢမးရး ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

<sup>32</sup> တံာ်ဂံာ်တံာ်ကျါတခါအံၤ ဘၣ်တံာ်ဟံးန့ၣ်အိၤ ဖဲလူၢ်သီကီၢ်ဆၣ် လံာ်တံာ်ကစီၣ်လၢ တံာ်တရၢလီၤအိၤတဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အိၤ ဖဲ လၢယူၤလံာ် ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

<sup>33</sup> ကွၢ်ဘၣ် တံာ်ကစီၣ်လၢ သူလုၤတံာ်ကစီၣ်-KNU-တံာ်ကရုာ်ကရိဒီးတံာ်ဂံာ်တံာ်ကျါဝဲၤကျါ ရၢလီၤအိၤ ဖဲလၢယူၤ ၂၀၂၀နံၣ် လၢအမ့ၢ် "[Myanmar army activities in Mu Traw District, Brigade #5 area from April 1<sup>st</sup> 2020 to June 3<sup>rd</sup> 2020](#)" န့ၣ်တက့ၢ်.

<sup>34</sup> ကညီဒိကလုာ်ပၤကီၢ်သုးန့ၣ် မ့ၢ်ဝဲကညီဒိကလုာ်စၢဖိၣ်ကရၢ တံာ်ဒုးလူၤပိာ်မၤထွဲတံာ်ဘျီသးစးခၢၣ်စးကရၢန့ၣ်လီၤ. ဘၣ်တံာ်ကရၢ ကရိဒုးအိၣ်ထီၣ်အိၤ ဖဲ ၁၉၉၁ နံၣ်န့ၣ်လီၤ.

တၢ်ကဲထီၣ်သးခံခါအံၤ ငှးအိၣ်ထီၣ်တၢ်ဖှ်ဆါအါထီၣ်လၢ KNLA သးဒီးကီၢ်ပဒိၣ်သးတဖၣ်အဘၢၣ်စၢၤ, တကးဒံး ဘၣ်အမဲၣ်ညါ ငှးအိၣ်ထီၣ်တၢ်ကိးတၢ်ငှးတပျီၤအါမးလၢဒွဲၣ်လိကီၢ်ဆၢပူၤန့ၣ်လီၤ. ဖဲလါမ့ၤ ၇သီ, ၂၀၂၀နံၣ် ဖဲဟါခီ ၃ န့ၣ်ရံၣ်ယၢ်ယၢ်န့ၣ်, တၢ်ငှးကဲထီၣ်လၢ ကီၢ်ပယီၤပဒိၣ်သး (ခမၣ်-၄၁၀) ဒီး KNLA အသးရ့ၣ်နီၣ်ဂံၢ်-၁၀၂, သးဒု-၁ ဖဲအဘူးဒီး ကူဆူးကီၢ်ပယီၤပဒိၣ်သးကလၢအိၣ်တၢ်အလီၢ်န့ၣ်လီၤ. တၢ်ငှးကဲထီၣ်ကဒီးဖဲလါမ့ၤ ၈သီ, ၂၀၂၀နံၣ် ဖဲတၢ်သိလိဟီၣ်ကဝီၤ, ဒီး ဖဲလါမ့ၤ ၁၁သီန့ၣ် ဖဲမိလိာ်ကျိဟီၣ်ကဝီၤန့ၣ်လီၤ. တၢ်ငှးတပျီၤလၢ ကီၢ်ပယီၤ ပဒိၣ်သး (ခမၣ်-၄၀၅) ဒီး KNLA အသးရ့ၣ်နီၣ်ဂံၢ်-၁၀၂, သးဒု-၂ အဘၢၣ်စၢၤအံၤကဲထီၣ်ဝဲဖဲလါမ့ၤ ၁၆သီ, ၂၀၂၀နံၣ် ဒီးဖဲလါမ့ၤ ၁၈သီ, ဂီၤခီ ၈န့ၣ်ရံၣ် ဖဲယါခိၣ်န့ၣ်လီၤ.

တၢ်ငှးကဲထီၣ်သး လၢကီၢ်ပယီၤပဒိၣ်သးဒီး KNLA သးခီဖျိ, ကီၢ်ပယီၤပဒိၣ်သးဒးယၢၤဝဲကျိၤလၢအအိၣ်သ့ၣ်လီၤအ သးဖဲဖှ်ပူၣ် ဟ့ၣ်လီၤတၢ်ကလုာ်လၢ တၢ်ကဘၣ်ဟးဒၣ်ထဲလၢ ဂီၤခီ ၆န့ၣ်ရံၣ် တုၤ ဟါခီ ၆န့ၣ်ရံၣ်အတီၢ်ပူၤ စးထီၣ်ဖဲ လါမ့ၤထီၣ် ၈သီ ဖဲဖှ်ပူၣ်-ကမးမိၣ်ကျဲၤဒိၣ်န့ၣ်လီၤ. ကီၢ်ပယီၤပဒိၣ်သးရ့ၣ်လၢအအိၣ်ဖဲဟီၣ်ကဝီၤဖဲန့ၣ်, ဟ်ယုာ်ဒီး ခိၣ် သးရ့ၣ်နီၣ်ဂံၢ် (ခမၣ်-၁၉), (ခမၣ်-၃၄၁, ၄၃၄, ၃၄၀) ဒီး ဒးယၢၤဝဲကျိၤတဖၣ် ဆီလီၤဝဲတၢ်သမံသမိးတၢ်လီၢ် လၢအဝဲသ့ၣ်အတၢ်လီၢ်အမဲၣ်ညါ လၢကျဲၤဒိၣ်တဘိ ဖဲဖှ်ပူၣ်ဝဲဒီးဝဲမိၣ်သဝီအဘၢၣ်စၢၤန့ၣ်လီၤ. KNLA သးစ့ၢ်ကိး ဟ့ၣ်လီၤတၢ်ကလုာ်လၢ တၢ်တြီယာ်တၢ်လဲၤတၢ်က့ၤ ဖဲဖှ်ပူၣ်-ကမးမိၣ်ကျဲၤဒိၣ်, ကဘၣ်ဟးဒၣ်ထဲလၢ မုာ်ဆၢ ဒီး မုာ်ဖိဖး (မုာ်တနံၤ ဒီး မုာ်ယဲၢ်နံၤ), မ့တမ့ၢ် ထဲဒၣ်ဂ့ၢ်ဂီၢ်အူတၢ်ဂ့ၢ်ခီၤန့ၣ်လီၤ.<sup>35</sup>

KNU တၢ်သမံသမိး ခိၣ်န့ၣ်တၢ်ဆါအလီၢ်လၢအဂၤတခါ ဘၣ်တၢ်မၤဟးဂီၤအီၤလၢ ကီၢ်ပယီၤပဒိၣ်သး (ခမၣ်-၂၀) မ့ၢ်ဝဲကလုာ်-ခီဝဲကျဲၤအနၢၣ်, ဖဲဆီထံးကီၢ်ဆၢ, ချၢၣ်လွံၢ်ထူၣ်ကီၢ်ရ့ၣ်ပူၤ ဖဲလါယုၤ ၂သီ, ၂၀၂၀နံၣ်န့ၣ်လီၤ. တၢ်ကဲထီၣ်သးဖဲ တၢ်တ့ထီၣ်တၢ်သမံသမိးတြီၤဝဲအလီၢ်ခံတစီၢ်ဖိဖဲ KNU ပုၤမၤတၢ်ဖိတဖၣ်လဲၤအိၣ်မုာ်ထူၣ်တၢ်အိၣ် အခါန့ၣ်လီၤ. သးဖိတဖၣ်န့ၣ် အိၣ်ဝဲလၢသးခိၣ်ထုမိၣ်ဒီးပုၤဆါခိၣ်ယုာ်မိၣ်အတၢ်ပၤဖိလၢန့ၣ်လီၤ.<sup>36</sup> ကီၢ်ပယီၤပဒိၣ်သးအတၢ်မၤဟးဂီၤတၢ်သမံသမိး ခိၣ်န့ၣ်တၢ်ဆါအလီၢ်အံၤ မ့ၢ်တၢ်မၤပယုာ်ဝဲ NCA တၢ်ဘျၢအဆၢဖိ-၅ (က) ဒီးအဆၢဖိ-၅ (ခ), တၢ်ဘျၢခံထံၣ်လၢာ်အံၤတြီယာ်ဝဲ ပုၤဆဲးလီၤစုမုာ်ကျၢၢ်တဖၣ်လၢ တဘၣ်သုစုကဝဲတၢ်ငှး မ့တမ့ၢ် တၢ်ဟူးတၢ်ဂဲၤလၢအကးအိၣ်ထီၣ်တၢ်ငှးထီၣ်လိာ်သးဘၣ်န့ၣ်လီၤ. အဝဲအံၤ ထီၣ်ဒါစ့ၢ်ကိး NCA အဆၢဖိ-၉ (ည), လၢအဟ်ဖျါထီၣ်လၢ ပုၤဆဲးလီၤစုမုာ်ကျၢၢ်တဖၣ် ကဘၣ်ဟးဆူးဝဲတၢ်တြီယာ်တၢ်အိၣ်ဆူၣ်အိၣ်ချ့. အတၢ်ပိး တၢ်လီၤတဖၣ် လၢထံဖိကီၢ်ဖိတဖၣ်ကသုဝဲအဂီၢ်န့ၣ်လီၤ.

<sup>35</sup> ကွၢ်ဘၣ် တၢ်ကစီၣ်လၢ KHRG ရၤလီၤ အီၤ ဖဲလါယုၤ ၂၀၂၀ နံၣ် "["Mu Traw District Short Update: Destruction of KNPF COVID-19 screening checkpoints by the Tatmadaw and skirmishes between the Tatmadaw and the KNLA in Dwe Lo Township, May 2020"](#) န့ၣ်တက့ၢ်.

<sup>36</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟးန့ၢ်အီၤ ဖဲဆီထံးကီၢ်ဆၢ, ချၢၣ်လွံၢ်ထူၣ်ကီၢ်ရ့ၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၤလီၤအီၤတဘျၢအ ပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲလါယုၤ ၂၀၂၀နံၣ် အပူၤန့ၣ်လီၤ.



တၢ်ဂီၤတဘျီအံၤ ဘၣ်တၢ်ဒိၣ်န့ၢ်အိၤဖဲလါမ့ၤ ၇သီ, ၂၀၂၀နံၣ် ဖဲ  
ယီၤကျါသဝီ, နွံၣ်လိကီၢ်ဆၣ်, ဖၣ်ပူၣ်ကီၢ်ရၣ်န့ၣ်လီၤ. တၢ်ဂီၤ  
အံၤဒုးန့ၣ်ဝဲ KNPF တၢ်သမံသမိး ခိရီန့ၣ်တၢ်ဆါ (COVID-  
19) အတြၢ် လၢကီၢ်ပယီၤပဒိၣ်သုးတဖၣ် နွံၣ်အူအိၣ်ကွံာ်ဝဲန့ၣ်  
လီၤ. (တၢ်ဂီၤ - KHRG)

တၢ်ဂီၤတဘျီအံၤ ဘၣ်တၢ်ဒိၣ်န့ၢ်အိၤဖဲ လါယုၤ ၅သီ, ၂၀၂၀  
နံၣ် ဖဲကလုာ်-ခိုဝဲကျဲအနာၣ်, ဆိထံးကီၢ်ဆၣ်, ချၢၣ်လွံာ်ထူၣ်  
ကီၢ်ရၣ်န့ၣ်လီၤ. တၢ်ဂီၤအံၤဒုးန့ၣ်ဝဲ KNU တြၢ်သမံသမိးတၢ်  
ဆါလၢကီၢ်ပယီၤပဒိၣ်သုး (ခမၣ်-၂၀) မၤဟးဂီၤဝဲ ဖဲလါယုၤ  
၂သီ, ၂၀၂၀နံၣ်န့ၣ်လီၤ. (တၢ်ဂီၤ - KHRG)

### (ဂ) ဟီၣ်လၢ်မ့ၣ်ပီၢ် တၢ်ကဲထီၣ်သးတဖၣ်

ကီၢ်ပယီၤမ့ၣ်ထီၣ်ကလံၤထံးအပူၤ, ဟီၣ်လၢ်မ့ၣ်ပီၢ်တဖၣ်အိၣ်ဒီးဒုၣ်တၢ်သကုၤဆးဒး ဒီးဒုးကဲထီၣ်ဝဲတၢ်မၤပျံၤမၤဖုး  
ကွံာ်ကွံာ်လၢသဝီဖိသ့ၣ်တဖၣ်အဂီၢ်ဒီး မၤတံာ်တၢ်စ့ၢ်ကိးအဝဲသ့ၣ်တၢ်လုၢ်အိၣ်နီၢ်ခိသးသမူအကျဲန့ၣ်လီၤ. NCA တၢ်ဘျီ  
အဆၢဖိ-၅ (က) ဒီးအဆၢဖိ-၈ (က) တြီဝဲတၢ်ဆိလီၤဟီၣ်လၢ်မ့ၣ်ပီၢ်အသီတဖၣ်ဘၣ်ဆၣ် KNLA ဒီး ကီၢ်ပယီၤ  
ပဒိၣ်သုးခံဖုလၢာ် ဆိလီၤဒီးသုးဒဲးဟီၣ်လၢ်မ့ၣ်ပီၢ်အသီတဖၣ်ကွံာ်ကွံာ်န့ၣ်လီၤ.

KHRG မၤနီၣ်မၤယါဝဲတၢ်ဂံၢ်အသီတဖၣ် ဘၣ်ယးဟီၣ်လၢ်မ့ၣ်ပီၢ်တၢ်ဘၣ်အဘၣ်သီအဂီၢ် ဖဲလါမ့ၤ ၂၀၂၀နံၣ်, ဘၣ်  
ထွဲဒီး ကီၢ်ပယီၤပဒိၣ်သုး (ခလၣ်-၁၉), ဒီး (ခမၣ်-၄၃၄, ၃၄၁, ၃၄၀) သ့ၣ်တဖၣ်န့ၣ်လီၤ. သုးရၣ်သ့ၣ်တဖၣ်အံၤ  
အိၣ်ဆိလီၤအသးဖဲ ဝုၤမိၤ-တကိၤတၢ်ကျဲလၢအအိၣ်ဖဲ ဖၣ်ပူၣ်-ကမးမိၣ်ကျဲမ့ၢ်အပူၤ, မဲာ်ကျိကရုာ်, ဘုသိၣ်ကီၢ်ဆၣ်,  
မ့ၢ်တြီၢ်ကီၢ်ရၣ်န့ၣ်လီၤ. ဖဲလါမ့ၤ ၂၇သီ, ၂၀၂၀နံၣ်န့ၣ် သုးခိၣ်စိ အိၣ်ပူၣ်ဖိလၢ (ခမၣ်-၄၃၄) ဟ့ၣ်လီၤတၢ်ကလုာ်လၢ  
လါမ့ၤ ၂၈သီ ဒီးလါမ့ၤ ၃၀သီအဘၣ်စၢၤ သဝီဖိတဖၣ်ကဘၣ်ပၤယာ်အဆၣ်ဖိကီၢ်ဖိ ဒ်သိးသုတလဲၤန့ၣ်လီၤဆူ ကီၢ်ပ  
ယီၤပဒိၣ်သုးကလၢအမ့ၢ်ထီၣ်ဟီၣ်ကဝီၤတဂ့ၤန့ၣ်လီၤ. အဝဲတၢ်စ့ၢ်ကိးလၢတဘၣ်လဲၤဆူတၢ်လီၢ်တနီၤနီၤတဂ့ၤန့ၣ်လီၤ.  
လီၢ်ကဝီၤဖိသ့ၣ်တဖၣ် ဆိကမိၣ်တယာ်ဝဲလၢ ကီၢ်ပယီၤသုးဆိလီၤဟီၣ်လၢ်မ့ၣ်ပီၢ်တဖၣ်ဖဲလီၢ်ကဝီၤန့ၣ် မ့ၢ်လၢအဝဲသ့ၣ်  
ထံၣ်ဝဲ ဟီၣ်ခိၣ်ကျဲတဖၣ်ဘၣ်တၢ်ကးဘၢယာ်အိၤဒီး သ့ၣ်လၢ်တဖၣ်အယိန့ၣ်လီၤ. သဝီဖိလၢ အ--- သဝီသ့ၣ်တဖၣ်  
အခဲအံၤအဝဲသ့ၣ်ပျံၤတၢ်ဒိၣ်မးလၢကလဲၤဆူအစံာ်ခုးအပူၤ မ့ၢ်လၢကီၢ်ပယီၤပဒိၣ်သုးဖိတဖၣ် ဟးဆုၣ်တၢ်တလီၢ်လီၢ်  
ဒီးတယာ်ဝဲလၢအဆိလီၤဟီၣ်လၢ်မ့ၣ်ပီၢ်ဖဲဟီၣ်ကဝီၤန့ၣ်အပူၤအယိန့ၣ်လီၤ.



တၢ်ဂီၤတဖၣ်အံၤ ဘၣ်တၢ်ဒိၣ်အံၤဖဲ လၢယူၤလံ ၅သီ, ၂၀၂၀နံၣ် ဖဲဝိဝါလိာ်စံာ်ပျို, မာ်ကျိကရူာ်, ဘုသိၣ်ကီၢ်ဆၣ်, မုၢ်တြိာ်ကီၢ်ရၣ် န့ၣ်လီၤ. လိာ်ကဝိၤသဝိဖိတဖၣ်န့ၣ်ဝဲလၢ ဖဲလၢမုၢ် ၃၀သီ, ၂၀၂၀နံၣ်န့ၣ် ကီၢ်ပယီၤပဒိၣ်သုး (ခမရ-၄၃၄) တဖၣ် ဒီးလိာ်ဝဲမ့ၣ်ပိာ် လၢအဘူးဒီးစံာ်ပျိုတဖၣ်ဒီးကျဲတဖၣ်လၢကျိပနၢ်ဟးထီၣ်ဟးလိာ်ဝဲန့ၣ်လီၤ.(တၢ်ဂီၤ - KHRG)

စးထီၣ်လၢ လၢယူၤအါရံၤ တူၤ လၢယူၤ ၂၀၂၀နံၣ်န့ၣ်, KHRG ဒီးန့ၣ်ဘၣ်တၢ်ဂ့ၢ်တၢ်ကျိၤဘၣ်ယး ဟီၣ်လၢမ့ၣ်ပိာ်အ ဂ့ၢ်လွံၢ်ခါလၢအဒုးအိၣ်ထီၣ်တၢ်သံတၢ်ပုၢ်တခါဒီး တၢ်ဘၣ်ဒိဘၣ်ထံးလၢပုၤကညီသၢဂၤန့ၣ်လီၤ. တၢ်ဂ့ၢ်ကဲထီၣ်သးသၢ ခါအပူၤ မ့ၢ်ဝဲဟီၣ်လၢမ့ၣ်ပိာ်လၢ KNLA ဆီလိာ်ဝဲ, ဒီးလၢအကျါတနီၤဘၣ်တၢ်ဆီလိာ်အိၤ ဖဲလၢယူၤအါရံၤ တူၤလၢ ယူၤ ၂၀၂၀နံၣ်အတီၢ်ပူၤ ဒီးမ့ၢ်ဝဲတၢ်မၤကမၣ်ထီၣ်ဒါ NCA န့ၣ်လီၤ. လၢတၢ်ကဲထီၣ်သးသၢခါလၢအံၤအပူၤ တၢ်ဒုးသ့ၣ် ညါဆိပုၤလိာ်ကဝိၤဖိသ့ၣ်တဖၣ် လၢဟီၣ်လၢမ့ၣ်ပိာ်အိၣ်တၢ်အလိာ်ကစီၤ ဘၣ်ဆၣ်တၢ်အံၤတဒိသဒါတၢ်ကဲထီၣ်သး ဘၣ်န့ၣ်လီၤ. ပုၤတူၢ်ဘၣ်တၢ်သ့ၣ်တဖၣ် သ့ၣ်ညါဝဲတၢ်လိာ်ဘၣ်ယိၣ်အဂ့ၢ်ဒုၣ်လဲာ် အဝဲသ့ၣ်ဘၣ်လဲၤခီဖျိဝဲ တၢ်လိာ်ပျို လိာ်ဘၣ်ယိၣ်အလိာ် ဒ်သိးကမၤပုၤတၢ်လုၢ်အိၣ်နီၢ်ခိသးသမူအဂီၢ်န့ၣ်လီၤ. မ့ၢ်လၢသုးဖိၣ်စုကဝဲၤတဖၣ် အါတက့ၢ်တမၤ နီၣ်မၤယါဟီၣ်လၢမ့ၣ်ပိာ်လၢ အဝဲသ့ၣ်ဆီလိာ်ဝဲတဖၣ်အလိာ်ဘၣ် ဒီးတဟ်ဖျါဝဲတၢ်လိာ်တၢ်ကျဲလိာ်တၢ်လိာ်ဆဲးဘၣ် အယိ တၢ်ဟူးတၢ်ဂဲၤအံၤကကဲထီၣ်တၢ်လိာ်ဘၣ်ယိၣ် လၢကမျါတဖၣ်အဂီၢ်ကွၢ်ကွၢ် မ့ၢ်လၢတၢ်စုကဝဲၤတဖၣ်အံၤ တမ့ၢ် တၢ်လၢအကွၢ်မာ်ဒီးယုထၢတၢ်ဘၣ်အယိန့ၣ်လီၤ.

တၢ်ဂ့ၢ်ကီၢ်အဂၤတမံၤလၢအအိၣ်ဖျါဖဲ တၢ်ကဲထီၣ်သးတဖၣ်အံၤအပူၤန့ၣ်မ့ၢ်ဝဲ တၢ်ဆိၣ်ထွဲမၤစၢၤစုအိၣ်လိးတလၢတပုၤ ဘၣ်န့ၣ်လီၤ. ပုၤတူၢ်ဘၣ်တၢ်တဖၣ် အါတက့ၢ်ဒီးန့ၣ်ဘၣ်ဝဲတၢ်မၤစၢၤလၢ ကသံၣ်ကသီတၢ်လၢာ်ဘူၣ်လၢာ်စုၤအဂီၢ်ဘၣ် ဆၣ် မ့ၢ်တၢ်ဆိၣ်ထွဲမၤစၢၤအယုာ်ကၢလၢ ပုၤတူၢ်ဘၣ်တၢ်ဒီးအဟံၣ်ဖိယိဖိအဂီၢ်တခီတအိၣ်ဖျါဝဲဘၣ်. ဟံၣ်ဖိယိဖိလၢ အခီဖျါဘၣ်ဝဲ ဟံၣ်ခိၣ်ယိခိၣ်အတၢ်လိာ်မၤတဖၣ် ဘၣ်အိၣ်လိာ်တၢ်က့ၤဝဲဒီး တၢ်အိၣ်သးကီၢ်ကီၢ်ခဲန့ၣ်လီၤ. လၢတၢ်န့ၣ် အယိ ကြၢးလၢတၢ်ကရဲၣ်ကျဲၤန့ၣ်အဝဲသ့ၣ်တၢ်ဆိၣ်ထွဲမၤစၢၤလၢအလိၣ်တဖၣ် ဒ်သိးအဝဲသ့ၣ်ကလဲၤခီဖျိမၤနၢၤကွံာ် တၢ်လိာ်မၤလၢအတၢ်အိၣ်မူပူၤ ဒီးဒိသဒါအဖိသ့ၣ်တဖၣ်လၢကဟးထီၣ်ကွီၤ ဒီးမၤတၢ်လၢတၢ်လုၢ်အိၣ်နီၢ်ခိသးသမူအဂီၢ် န့ၣ်လီၤ. တၢ်ကြၢးရဲၣ်ကျဲၤစ့ၢ်ကိးတၢ်ဆိၣ်ထွဲမၤစၢၤတဖၣ်အံၤ လၢပုၤတူၢ်ဘၣ်တၢ်အဂၤတဖၣ်အဂီၢ် မ့ၢ်လၢတၢ်ကဲထီၣ် သးတဖၣ် ညါန့ၣ်ဒုးအိၣ်ထီၣ်နီၢ်ခိတၢ်ဘၣ်ဒိဘၣ်ထံးဒိၣ်ဒိၣ်မုၢ်မုၢ်ဒီး မၤဘၣ်ဒိက့ၤအဝဲသ့ၣ်တၢ်သ့တၢ်ဘၣ်လၢတၢ်လုၢ် အိၣ်နီၢ်ခိသးသမူအဂီၢ်စ့ၢ်ကိးန့ၣ်လီၤ.

၁) တာ်ကဲထီၣ်သး (၁) တခါ

ဖဲလါယနူအါရံၤ ၁၂သီ, ၂၀၂၀နံၣ်န့ၣ်, စီၤဂ---, ၄၅နံၣ် လၢဟ---သဝီန့ၣ် ယီၤဘၣ်ဝဲဟီၣ်လၢ်မ့ၣ်ပီၤ ဖဲပုၤကျါ တတီၤ ဖဲထံသဒိၣ်ထၣ်ကရူာ်, ဘုသိၣ်ကီၢ်ဆၣ်, မုၢ်တြီၢ်ကီၢ်ရ့ၣ်အပူၤအယိဘၣ်ဒိဝဲဒၣ်န့ၣ်လီၤ.<sup>37</sup> KHRG ပျို့ပူ ပုၤမၤနီၣ်မၤယါတာ်ကစီၣ်တဂၤဟ်ဖျါဝဲလၢ ဟီၣ်လၢ်မ့ၣ်ပီၤအံၤဘၣ်တာ်ဆီလီၤအီၤလၢ DKBA ထုးဖးကရူာ်န့ၣ်လီၤ.<sup>38</sup>

စီၤဂ--- ဒီးအဟံၣ်ဖိယိဖိလဲၤယုာ်အိၣ်ကဒုဆူခိတီၢ်ပူၤတာ်ယုာ်အိၣ်ကမ့ၣ်လီၤ<sup>39</sup> ဖဲတာ်ဒုးကဲထီၣ်လၢ ကီၢ်ပယီၤပဒိၣ်သုး ဒီး KNLA သုးလၢအသဝီကပၤဖဲ လါအီၤကူး ၂၀၁၈နံၣ်န့ၣ်လီၤ. ဖဲတာ်အိၣ်သးဟဲဂ့ၤထီၣ်က့ၤအခါ, စီၤဂ--- က့ၤ က့ၤဆူ ဟ---သဝီ လၢကဖံးအိၣ်မၤအိၣ်တာ်ဒီး လုာ်အိၣ်အဟံၣ်ဖိယိဖိအဂီၢ်န့ၣ်လီၤ. အဝဲယီၤဘၣ်ဟီၣ်လၢ်မ့ၣ်ပီၤဖဲ အလဲၤကျိၣ်ဒီး ယုာ်အိၣ်တာ်မံၤလၢ်လၢပုၤလၢ်ကျါအဆၢကတီၢ်န့ၣ်လီၤ. အခိၣ်မုၢ်လၢအစ့ၣ်တကပၤဖျိးထီၣ်ကွံာ် ဒီးအ ခိၣ်ကမဲာ်စ့ၢ်ကီး သ့ၣ်ဖးကွံာ်လၢတာ်ပီၤဖးထီၣ်အယိန့ၣ်လီၤ. အခိၣ်ခံကပၤဘၣ်ဒိအူအိၣ်ထီၣ်စ့ၢ်ကီးန့ၣ်လီၤ. တာ်ကဲ ထီၣ်သးဝံၤအလီၢ်ခံ နူသဝီခိၣ်နာ်တဖၣ် ဆုၢ်အီၤဆူခိတီၢ်ပူၤတာ်ဆါဟံၣ်န့ၣ်လီၤ.

မုၢ်လၢအဝဲဘၣ်ဒိနးမးအယိ, ခိတီၢ်ပူၤခိၣ်နာ်ဘၣ်မူဘၣ်ဒါဒီး လီၢ်ကဝီၤသီခါတဂၤဆုၢ်ထီၣ်အီၤဆူ ဝုာ်ဖၣ်အၣ်တာ်ဆါ ဟံၣ်န့ၣ်လီၤ. စီၤဂ--- တဲဖျါထီၣ်ဆူ KHRG လၢ သီခါဒီးကီၢ်ပယီၤပဒိၣ်သုးခိၣ်နာ်တဖၣ် ဟဲဟးအိၣ်သကိးအီၤဖဲဝုာ် ဖၣ်အၣ်တာ်ဆါဟံၣ်ဒီး ဟ့ၣ်လီၤအီၤတာ်အိၣ်တာ်အိၣ်ဒီးလိးန့ၣ်အီၤကသံၣ်ကသီအပူၤန့ၣ်လီၤ. အဝဲအံၤ စီၤဂ---ဒီးအ ဟံၣ်ဖိယိဖိဘၣ်ကွံာ်ဆၢၣ်မဲာ်ဝဲတာ်လုာ်အိၣ်နီၢ်ခိသးသမူတာ်ကီၢ်တာ်ခဲအါမး ဒီးအဝဲတဒီးန့ၣ်ဘၣ်ကျိၣ်စ့ၢ်ဆီၣ်ထွဲမၤစၢၤ နီတမံၤဘၣ်.

၂) တာ်ကဲထီၣ်သး (၂) ခါတခါ

ဖဲလါဖုၤတြျါအါရံၤ ၁၉သီ, ၂၀၂၀နံၣ်န့ၣ်, စီၤလ--- ယီၤဘၣ်ဝဲဟီၣ်လၢ်မ့ၣ်ပီၤဖဲ လုာ်ပျါကီၢ်ဆၣ်, ဖၣ်အၣ်ကီၢ်ရ့ၣ် ဖဲအဝဲလဲၤယုာ်အိၣ်တာ်မံၤလၢ်အဆၢကတီၢ်န့ၣ်လီၤ. အဝဲအိၣ်လၢ ယ---သဝီ (ခ--- ဟီၣ်ကဝီၤ), ဘုအါဒၤကရူာ်, ဘုသိၣ်ကီၢ်ဆၣ်န့ၣ်လီၤ. ဟီၣ်လၢ်မ့ၣ်ပီၤအံၤ မ့ၢ်ဝဲ KNLA သုးဖိလၢသုးခိၣ်ကုလုအတာ်ပၤဖိလၢ်တဖၣ် ဆီလီၤဟ်အီၤ ဖဲ ၂၀၁၉နံၣ်န့ၣ်လီၤ. KNLA ပုၤဘၣ်မူဘၣ်ဒါတဂၤတဲဖျါ KHRG လၢ အဝဲသ့ၣ်ဒုးသ့ၣ်ညါဆိလီၢ်ကဝီၤဖိသ့ၣ်တဖၣ် တဖျါဒီးလၢအဆီလီၤ ဟီၣ်လၢ်မ့ၣ်ပီၤသ့ၣ်တဖၣ်အံၤဘၣ်န့ၣ်လီၤ. အဝဲသ့ၣ်ဆီလီၤဟီၣ်လၢ်မ့ၣ်ပီၤလၢ ကဒိသဒၤအ ဟီၣ်ကဝီၤတာ်ဘၣ်တာ်ဘၢအဂီၢ်ဒီး လၢကတြီၢ်ဆၢထီၣ်ဒါတာ်တ့ထီၣ် ဟၣ်ကွံာ်ထံတမၢၣ်တာ်တီၢ်ကျဲၤအဂီၢ်န့ၣ်လီၤ.

စီၤလ--- အံၤ သ့ၣ်ညါဝဲကစီၣ်လၢ ဟီၣ်လၢ်မ့ၣ်ပီၤအိၣ်ဖဲလီၢ်ကဝီၤအပူၤန့ၣ်လီၤ. အဝဲလဲၤတုာ်လၢ ဟီၣ်ကဝီၤဖဲန့ၣ် တဘျီဘၣ်ဆၣ် တတုၤဆူတာ်ဆီလီၤဟီၣ်လၢ်မ့ၣ်ပီၤအိၣ်အလီၢ်ဘၣ်. ဘၣ်ဆၣ်ဖဲလါဖုၤတြျါအါရံၤ ၁၉သီန့ၣ်, အဝဲ ဒီးကွံာ်သရၣ်လၢ ယ--- တဂၤလဲၤတလၢကွံာ်တာ်လီၢ်ဝဲန့ၣ်လီၤ. အဝဲယီၤဘၣ်ဟီၣ်လၢ်မ့ၣ်ပီၤဝံၤတဘျီယီ, တာ်ဆုၢ် ထီၣ်အီၤဆူဝုာ်ကံၢ်မဲတာ်ဆါဟံၣ်ဆူကီၢ်ကွံာ်တဲာ်ပူၤန့ၣ်လီၤ. အခိၣ်ဘၣ်ဒိဘၣ်ထံးဝဲ ဒီးအခိၣ်နာ်တဖၣ် ဘၣ်တာ်ဒိၣ်တူာ် ကွံာ်အီၤစ့ၢ်ကီးန့ၣ်လီၤ.

<sup>37</sup> တာ်ဂုာ်တာ်ကျိၣ်တခါအံၤ တာ်ဟံးန့ၣ်အီၤလၢ ဘုသိၣ်ကီၢ်ဆၣ် လံာ်တာ်ကစီၣ်လၢ တာ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အီၤ ဖဲ လါမးဂး ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

<sup>38</sup> တာ်ဂုာ်တာ်ကျိၣ်တခါအံၤ တာ်ဟံးန့ၣ်အီၤလၢ ဘုသိၣ်ကီၢ်ဆၣ် လံာ်တာ်ကစီၣ်လၢ တာ်တရၤလီၤအီၤတဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အီၤ ဖဲ လါမးဂး ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

<sup>39</sup> ကညီဂုာ်ဝိခွဲးယာ်ကရူာ် (လါမုၢ် ၂၀၁၉နံၣ်), ["အိမ်ပြန်ချိန်ကုတမ်းတရင်း ငြိမ်းချမ်းမှုကိုမျှော်လင့်ခြင်း - မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ နှစ်ရှည်ကြာနေရပ်စွန့်ခွာခြင်း"](#).

စီလ--- အစုတအိၣ်လၢကဟ့ၣ်ကသံၣ်ကသီအပူၤလၢ အလီၤလၢအါန့ၢ်ဒီးစ့ယီၤ ၁၀၀,၀၀၀ ဘးန့ၣ်ဘၣ်. နီလဲၣ်ဂ့ၤ, သးခိၣ်က့လုဟ့ၣ်လီၤန့ၢ်အိၣ်တၢ်လဲၤထီၣ်က့ၤလီၤအပူၤခဲလၢဒီး ကသံၣ်ကသီအပူၤတနီၤန့ၣ်လီၤ. ပုၤအဂၤတဂၤဟ့ၣ်မၤစၢၤက့ၤအိၣ်ကသံၣ်ကသီအပူၤ လၢအအိၣ်တၢ်တဖၣ်ဘၣ်ဆၣ် စီလ--- အနီၣ်ကစၢ်ဒဲးတသ့ၣ်ညါ ပုၤအဝဲန့ၣ်အဂ့ၢ်အကျိၤ (မ့) အတၢ်ကရၢကရိဘၣ်န့ၣ်လီၤ. ဝဲအဝဲအိၣ်လၢတၢ်ဆါဟံၣ်ပူၤအခါ, သးခိၣ်က့လုဟ့ၣ်လီၤအဟံၣ်ဖိယီဖိလၢတၢ်အိၣ်တၢ်အိၣ်တနီၤဒီး စ့ယီၤ ၁,၀၀၀ ဘးန့ၣ်လီၤ. KNLA တရဲၣ်ကျဲၤဟ့ၣ်လီၤစ့အိၣ်လိးအါန့ၢ်အန့ၣ်နီတမံၤဘၣ်. စီလ--- တဲဘၣ် KHRG ပျို့ပူၤပုၤမၤနီၣ်မၤယါတၢ်ကစီၣ်လၢ အဝဲဖံးအိၣ်မၤအိၣ်ဒ်အဆၢမုၢ်လၢဝဲအသိးတန့ၢ်လၢဘၣ်မုၢ်လၢအဝဲဘၣ်ဒ်ဘၣ်ထံးအယီ, ဒီးတၢ်အိၣ်သးအံၤကဲထီၣ်တၢ်ကီတၢ်ခဲလၢ အဟံၣ်ဖိယီဖိတၢ်လုၢ်အိၣ်နီၣ်ခိသးသမူအဂီၢ်န့ၣ်လီၤ.

**၃) တၢ်ကဲထီၣ်သး (၃) ခါတခါ**

ဝဲလါမ့ၤ ၂၄သီ, ၂၀၂၀နံၣ် မုၢ်ယုၢ်လီၤ ၂န့ၣ်ရံၣ်န့ၣ်, စီမ---, ၅၇ နံၣ် လၢန---သဝီတဂၤ ယီၤဘၣ်ဝဲဟီၣ်လၢမ့ၣ်ပိၣ်ဖဲထွဲၣ်သံအၢပုၤပူၤ, ထံသဘျုၣ်ထၣ်ကရူာ်, နွဲၣ်လိကီၢ်ဆၣ်, မုၢ်တြီၢ်ကီၢ်ရုၣ်န့ၣ်လီၤ.<sup>40</sup> KNLA ဆိလီၤတၢ်ဝဲဟီၣ်လၢ မ့ၣ်ပိၣ်အံၤဝဲလါမးရှး (မ့) လါအုၣ်ဖြၣ် ၂၀၂၀နံၣ်န့ၣ်လီၤ. တၢ်ကဲထီၣ်သးဟီၣ်ကဝီၤအံၤအိၣ်လၢ KNLA သးရုၣ်နီၣ်ဂံၢ်-၁၀၂, သးဒု-၃ အတၢ်ပၤဖိလၢန့ၣ်လီၤ.

လီၢ်ကဝီၤသဝီဖိလၢ ဖ---သဝီသ့ၣ်တဖၣ်ဘၣ်တၢ်ဒုးသ့ၣ်ညါအိၣ်ဘၣ်ယး ဟီၣ်လၢမ့ၣ်ပိၣ်အိၣ်တၢ်လီၢ်အဂ့ၢ်ကစီဒီလီၤ. နီလဲၣ်ဂ့ၤ ပုၤတူၢ်ဘၣ်တၢ်တဂၤအံၤဆိကမိၣ်ဝဲလၢ တၢ်လီၢ်ဝဲန့ၣ်မ့ၣ်ပိၣ်တအိၣ်ဘၣ် မုၢ်လၢတချးတၢ်ကဲထီၣ်သးဒီးဘၣ်တသီန့ၣ် အဝဲလဲၤထၢလၢဝဲတၢ်လီၢ်ဝဲန့ၣ်လီၤ. စီမ---အဖိခါတဲအိၣ်လၢလဲၤတဂ့ၤဘၣ်ဆၣ် မုၢ်လၢအဝဲလိၣ်ဘၣ်လၢလၢအဟံၣ်ခိၣ်ဒုးအဂီၢ်အယီ ဘၣ်လဲၤဝဲဒ်န့ၣ်လီၤ.

စီမ--- ယီၤဘၣ်ဟီၣ်လၢမ့ၣ်ပိၣ်ဖဲအဝဲဟဲက့ၤကဒါက့ၤလၢသဝီအပူၤအဆၢကတီၢ် ဒီးအခိၣ်အစ့ၣ်တကပၤဘၣ်ဒိဝဲန့ၣ်လီၤ. အဝဲလဲၤတၢ်ယုၢ်ဒီးအမါ ဒီးဝဲတၢ်ကဲထီၣ်သးဆၢကတီၢ် အမါဟဲက့ၤယုၢ်ကိးယုၢ်တၢ်မၤစၢၤလၢသဝီပူၤန့ၣ်လီၤ. စီမ--- ဘၣ်တၢ်မၤစၢၤအိၣ်လၢ လီၢ်ကဝီၤသဝီဖိတဖၣ်ဒီးကသံၣ်သရၣ်တဂၤ, ဝဲတၢ်လဲၤဆၢအိၣ်ဆူ ဝၣ်ကးဒါ KNU တၢ်ဟ့ၣ်ကသံၣ်ဒါးန့ၣ်လီၤ. မုၢ်လၢတၢ်ဘၣ်ဒ်ဘၣ်ထံးဒိၣ်ဒိၣ်မုၢ်မုၢ်အယီ အခိၣ်လၢအစ့ၣ်တကပၤဘၣ်တၢ်ဒိၣ်တူၢ်ကွံာ်အိၣ်န့ၣ်လီၤ.

စီမ---အဟံၣ်ဖိယီဖိခဲလၢအိၣ်ဝဲ ယုၤဂၤ, အဖိမ့ၣ်ဖိခါအိၣ်ဝဲလွံၢ်ဂၤဒီးလၢအကျါခံၣ်န့ၣ် ထီၣ်ပုၢ်လီၤဖးလံန့ၣ်လီၤ. အခဲအံၤပုၤတူၢ်ဘၣ်တၢ်အနီၣ်ကစၢ်ဒဲး ဒီးအဟံၣ်ဖိယီဖိတဖၣ် ဘၣ်သဂၢ်ဝဲတၢ်လုၢ်အိၣ်နီၣ်ခိသးသမူတၢ်ကီတၢ်ခဲအါမးမုၢ်လၢ အခိၣ်တကပၤတအိၣ်လၢဘၣ်ဒီး ဟးထီၣ်ဟးလီၤဝဲတသ့ဘၣ်အယီန့ၣ်လီၤ. တၢ်ကဲထီၣ်သးအံၤဒုးအိၣ်ထီၣ်တၢ်ပိာ်ထွဲလၢအပယုာ်ထီ ဒီးမၤဘၣ်ဒ်အတၢ်သ့တၢ်ဘၣ်လၢကလုၢ်အိၣ်နီၣ်ခိသးသမူအဂီၢ်န့ၣ်လီၤ. ပုၤတူၢ်ဘၣ်တၢ်အံၤ တဘၣ်ဟ့ၣ်တၢ်လၢာ်ဘျုးလၢစ့ၤလၢ ကသံၣ်ကသီတၢ်ကူၤစါယါဘျုးအဂီၢ်ဘၣ် ဘၣ်ဆၣ်အဝဲတဒီးန့ၣ်ဘၣ်စ့ၢ်ကိးတၢ်ဆိၣ်ထွဲမၤစၢၤအါန့ၢ်အန့ၣ်နီတမံၤဘၣ်.

တၢ်ကဲထီၣ်သးဝံၤအလီၢ်ခံ KNLA ထုးထီၣ်ကွံာ်ဟီၣ်လၢမ့ၣ်ပိၣ်လၢအဝဲသ့ၣ်ဆိလီၤတၢ်ဝဲဝဲလီၢ်ကဝီၤသဝီဟီၣ်ကဝီၤတဖၣ်အပူၤဘၣ်ဆၣ် ဟ်လီၤတၢ်တၢ်ဒီးဝဲမ့ၣ်ပိၣ်အဂၤတဖၣ် လၢတၢ်ဒိသဒါဟီၣ်ကဝီၤတၢ်ဘၣ်တၢ်ဘၢအဂီၢ်န့ၣ်လီၤ.

<sup>40</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ တၢ်ပံးန့ၢ်အိၣ်လၢ လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအိၣ်တဘျုးအပူၤ လၢဒီးန့ၢ်ဘၣ်အိၣ် ဝဲလါမ့ၤ ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

ဟိန်လင်္ကာမုာ်ပိာ်တနီၤတၢ်ထုးထီၣ်ကွံာ်ကီၤခိၣ်မးအယိံ အဝဲသ့ၣ်ဟ်လီၤဝဲတၢ်စဲပနီၣ်ဖဲ ဟိန်လင်္ကာမုာ်ပိာ်အိၣ်အလီၤဒီးဒုး သ့ၣ်ညါစ့ၢ်ကိးသဝီဖိတဖၣ် လၢမုာ်ပိာ်အိၣ်တၢ်လီၤန့ၣ်လီၤ.

**၄) တၢ်ကဲထီၣ်သး (၄) ခါတခါ**

ဖဲလၢယုၤ ၂၂သီ, ၂၀၂၀နံၣ်န့ၣ်, စီၤက---, ၄၈ နံၣ် လၢရ---သဝီ, လုာ်သီကီၤဆၣ်, မုာ်တြီၢ်ကီၤရုၣ်တဂၤ ယီၤဘၣ် ဝဲဟိန်လင်္ကာမုာ်ပိာ်လၢ KNLA ဆီလီၤတ့ၢ်ဝဲဖဲ မိပူၤပၤခိၣ်တၢ်လီၤလၢအဘူးဒီး ကီၤပယီၤပဒိၣ်သုးကလၢန့ၣ်လီၤ.<sup>41</sup>

ဖဲ KNLA သုးတဖု ဆီလီၤဝဲဟိန်လင်္ကာမုာ်ပိာ်အါဖျါဖဲလီၤကဝီၤအပူၤ လၢကဒီသဒၢဟိန်ကဝီၤတၢ်ဘၣ်တၢ်အဂီၢ် မုာ်လၢကီၤပယီၤပဒိၣ်သုးတဖၣ် အတၢ်ဟူးတၢ်ဂဲၤဖဲအါထီၣ်ဝဲအယိံန့ၣ်လီၤ. ဟိန်လင်္ကာမုာ်ပိာ်သ့ၣ်တဖၣ် တၢ်ဟ်အိၣ်အ မုာ်တၢ်ဒီသဒၢလီၤကဝီၤကမုာ်တဖၣ်ဒီး အတၢ်လုာ်အိၣ်နီၣ်ခိၣ်သးသမူန့ၣ်လီၤ. KNLA ဒုးသ့ၣ်ညါလီၤကဝီၤသဝီဖိလၢ ဟိန်လင်္ကာမုာ်ပိာ်အိၣ်တၢ်အလီၤ, ဒီးစီၤက---စ့ၢ်ကိး သ့ၣ်ညါဝဲတၢ်ဂ့ၢ်အံၤန့ၣ်လီၤ.

ဖဲတၢ်ကဲထီၣ်သးအနံၤန့ၣ် စီၤက--- လဲၤယုၤအိၣ်ညါလၢ ပဲၤလိာ်ကျိအပူၤယုာ်ဒီးအဖိခွါလၢအသးနံၣ်အိၣ် ၁၄နံၣ် န့ၣ်လီၤ. ဖဲအဝဲဟဲက့ၤလၢအသဝီ အဆၢကတီၢ်အဝဲယီၤဘၣ်ဟိန်လင်္ကာမုာ်ပိာ် ဖဲမုာ်ယုာ်လီၤ ၁န့ၣ်ရံၣ်ယုာ်ယုာ်န့ၣ်လီၤ. အခိၣ်တကပၤထီၣ်တၢ်ကွံာ်ဖဲတၢ်ပိာ်ဖးထီၣ်ဆၢကတီၢ်အယိံ အဖိခွါက့ၤယုာ်ကိးပုၤလၢသဝီပူၤ လၢကဟဲမၤစၢၤအီၤအ ကီၤန့ၣ်လီၤ. သဝီဖိတဖၣ်လဲၤစိာ်ဆုၤအီၤဆူ ဒုးဘူးနီၣ်သဝီတၢ်ဟ့ၣ်ကသံၣ်ဒၢးလၢ ကကူၤစါအသးအဂီၢ်ဘၣ်ဆၣ် မုာ်လၢ အသ့ၣ်ယုၤလီၤအါအါကလဲာ်အယိံ လၢခံကတၢ်အသးသမူဟးထီၣ်ကွံာ်ဝဲဖဲ မုာ်ဟါလီၤ ၁၀ န့ၣ်ရံၣ်ယုာ်ယုာ်န့ၣ်လီၤ.

စီၤက--- အဟံၣ်ဖိယိဖိလၢအိၣ်လီၤတၢ်မုာ်ဝဲ အမၤလၢအအိၣ် ၃၀နံၣ်ဒီးအဖိယိးဂၤ (ပိာ်မုာ်သၢဂၤ, ပိာ်ခွါယံာ်ဂၤ) လၢအကျိပုၤယုာ်ဒီးအဖိဆံးလၢအအိၣ်ဖျါသီတဂၤန့ၣ်လီၤ. အမၤနီၣ်ကစၢ်ဒၣ်ဝဲ အိၣ်ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့တၢ်ဂ့ၢ်ကီၤ စးထီၣ်လၢအအိၣ်ဖျါထီၣ်အဖိဆံးကတၢ်တဂၤဝံၤအလီၤခိၣ်ဒီး အဝဲဘၣ်သန့ၤအသးလၢအဖိသ့ၣ်တဖၣ်န့ၣ်လီၤ. အနီၣ် ကစၢ်ဒၣ်ဝဲမၤတၢ်တသ့ဘၣ်အယိံ, အဖိအဒိၣ်ကတၢ်တဂၤလၢအအိၣ် ၁၄နံၣ် လၢအလဲၤယုာ်တၢ်ဒီးအဟံၣ် ဖဲတၢ်ကဲထီၣ် သးအဆၢကတီၢ်တဂၤဘၣ်ဟ်တ့ၢ်ကွံာ်တၢ်မၤလိမၤဒီးဒီး ကွၢ်ထွဲက့ၤဟံၣ်ဖိယိဖိလၢအိၣ်လီၤတၢ်န့ၣ်လီၤ.

**(ဃ) သ့ၣ်ထံးတၢ်မၤပယုဲ**

KHRG မၤနီၣ်မၤယါတ့ၢ်ဘၣ်ဝဲ သ့ၣ်ထံးတၢ်မၤပယုဲအဂ့ၢ် ၄ ခါလၢတၢ်မၤနီၣ်မၤယါတၢ်ကစီၣ်အကတီၢ်န့ၣ်လီၤ. တၢ် ကဲထီၣ်သးသ့ၣ်တဖၣ်အံၤပုၤယုာ်ဒီးတၢ်ဂ့ၢ် ၃ ခါလၢအမုာ် သ့ၣ်ထံးတၢ်မၤပယုဲဖိသၣ်ဒီးအဂၤတခါမုာ်ဝဲ သ့ၣ်ထံးတၢ်မၤ ပယုဲလၢပိာ်မုာ်ဖၢစၢ်တဂၤန့ၣ်လီၤ.

တၢ်ဂ့ၢ် ၃ခါန့ၣ် ဘၣ်တၢ်ဟံးထီၣ်မူဒါဘျါရဲန့ၣ်အီၤလၢလီၤကဝီၤခိၣ်န့ၣ်တဖၣ်န့ၣ်လီၤ. တၢ်ဟ့ၣ်တၢ်စံၣ်ညီၣ်လၢပုၤမၤကမၣ် တၢ်တဖၣ်တအိၣ်, ဒီးအဝဲသ့ၣ်တဖၣ် ဘၣ်ဟ့ၣ်စ့အိၣ်လိးဆူပုၤတူၢ်ဘၣ်တၢ်တဖၣ်အအိၣ် လၢစ့ပယီၤ ၁၀၀,၀၀၀ ကွး တုၤစ့ယီၤ ၁၅၀,၀၀၀ ဘးန့ၣ်လီၤ. တၢ်မၤအကျိၤအကွၢ်တဖၣ်အံၤ မုာ်တၢ်ဘျါရဲကျိၤကျဲၤ လၢသ့ၣ်ထံးတၢ်မၤပယုဲတၢ်ဂ့ၢ် တဖၣ် လၢကီၤပယီၤမုာ်ထီၣ်ကလံၤထံးခိၣ်တပၤန့ၣ်လီၤ. တၢ်အံၤမုာ်တၢ်ဟဲလီၤစၢၤလၢအဒီးသန့ၤအသးထီၣ်အသး လၢလုာ်လၢထူသန့, ပုၤပိာ်ခွါတဖၣ်အတၢ်တီခိၣ်ရိၣ်မဲအတၢ်ဒိၣ်စိ လၢအကဲဒီးတၢ်တံာ်တံာ်တခါလၢ ကဒီသဒၢပုၤတူၢ် ဘၣ်တၢ်တဖၣ် ဒ်သိးကဒီးန့ၣ်ဘၣ်ဝဲတၢ်တီတၢ်တြီၢ် ဒီးတၢ်မၤဘၣ်လီၤဘၣ်စးတဖၣ်န့ၣ်လီၤ. လီၤကဝီၤပုၤဆၢတၢ်တၢ်ပၤ

<sup>41</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ တၢ်ဟံးန့ၣ်အီၤလၢ လုာ်သီကီၤဆၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၣ်ဘၣ်အီၤ ဖဲ လၢယုၤလဲ ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

တဖၣ် အါဒၣ်တၢ်တက့ၢ်သ့ဝဲကျဲသန့တဖၣ်အံၤ လၢတၢ်မၤဘၣ်လိာ်ဖိးဒုက္ခၤတၢ်ဂှ်လိာ်ဘိလိာ်တဖၣ် နိသိးကပၤယၢ် ဝဲဒုသဝီအမံၤလၢသၣ်ကပီၤ မ့တမ့ၢ်ပုၤတဝါအတၢ်ယူဖိးလီၤပလိာ်သးအဂီၢ်န့ၣ်လီၤ. တနီၤတဟ့ၣ်ဂံၢ်ဟ့ၣ်ဘါဒၣ်လဲာ် ပုၤတူၢ်ဘၣ်တၢ်တဖၣ်ဒီးအဟံၣ်ဖိယီဖိတဖၣ် ကတိၣ်ဖျါထီၣ်တၢ်ကဲထီၣ်သးတဖၣ်ဆူ ကွီၢ်ဘျီၣ်ပုၤဘၣ်မ့ဘၣ်ဒါတဖၣ်အ အိၣ်ဒၣ်လဲာ်ဘၣ်န့ၣ်လီၤ.

တဘျီလၢလံာ်ဖဲသ့ၣ်ထံးတၢ်မၤပယုဲတၢ်ကဲထီၣ်သးတဖၣ် တၢ်ဘျါရဲအီၤလၢအဘၣ်ဘျီးဘၣ်ဒါဒဲးစးန့ၣ်, တၢ်ရဲၣ်ကျဲၤ ကွီၢ်မ့ၣ်တဖၣ်အံၤတအိၣ်ဖျါဖျါဖျါဘၣ် ဒီးတၢ်ဟံးန့ၢ်ပုၤတူၢ်ဘၣ်တၢ်တဖၣ်အတၢ်ဘၣ်သးတအိၣ်ဘၣ်, လီၤဆီဒၣ်တၢ်ဖဲ ပုၤမၤကမၣ်တၢ်တဖၣ် မ့မ့ၢ်ပုၤလၢအအိၣ်လၢပုၤဒိၣ်စိဒိၣ်ကမိၤအကျါန့ၣ်လီၤ.

**၁) သ့ၣ်ထံးတၢ်မၤပယုဲထီၣ်ဒါဖိသၣ်**

ဖိသၣ်လၢအအိၣ်လၢကီၢ်ပယီၤမ့ၢ်ထီၣ်ကလံၤထံးတဖၣ် မ့ၢ်ပုၤလၢတၢ်မၤဘၣ်ဒိအီၤညီဘၣ်ယးသ့ၣ်ထံးတၢ်မၤပယုဲ, လီၤ ဆီဒၣ်တၢ်ဖဲပုၤမၤကမၣ်တၢ်တဖၣ် မ့အိၣ်ဘျးအိၣ်တၢ်ဒီးအဝဲသ့ၣ်တဖၣ်န့ၣ်လီၤ. KHRG မၤနီၣ်မၤယါတၢ်ဘၣ်ဝဲ ဖိသၣ် ပိာ်ခွါလၢအသးန့ၣ်အိၣ် ၇ နံၣ်တဂၤဘၣ်တၢ်ဖိၣ်ဆူၣ်မၤတရီတပါအီၤလၢ ပုၤသးစၢ်တဂၤလၢအပုၤတဝါပုၤ ဖဲတၢ်မၤနီၣ် မၤယါတၢ်ကစီၣ်အကတီၢ်န့ၣ်လီၤ. တၢ်ကဲထီၣ်သးအံၤန့ၣ် ဘၣ်တၢ်ဘျါရဲအီၤလၢဒုသဝီခိၣ်န့ၢ်ဘၣ်မ့ဘၣ်ဒါတဖၣ် ဒီးဖဲ ပုၤတူၢ်ဘၣ်တၢ်အဟံၣ်ဖိယီဖိတဖၣ် အၢၣ်လီၤတူၢ်လိာ်ဝဲလၢကဟံးန့ၢ်ဝဲစ့အိၣ်လိး ၁၀၀,၀၀၀ ကွးဝံၤအလီၢ်ခံန့ၣ်လီၤ. နိတၢ်အၢၣ်လီၤတၢ်ဝဲပုၤတူၢ်ဘၣ်တၢ်တဂၤအမိၢ်အပၢ်အသိး တၢ်ကဲထီၣ်သးအဂ့ၢ်အကျါလၢ အလီၤတၢ်လီၤဆဲးတဖၣ်န့ၣ် တၢ်တဟ်ဖျါထီၣ်အီၤလၢလံာ်တၢ်ကစီၣ်တဘျီအံၤအပူၤဘၣ်. နိလဲာ်ဂ့ၤ, တၢ်အံၤမ့ၢ်လၢတၢ်သ့ၣ်ညါန့ၢ်ပၢ်သဲးစးတၢ်ဘျါ စ့ၤဒီးဒုသဝီခိၣ်န့ၢ်တဖၣ်အတၢ်ဆိၣ်သနံးလၢကမၤဘၣ်လိာ်ဖိးဒုလိာ်ကွၤတၢ်ဂှ်အံၤ ဖဲလီၢ်ကဝီၤပတီၢ်အယီ ကဲထီၣ်တၢ် တြီမၤတံာ်တၢ်လၢမိၢ်ပၢ်တဖၣ်ကတိၣ်ဖျါထီၣ်တၢ်ဂှ်အံၤ ဆူသဲးစးတၢ်ဘျါအကျဲန့ၣ်လီၤ.

တၢ်ကဲထီၣ်သးခံမံၤလၢ ဘၣ်တၢ်ပဲာ်ထံနီၤဖးအီၤဖဲလံာ်တၢ်ကစီၣ်တဘျီအံၤအပူၤန့ၣ် ပုၤမၤကမၣ်တၢ်တဖၣ်မ့ၢ်ပုၤလၢ အအိၣ်ဒီးတၢ်စိကမိၤ, ဒီးမ့ၢ်ပုၤတဖၣ်လၢအိၣ်ဒီးတီၤပတီၢ်ထီၣ်ဒီး သုးခိးကီၢ်ဆၢ (BGF) အသုးဖိတဂၤန့ၣ်လီၤ. တၢ်ကဲ ထီၣ်သးတၢ်တခါန့ၣ်ဟ်ဖျါထီၣ်ဝဲဒၣ်လၢ ဒုသဝီခိၣ်န့ၢ်ဘၣ်မ့ဘၣ်ဒါတဖၣ်န့ၣ် ကွၢ်မဲာ်ဝဲပုၤဒိၣ်ကျိၣ်ဒိၣ်စ့လၢအမၤကမၣ် တၢ်တဖၣ်သ့, ဒီးတုၤဒၣ်လဲာ်တဲပျါတဲဖးဝဲ ပုၤတူၢ်ဘၣ်တၢ်တဖၣ်အဟံၣ်ဖိယီဖိလၢ ကတူၢ်လိာ်ဝဲစ့အိၣ်လိးလၢတၢ်မၤ ဆူၣ်အပူၤန့ၣ်လီၤ. တၢ်ကဲထီၣ်သးခံခါတခါန့ၣ် ကျိၣ်စ့မ့ၢ်တၢ်တြီမၤတံာ်တၢ်တခါ လၢပုၤတူၢ်ဘၣ်တၢ်ဒီးအဟံၣ်ဖိယီ ဖိတဖၣ်အဂီၢ် နိသိးကဒီးန့ၢ်ဘၣ်ဝဲ သဲးစးတၢ်ဘျါအတၢ်ဘျါရဲအကျါအကျဲအဂီၢ်န့ၣ်လီၤ. ပုၤဖိၣ်ဖိယာ်ဖိလၢပုၤတဝါပုၤ ဒီးပုၤလၢအအိၣ်လၢခိၣ်န့ၢ်တၢ်လီၢ်ယံၤတဖၣ်အဂီၢ် တၢ်အံၤမ့ၢ်တၢ်လၢအဆၢအဝဲသ့ၣ် နိသိးကပတုာ်ကွံာ်တၢ်ဘျါဒီးမ့ၢ် တၢ်လၢအမၤပျါအဝဲသ့ၣ်လၢကတိၣ်ဖျါထီၣ် သ့ၣ်ထံးတၢ်မၤပယုဲတၢ်ကဲထီၣ်သးတဖၣ်န့ၣ်လီၤ.

**က) BGF အသုးဖိတဂၤ ဖိၣ်ဆူၣ်မၤတရီတပါဖိသၣ်ပိာ်မ့ၣ်တဂၤဖဲ မ့ၢ်တြီၢ်ကီၢ်ရ့ၣ်, လၢယုၤ ၂၀၂၀နံၣ်**

တၢ်ဖိၣ်ဆူၣ်မၤတရီတပါဝဲ ဖိသၣ်ပိာ်မ့ၣ်တဂၤအံၤ ကဲထီၣ်တုာ်ဝဲဖဲ လၢယုၤ ၁၀သိ, ၂၀၂၀နံၣ် ဖဲအ---သဝီ သီခါဖှၣ်, အ---သဝီ, အ---ကရူာ်, နွဲၣ်လိကီၢ်ဆၢ, မ့ၢ်တြီၢ်ကီၢ်ရ့ၣ်အပူၤန့ၣ်လီၤ.<sup>42</sup> ပုၤတူၢ်ဘၣ်တၢ်တဂၤအံၤ အသးန့ၣ်အိၣ် ဝဲ ၁၃နံၣ် ဒီးမ့ၢ်ဝဲဖဲသ့တပါ လၢအမံၤမ့ၢ်နီၢ်ဘ--- ဒီးအိၣ်ဖဲ စ---သဝီ, ထံသဘျုၣ်ထၣ်ကရူာ်, နွဲၣ်လိကီၢ်ဆၢအပူၤ န့ၣ်လီၤ. ပုၤမၤကမၣ်တၢ်မ့ၢ်ဝဲ မဲာ်ကွံာ် အသးန့ၣ်အိၣ် ၂၃နံၣ်ဒီးမ့ၢ်ဝဲသုးဖိ ဒီးအိၣ်ဖဲ အ---သဝီန့ၣ်လီၤ. အဝဲအသုးက

<sup>42</sup> KHRG (လၢယုၤလံၤ၂၀၂၀ နံၣ်) “မ့ၢ်တြီၢ်ကီၢ်ရ့ၣ်တၢ်ကဲထီၣ်သးတၢ်ဟ်ဖျါ- BGF သုးဖိတဂၤဖိၣ်ဆူၣ် မၤတရီတပါဖိသၣ်တဂၤ ဖဲနွဲၣ်လိကီၢ်ဆၢ. လၢယုၤ ၂၀၂၀နံၣ်”

လၢၤန့ၣ် အိၣ်ဖဲဘိကိၣ်ထံၣ်တၢ်ကပၤ, ဒီးအသးဆ့ၣ်ခိၣ်မ့ၢ်ဝဲ ပိၤမဲၣ်စံာ်န့ၣ်လီၤ. မဲၣ်က့ၢ်မ့ၢ်သးဖိတၢ်ဖဲ BGF သးရ့ၣ် နီၣ်ဂံၢ်-၁၀၁၃, သးဒု-၁ န့ၣ်လီၤ.

တၢ်ကဲထီၣ်အသးတနံၤန့ၣ် မ့ၢ်ဝဲဖဲဟါခိ ၆ န့ၣ်ရံၣ်ယၣ်ယၣ်, ဖဲနီၣ်ဘ---အိၣ်လၢ သီခါဖျါပူၤထဲတၢ်အခါ မဲၣ်က့ၢ် လဲၤတံၢ်လီၤအိၣ်လၢတၢ်ချၢန့ၣ်လီၤ. ဖဲသုၤလၢအဒိၣ်တၢ်ထံၣ်ချးဝဲဒီးလဲၤတံၢ်ဖျါထီၣ်ဝဲလၢ သီခါဖးဒိၣ်အအိၣ်, ဒီးအဝဲ မၤပုၤသဝီဖိခံၣ်လဲၤယု နီၣ်ဘ---န့ၣ်လီၤ. အဝဲသ့ၣ်စးထီၣ်ယုဝဲ (နီၣ်ဘ---) လၢသီခါဖျါဒီးကိးယီၤအမံၤအယိ, မဲၣ်က့ၢ်န့ၣ်ယုၤဖျါကွံာ်တၢ်ချီယီၤန့ၣ်လီၤ. ဖဲအဝဲသ့ၣ်လဲၤထံၣ် နီၣ်ဘ---အခါန့ၣ် မဲၣ်က့ၢ်ဖိၣ်ဆူၣ်အိၣ်ဝဲလံ, ဒီးအဝဲအိၣ် တၢ်ဒီးတၢ်ဘၣ်ဒိဘၣ်ထံးန့ၣ်လီၤ. တၢ်ဟ်ဖျါဝဲလၢတၢ်ကဲထီၣ်သးအဆၢကတီၢ် မဲၣ်က့ၢ်န့ၣ်သုၤစ့ၢ်ကိးကသံၣ်မူၤဘျီးန့ၣ် လီၤ.

BGF သးဆ့ၣ်ခိၣ် ပိၤမဲၣ်စံာ်ဟ့ၣ်လီၤဝဲ စ့ ၅၀,၀၀၀ ကး လၢကလဲၤဆၢနီၣ်ဘ---လၢ ဖျါပူၣ်တၢ်ဆါဟံၣ်န့ၣ်လီၤ. ပုၤ တူၢ်ဘၣ်တၢ်တၢ်အံၤအကသံၣ်ကသီတၢ်ကူၤစါယါဘျီအပူၤဒီး တၢ်အိၣ်တၢ်အိၣ်အိၣ် တၢ်တဟ့ၣ်စ့အိၣ်လိးနီၣ်တဘးဘၣ်, ဘၣ်ဆၣ်ပုၤမၤကမၣ်တၢ်တၢ်အမိၢ်န့ၣ် လိးန့ၣ်က့ၢ်ဝဲတၢ်လၢာ်ဘျီလၢာ်စ့ၤတဖၣ်န့ၣ်လီၤ. နီၣ်ဘ--- ဘၣ်တၢ်လဲၤတံၢ် ထီၣ်အိၣ်လၢတၢ်ဆါဟံၣ်ဒီး စံၣ်လီၤက့ၢ်ဝဲလၢယု ၁၆သီန့ၣ်လီၤ. ဒ်အမိၢ်ဟ်ဖျါတၢ်ဝဲအသိး, အဝဲအပိၣ်မုၢ်က့ၢ်ဂီၤန့ၣ် ဘၣ်ဒိဝဲနးနးကလဲာ် ဒိဖျါတၢ်ဖိၣ်ဆူၣ်မၤတရီတၢ်အိၣ်န့ၣ်လီၤ.

မဲၣ်က့ၢ်အံၤ BGF အသးဖိတဖၣ် ဖိၣ်ချးန့ၣ်အိၣ်ဖဲ လၢယု ၁၁သီ, ဒီးဟ့ၣ်လီၤဝဲလၢကီၢ်ပယီၤပဒိၣ်ပၤကီၢ်သးတဖၣ်အ စ့ပူၤန့ၣ်လီၤ. အခဲအံၤအဝဲဘၣ်တၢ်ဖိၣ်ဒုးယာ်အိၣ်လၢ ဖျါပူၣ်လီၤခါသးပၤကီၢ်ဝဲဒၤဒီးန့ၣ်လီၤ. ကီၢ်ပယီၤပဒိၣ်ပၤကီၢ် သးတဖၣ် လဲၤသမံၤသမိးတၢ်ကဲထီၣ်သးအဂ့ၢ်လၢသဝီပူၤခံၣ်ဘျီဒီး ဒိကန့ၣ်ဝဲပုၤထံၣ်ထွဲတၢ်တဖၣ် အတၢ်အုၣ်သးန့ၣ် လီၤ. ဘၣ်ဆၣ်, သီခါလၢအပၣ်ယုၣ်လၢတၢ်ရဲၣ်ကျဲၤတၢ်မူၤတၢ်ရၢ်အံၤန့ၣ်ဝဲဖျါထီၣ်ဝဲလၢ တၢ်ရဲၣ်ကျဲၤတၢ်မူၤတၢ်ရၢ်အံၤ ကဘျီဒိၣ်မးလီၤ. အဝဲဘၣ်လဲၤလၢ ပၤကီၢ်ဝဲဒၤဒီးယုၣ်ဒီးပုၤတူၢ်ဘၣ်တၢ်တၢ်အမိၢ် ယဲာ်ဘျီလံ, ဘၣ်ဆၣ်တၢ်မၤအဝဲ သ့ၣ်လၢကဟဲကိးအါထီၣ် ပုၤထံၣ်ထွဲတၢ်တဖၣ်န့ၣ်လီၤ. အဝဲကဟ့ၣ်ဝဲတၢ်လဲၤတၢ်က့ၢ်အလဲ လၢအကစၢ်အဂီၢ်ဒီးပုၤ တူၢ်ဘၣ်ဖိအမိၢ်အဂီၢ် ဒီးပုၤထံၣ်ထွဲတၢ်တဖၣ်အဂီၢ်တန့ၢ်လၢဘၣ်အယိ, အဝဲသ့ၣ်တလဲၤဟ်ယုၣ်လၢ တၢ်ရဲၣ်ကျဲၤတၢ်မူၤ တၢ်ရၢ်အံၤလၢပၤကီၢ်ဝဲဒၤဒီးလၢဘၣ်န့ၣ်လီၤ.

**၂) သ့ၣ်ထံးတၢ်မၤယဲၤထီၣ်ဖိၣ်မုၢ်ဖၢၤတၢ်**

တၢ်အံၤကဲထီၣ်အသးဖဲ လၢမးဂး ၁၉သီ ဖဲ တ--- သဝီ, လုဖိကရူာ်, တၢ်ကြဲၣ်ကီၢ်ဆၣ်, ဖျါအၣ်ကီၢ်ရ့ၣ်န့ၣ်လီၤ. ပ ယီၤသဝီဖိ ရူၢ်ယုၣ်က့ၢ်လၢအအိၣ်ဖဲသဲခူၤလုသဝီတၢ် ဂုၢ်မၤတရီတၢ်ပိၣ်မုၢ်ဖၢၤတၢ်လၢအသးနံၣ်အိၣ် ၂၅နံၣ်, ဖဲအဝဲဟဲက့ၢ်လၢအစံာ်ပူၤအဆၢကတီၢ်န့ၣ်လီၤ. ပိၣ်မုၢ်အံၤဂုၢ်ယုၣ်ပူၤဖျါကွံာ်အသးချးဝဲ ဒီးက့ၢ်တဲဘၣ်အဟံၣ်ဖိယီဖိ လၢတၢ်ဂ့ၢ်အံၤန့ၣ်လီၤ. ဖဲန့ၣ်ပိၣ်မုၢ်အံၤအမိၢ် တိၣ်ဖျါထီၣ်တၢ်ဂ့ၢ်ဆူ KNPF ဒီးတၢ်ကဲထီၣ်သးအံၤဝဲအလီၢ်ခံတနံၤန့ၣ် ပၤကီၢ်တဖၣ်ဖိၣ်ဒုးယာ်ဝဲ ပုၤမၤကမၣ်တၢ်အံၤန့ၣ်လီၤ. ရူၢ်ယုၣ်က့ၢ်, လၢအအိၣ် ၄၀ နံၣ်တၢ်အံၤ ဟဲန့ၣ်လီၤအိၣ်ဆိး ဖဲသဲခူၤလုသဝီဒီးအဖိအမၤတဖၣ် ဖဲတယံာ်တမိၢ်ဒီးဘၣ်န့ၣ်လီၤ. အဝဲသ့ၣ်ညါလိာ်အသးဒီး ပိၣ်မုၢ်လၢအကျဲးစးမၤတ ရီတပိဝဲတၢ်အံၤအဖါတၢ် ဒီးထံၣ်ဘၣ်စ့ၢ်ကိးပိၣ်မုၢ်တၢ်အံၤန့ၣ်လီၤ.

ဖဲလၢမးဂး ၂၁သီန့ၣ်, တၢ်မူၤတၢ်ရၢ်အံၤဘၣ်တၢ်ဆၢခိအိၣ်ဆူ သဲခူၤလုသဝီခိၣ်တဖၣ်အစ့ပူၤန့ၣ်လီၤ. ရူၢ်ယုၣ်က့ၢ် အၢၣ်လီၤဝဲလၢအဂုၢ်မၤတရီတၢ်ဘၣ်ပိၣ်မုၢ်အံၤ, ဒီးပိၣ်မုၢ်အံၤယုအိၣ်စ့အိၣ်လိး ၁,၀၀၀,၀၀၀ ကးန့ၣ်လီၤ. ဘၣ် ဆၣ်အဝဲတဲဝဲလၢ အစ့တအိၣ်ဘၣ်ဒီး အဝဲကဒီးတူၢ်တၢ်ကမၣ် ဒ်အမ့ၢ်တၢ်ဖိၣ်ဒုးယာ်လၢယိာ်ပူၤမ့ၢ်ဂ့ၢ် တၢ်စံၣ်ညီၣ်သံမ့ၢ် ဂ့ၢ်န့ၣ်လီၤ. ခိၣ်န့ၣ်ရဲၣ်ကျဲၤတၢ်တဖၣ်ဒီး ပုၤတူၢ်ဘၣ်တၢ်အနီၢ်ကစၢ်ဒ်ဝဲဆိကမိၣ်န့ၣ်တၢ်လၢ ရူၢ်ယုၣ်က့ၢ်အဖိဂီၢ်ဒီးအမၤ လၢအဒၤပုၤတၢ်အဂီၢ်အယိ ယုၤစ့ၤလီၤဝဲစ့အိၣ်လိးဆူ ၆၀၀,၀၀၀ ကးန့ၣ်လီၤ. လၢခံ, ရူၢ်ယုၣ်က့ၢ် အတၢ်မၤအခိၣ်

(သထွ)လၢအမ့ၢ် ပိာ်မုာ်အံၤအဖါတံာ်တၢ်ဟ့ၣ်လီၤန့ၣ်ဝဲ စ့အိၣ်လိးအံၤတတ် ဒီးမ့ၢ်အၤတတ်တခါ သဝီဖိအၤလၢ ဂ့ၣ်ယုၣ်က့ၢ်မၤဒီးလဲၣ်န့ၣ်ဘၣ်အတၢ် လၢအပူၤကွံာ်တၢ်ဟ့ၣ်လီၤဝဲန့ၣ်လီၤ. ဣသဝီခိၣ်န့ၣ်တဖၣ်နီၤဟးထီၣ်ကွံာ်ပုၤမၤက မၣ်တၢ်တၢ်အံၤ လၢလုၢ်ပျါကီၢ်ဆၣ်အပူၤဒီးတဲအီၤလၢ အဝဲမ့ၢ်ဟဲက့ၤဖဲတၢ်လီၤအံၤန့ၣ်တၢ်ကဟံးန့ၣ်အီၤအရၢန့ၣ်လီၤ. ဖဲန့ၣ်ဝဲအလီၢ်ခံ ဂ့ၣ်ယုၣ်က့ၢ်ဒီးအပူၤဟံၣ်ဖိပီဖဲဟးထီၣ်ကွံာ်ဖဲတၢ်လီၤဝဲန့ၣ်လီၤ.

ပိာ်မုာ်လၢအတူၢ်ဘၣ်တၢ်တၢ်အံၤ အဟံၣ်ဖိပီဖဲသးတမံလၢ လီၤကဝီၤခိၣ်န့ၣ်တဖၣ်အတၢ်ရဲၣ်ကျဲၤဂ့ၢ်ဝီအံၤအဖိခိၣ် ဘၣ်ဆၣ် အဝဲသ့ၣ်တအဲၣ်ဒီးစိာ်ခိာ်ဂ့ၢ်အံၤဆူ ကွီၢ်ဘျီၣ်လၢဘၣ်မ့ၢ်လၢ အဝဲသ့ၣ်ဆိကမိၣ်ဝဲလၢ ပုၤလၢအဟ့ၣ်တ့ၢ်စ့ အိၣ်လိးတဖၣ်ကဘၣ်ဟံးမူဒါလၢ ပုၤမၤကမၣ်တၢ်တၢ်အံၤအဂီၢ်ကဒီးအယိန့ၣ်လီၤ. အါန့ၣ်အန့ၣ်, လီၤကဝီၤခိၣ်န့ၣ် တဖၣ်တဲဘၣ်အဝဲသ့ၣ်လၢ အမ့ၢ်တီၣ်ဖျါထီၣ်တၢ်မူတၢ်ရါဆူကွီၢ်ဘျီၣ်ဒၣ်လဲာ်တမ့ၢ်တၢ်ညီဘၣ်, မ့ၢ်လၢပုၤမၤကမၣ်တၢ် တၢ်အံၤအစ့တအိၣ်လၢကဟ့ၣ်စ့အိၣ်လိးဘၣ်အယိန့ၣ်လီၤ. တဲစ့ၢ်ကိးအဝဲသ့ၣ်လၢ တၢ်ရဲၣ်ကျဲၤကွီၢ်မ့ၢ်န့ၣ် တၢ်လၢာ် ဘျီၣ်လၢာ်စ့ၤအိၣ်အါမးဒီး လၢာ်စ့ၢ်ကိးတၢ်ဆၢကတီၢ်အယိ ပိာ်မုာ်အံၤမ့ၢ်ပတံထီၣ်တၢ်ဂ့ၢ်ဆူကွီၢ်ဘျီၣ်န့ၣ် စ့အိၣ်လိးလၢ အဒီးန့ၣ်ဘၣ်တ့ၢ်လဲဝဲတဖၣ် လၢာ်ကွံာ်သ့ဒၣ်လဲာ်န့ၣ်လီၤ.

လၢတၢ်ကထီၣ်သးဒ်အံၤအယိဆၢကတီၢ်ခဲအံၤ နီၢ်ယ--- ဟးထီၣ်ဟးလီၤထဲတၢ်တဘျီၣ်လၢဘၣ် ဒီးအဝဲမဲာ်ဆုးဒိၣ် မးလၢကထံၣ်လိာ်သးဒီးအတံၤသကိးသ့ၣ်တဖၣ်ဒ်လၢညါအသိးန့ၣ်လီၤ. အဟံၣ်ဖိပီဖဲတဖၣ်ဘၣ်ယိၣ်စ့ၢ်ကိးတၢ်လၢ အဝဲတၢ်ဘၣ်တၢ်ဘၢအဂီၢ်ဒီး ထီၣ်ဘိးဒုးဟးထီၣ်ဟးလီၤက့ၤအီၤဒီးပုၤတၢ်ဂၤ ဖဲအလဲၤဆူစံာ်ပူၤတဘျီၣ်လၢလၢန့ၣ်လီၤ.

# အကူာ် - ၂ တာ်ကွာ်ကဒါက့ၤ ပုၤဂ်ဝီခွဲးယာ် ဇီး တာ်ဘံာ်တာ်ဘါအတာ်အိာ်သးဖဲ ကီာ်ပယီၤ မုာ်ထီာ်ကလံၤထံး

## (က) တာ်မၤပယုၤလၢ ကီာ်ပဒိာ် ဇီး ကီာ်ပယီၤပဒိာ်ပုၤမၤတာ်ဖိတဖာ်

ထံကီာ်ပဒိာ်သး ဇီးပဒိာ်ပုၤမၤတာ်ဖိတဖာ် ဆဲးမၤဘၣ်ဒီးဒဲးဝဲသဝီဖိသ့ၣ်တဖာ်ပုၤဂ်ဝီခွဲးယာ် ဖဲတာ်ကွဲးဝဲတာ်ဟ်ဖျါ အံၤအကတီာ်အပူၤအံၤန့ၣ်လီၤ. စးထီာ်လၢလၢယန့ၣ်အါရံၤ တုၤ လၢယုၤ ၂၀၂၀ နံာ်အပူၤ KHRG မၤနီာ်မၤယါန့ၣ်ဝဲ တာ်မၤသံတာ်ကဲထီာ်သးအဂ့ၢ်ခံၤ ဇီးတာ်မၤဟးဂ့ၢ်ဟးဂီၤတာ်စုၤလီာ်ခိာ်ခိာ်တခါ လၢကီာ်ပယီၤပဒိာ်သးဖိ တဖာ်မၤဝဲဒၣ် န့ၣ်လီၤ. ကီာ်ပယီၤသးအံၤ တြီာ်ယာ်ဝဲဒုသဝီဖိတဖာ်လၢ ကဟ်ထီာ်ဝဲကညီဒီကလုာ်နီာ်တယာ်ဆူကွဲာ်မဲာ်ညါဖဲ ဘျဲးဒဲာ် ကီာ်ဂ့ၢ်အပူၤ ဇီးမၤတာ်တာ်ဝဲဒၣ် ကညီဒီကလုာ်စၢဖိာ်ကရၢ KNU အတာ်ဟ့ၣ်ဒုးသ့ၣ်ညါဘၣ်ယး NCA အတာ်ရဲာ် တာ်က့ၤ ဖဲချၢာ်လွံာ်ထူာ်ကီာ်ဂ့ၢ်အပူၤန့ၣ်လီၤ. အါန့ၣ်အန့ၣ် သးခိးကီာ်ဆါ (BGF) ဇီး ကီာ်ပယီၤ တာ်ပၤဆုာ်တာ်သ့ၣ် တာ်ဖျးဟီာ်ခိာ်လီၤ ဇီးတာ်မၤနီာ်မၤယါအဝဲၤက့ၤ ဟ်ဖိာ်ထီာ်သးဒီးဟံးန့ၣ်ဆူာ်ဝဲ သဝီဖိတဖာ်အဟီာ်ခိာ်လီၤဖဲ ဖာ်အာ်ကီာ်ဂ့ၢ်ပူၤန့ၣ်လီၤ.

## ၁) တာ်မၤသံတဖာ်လၢ ကီာ်ပယီၤသးဖိတဖာ်မၤဝဲဖဲ မုာ်တြီာ်ကီာ်ဂ့ၢ်ပူၤ

ဖဲလၢမးဂ့ၤ ၅သီ, ၂၀၂၀နံာ်အပူၤ ကီာ်ပယီၤသးဖိတဖာ်လၢအမ့ၢ် (ခမရ-၃၃၈) ခးဝဲ KNU သ့ၣ်ပုၤပုၤမၤတာ်ဖိခံၤဖဲ အဝဲသ့ၣ်လဲၤတာ်လၢသိာ်လုာ်ယီၤ (ဆဲးကဲး) အခါန့ၣ်လီၤ.<sup>43</sup> ပုၤလၢအမံၤလၢစီၤမီၤအ့ၤသါတဂၤ ဘၣ်ဒိဝဲဒၣ်ဒီးကျိတ ထံာ်ဖဲအဟၢဖၤ ဇီးဘၣ်ဒိစ့ၢ်ကိးဝဲသၢထံာ် ဖဲအခိာ်အစ့ၣ်တကပၤန့ၣ်လီၤ. ဒီဖျိလၢအဘၣ်ဒိဝဲဒုးနးနးကလဲာ်အယီ, အဝဲ သံကွဲာ်ဝဲလၢကျဲ ဖဲတာ်လဲၤစိာ်ဆုာ်ယီၤအီၤဆူ KNU မုာ်တြီာ်ကီာ်ဂ့ၢ်ပူၤဒီးအခါန့ၣ်လီၤ. ဖဲတာ်ကဲထီာ်သးအနံၤန့ၣ်, ကီာ် ပယီၤသးဖိတဖာ်အိာ်ခိးလီၤတာ်လၢအစီၤစၢဒီး သးကလၢၤ ၂၀၀ အ့ၣ်ယာ်ယာ်န့ၣ်လီၤ. အဝဲသ့ၣ်ခးဝဲသ့ၣ်ပုၤပုၤမၤ တာ်ဖိခံၤအံၤဒီးကျိ အထံာ်ခံဆံာ်ဘျဲာ်ယာ်ယာ်န့ၣ်လီၤ. ကီာ်ပယီၤသးအံၤ ဟ်ဖျါထီာ်ဝဲဘၣ်ယးတာ်ကဲထီာ်သးအံၤလၢ အသးဖိသ့ၣ်တဖာ်အံၤ မ့ၢ်ဝဲတာ်ဒီးသဒါလီၤက့ၤအနီၢ်ကစၢ်သး ဒီဖျိလၢသ့ၣ်ပုၤပုၤမၤ တာ်ဖိခံၤအံၤခးဆိအဝဲသ့ၣ်အ ယီန့ၣ်လီၤ. ဘၣ်ဆၣ်ဘၣ်ယးတာ်ဂ့ၢ်အံၤ KNU တကပၤတတူာ်လီာ်ဝဲဒၣ်တာ်ဟ်ဖျါအံၤဘၣ်န့ၣ်လီၤ.<sup>44</sup>

ဖဲလၢမးဂ့ၤ ၃သီ, ၂၀၂၀နံာ်အပူၤ ကီာ်ပယီၤသးလၢ ခိာ်သးဂ့ၢ် (ခလရ-၂၀) အသးဖိတဖာ် ခးဝဲသဝီဖိခံၤန့ၣ် ဖဲစီၤမုာ်ပျိကရူာ်, လူၤသီကီာ်ဆၣ်အပူၤန့ၣ်လီၤ. ပုၤသးဖိသ့ၣ်တဖာ်အံၤ အဝဲသ့ၣ်ခိးဟံးယာ်န့ၣ်ဝဲတာ်ဘံာ်တာ်ဘါလၢ အသးကျိလၢအဆုာ်ထီာ်သးတာ်ပိးတာ်လီ ဇီး တာ်အိာ်တာ်အိတဖာ်အဂီၢ်န့ၣ်လီၤ. သဝီဖိသ့ၣ်တဖာ်အံၤ ညီန့ၣ်ဘၣ်တာ် ဆုာ်ဒီဖျိ ဇီးဟံးန့ၣ်အဝဲသ့ၣ်တာ်ဘံာ်တာ်ဘါလၢ KNLA သးဖိတဖာ် ဖဲအဝဲသ့ၣ်လဲၤဆူတာ်လီၤအံၤအခါန့ၣ်လီၤ. ဖဲဂီၤဒီ ဖဲန့ၣ်ရံာ် အမံးနံး ၁၀ အဆၢကတီာ် (ခလရ-၂၀) အသးဖိတဖာ် ခးဝဲသဝီဖိတဖာ် ဖဲအခိကျဲအခါ ဘၣ်ဆၣ်သဝီဖိ သ့ၣ်တဖာ် တဘၣ်ဒီနီတဂၤ ဒီးပူၤဖျဲးဝဲဂ့ၤဂ့ၤလီၤ. မၤကဒီးဖဲ ဟါဒီ ဖဲန့ၣ်ရံာ် အမံးနံး ၅၀အခါ ပုၤသးဖိသ့ၣ်တဖာ် အံၤခးကဒီးဝဲသဝီဖိလၢအခိကျဲလၢအသီတဖာ် ဒီးဖဲန့ၣ် ဘၣ်ဒိသံဝဲ စီၤသဲာ်မံ လၢအမ့ၢ်လီၢ်ကဝီၤပုၤတဝါခိာ်နာ်တဂၤ န့ၣ်လီၤ. KNLA သးဖိဒီးသဝီဖိသ့ၣ်တဖာ် ပျဲာ်လၢကလဲၤဟံးန့ၣ်က့ၤ စီၤသဲာ်မံအသံစိာ် မုာ်လၢကီာ်ပယီၤသး ဖိသ့ၣ်တဖာ် အိာ်ဟူးဂၤဒဲးဝဲတာ်ကဲထီာ်သးအလီၢ်အယီန့ၣ်လီၤ. ဖဲလၢလုာ်ဖြာ် ဖဲသီ, ၂၀၂၀နံာ်အနံၤန့ၣ် KNLA သးဖိတဖာ် လဲၤယုက့ၤဝဲ စီၤသဲာ်မံအသံစိာ် ဘၣ်ဆၣ်တထံာ်က့ၤဝဲလၢဘၣ် ဇီး အဝဲသ့ၣ်ဆိကမိာ်ဝဲလၢ ကီာ်ပယီၤ

<sup>43</sup> ကညီဂ်ဝီခွဲးယာ်ကရူာ် (လၢအ့ၤဖြာ် ၂၀၂၀နံာ်), “မုာ်တြီာ်ကီာ်ဂ့ၢ်ပူၤ- ကီာ်ပယီၤသးမၤသံ ကညီဒီကလုာ်စၢဖိာ်ကရၢ ဂၤပုၤပုၤဘၣ်မ့ၢ် ဘၣ်ဒါတဂၤ ဒီးကညီလီၢ်ကဝီၤခိာ်နာ်တဂၤ ဖဲလၢမးဂ့ၤ ၂၀၂၀နံာ်”  
<sup>44</sup> KIC (လၢမးဂ့ၤ ၂၀၂၀နံာ်), “ပယီၤသးခးသံကွဲာ်ဝဲ ပုၤပုၤမၤတာ်ဖိတဖာ်အဂ့ၢ် KNU စံးဝဲ”

သုးဖိတဖှ် ကရူာ်လီၤကွံာ် စီၤသဲာ်မံ အသံစိာ်လံန့ၣ်လီၤ. ဖဲစီၤသဲာ်မံ သံအဆာကတီၢ် အဝဲဟ်လီၤတဲာ်ကွံာ်အမါ ဒီး အဖိသၢဂၤန့ၣ်လီၤ.

လၢတၢ်ကဲထီၣ်သးခံခါလၢာ်အံၤအဖိခိာ် မ့ၢ်ဝဲတၢ်မၤကမၢ်ခါပတၢ်ဝဲ NCA အလံာ်တၢ်အာ်လီၤအီၤလီၤ အဆာဖိ-၅ (က) ဒီး NCA သုးခံခိာ်ကပၤ ကဘၣ်လူၤပိာ်မၤထွဲ တၢ်ပတုာ်တၢ်ခးအတၢ်သိာ်တၢ်သီတၢ်ဘျါ သုးဂ့ၢ်ဝီတၢ်သိာ်တၢ်သီ တၢ်ဘျါတဖှ် (NCA Code of Conduct) အဆာဖိ-၈ (က) လၢအတြီယာ်ဝဲ ပုၤလၢဆဲးလီၤစုမ့ၢ်ကျၢာ်တဖှ် လၢအတဘၣ်ခးစုကဝဲၤဖဲ တၢ်ပတုာ်တၢ်ခးအဟီၣ်ကဝီပုၤဘၣ်န့ၣ်လီၤ. လၢတၢ်ကဲထီၣ်သးခံခါတခါအဖိခိာ် မ့ၢ်ဝဲ တၢ်မၤကမၢ်ဝဲ NCA အလံာ်တၢ်အာ်လီၤအီၤလီၤ အဆာဖိ-၉(ခ) ဒီး NCA သုးခံခိာ်ကပၤ ကဘၣ်လူၤပိာ်မၤထွဲ တၢ်ပတုာ်တၢ်ခးအတၢ်သိာ်တၢ်သီတၢ်ဘျါ သုးဂ့ၢ်ဝီတၢ်သိာ်တၢ်သီတၢ်ဘျါတဖှ် (NCA Code of Conduct) အဆာဖိ-၇ (ခ) လၢအတြီယာ်ဝဲ ပုၤလၢဆဲးလီၤစုမ့ၢ်ကျၢာ်တဖှ် လၢအတဘၣ်မၤသံကမ့ၢ်တဖှ် လၢတၢ်ပတုာ်တၢ်ခးအဟီၣ် ကဝီပုၤဘၣ်န့ၣ်လီၤ.

**၂) တၢ်မၤဟးဂီၤတၢ်စုလီၢ်ခိာ်ခိာ် လၢကီၢ်ပယီၤသုးဖိတဖှ် မၤဝဲဖဲ မ့ၢ်တြီၢ်ကီၢ်ရၢၣ်ပုၤ**

ဖဲလၢယနူၤအါရံၤ ၁၉သီ, ၂၀၂၀နံၣ်အနံၤန့ၣ် ကီၢ်ပယီၤသုးဖိလၢအမ့ၢ် ခိာ်သုးရၢၣ် (ခမရ-၁၉), ခိာ်ချ့သုးရၢၣ် (ခမရ-၃၄၀), (ခမရ-၃၄၁) ဒီး (ခမရ-၄၃၄) တဖှ် မၤဟးဂီၤကွံာ်ဝဲ ကျိချံမ့ၢ်သ့ၣ် ဒီးမ့ၢ်ပိာ်လီၢ်လံၤတဖှ် ဖဲသဝီဖိတဂၤအစံာ်ပျိုပျို ဖဲ အဒ---- သဝီ, မဲာ်ကျိကရူာ်, ဘုသိာ်ကီၢ်ဆၣ်, မ့ၢ်တြီၢ်ကီၢ်ရၢၣ်အပူၤန့ၣ်လီၤ. သုးတဖှ် အံၤ အိာ်ဝဲလၢသုးဟူးဂဲၤသုးခိာ်အီၤခဲၤခွဲၤ အတၢ်တီခိာ်ရိာ်ဖဲအဖိလၢာ်န့ၣ်လီၤ.<sup>45</sup>

ပုၤသုးဖိသ့ၣ်တဖှ်အံၤ တမၤပုၤကွၢ်တၢ်ပုၤလၢ အဝဲသ့ၣ်ခူၣ်ထီၣ်ဝဲလၢတၢ်ကမၤပိာ်ထီၣ်ကျိချံပုၤသ့ၣ် သ့ၣ်တဖှ်အဂီၢ် ဘၣ်လီၤ. စံာ်ကစၢ်တခါ အဝဲဘၣ်ယိာ်ဝဲလၢခါဆူညါ ဆၣ်ဖိကီၢ်ဖိဒ်အမ့ၢ် ကျိ-ပနာ်သ့ၣ်တဖှ် မ့ၢ်လီၤတဲာ်ဆူတၢ်ပုၤ အံၤကသံသ့ မ့တမ့ၢ်ကဘၣ်ဒိဝဲဒ် မ့တမ့ၢ် တၢ်ပုၤအံၤကကဲထီၣ်ကွံာ်ကလီာ် ဖဲတၢ်စုခါအဆာကတီၢ်လီၤ. လၢတၢ်ကဲ ထီၣ်သးအံၤအဖိခိာ် မ့ၢ်ဝဲတၢ်မၤကမၢ်ခါပတၢ်ဝဲ NCA အလံာ်တၢ်အာ်လီၤအီၤလီၤ အဆာဖိ-၅ (က) လၢအတြီၢ်ဝဲ တၢ်တဘၣ်မၤဟးဂီၤတၢ်စုလီၢ်ခိာ်ခိာ်ဘၣ်န့ၣ်လီၤ.

**၃) ကီၢ်ပယီၤသုး တြီၢ်သဝီဖိတဖှ် လၢကဟ်ထီၣ်ကညီနီၣ်တယၢ်ဆူကွံာ်မဲာ်ညါ ဖဲဘျးဒဲာ်ကီၢ်ရၢၣ်ပုၤ**

ဖဲလၢယနူၤအါရံၤ ၂သီ, ၂၀၂၀နံၣ်အနံၤန့ၣ် ကီၢ်ပယီၤသုးဖိတဖှ်လၢ ခိာ်ချ့သုးရၢၣ် (ခမရ-၂၆၅) တြီၢ်ဝဲလီၢ်က ဝီၤသဝီဖိ ဒီးကွံာ်သရၣ်တဖှ်လၢကဟ်ထီၣ်ကညီနီၣ်တယၢ်ဆူ လီၢ်ကဝီပုၤကီၢ်ပယီၤပဒိာ်တီၤဖုၣ်ကွံာ်တဖျါ အမဲာ်ညါ ဖဲထ---- သဝီ, တနီၤသရၣ်ကီၢ်ဆၣ်, ဘျးဒဲာ်ကီၢ်ရၢၣ်အပူၤန့ၣ်လီၤ. ပုၤသုးဖိတဖှ် မၤဟးဂီၤကွံာ်စ့ၢ်ကီး နီၣ်တယၢ် အတၢ် ဒီး တၢ်ဟ်ထီၣ်နီၣ်တယၢ်အလီၢ် လၢသဝီဖိသ့ၣ်တဖှ် ဘျီထီၣ်ယာ်ဝဲဒ် ဒီးအဝဲသ့ၣ်တတၢ်ပိာ်ဝဲသကိး တၢ်ဒီးလီၢ်ကဝီၤဖိတဖှ် ဒီးတယုန့ၣ်ဝဲအခွဲးဘၣ်န့ၣ်လီၤ.<sup>46</sup>

ကီၢ်ပယီၤသုးဖိတဖှ် တဲအါတၢ်ဒီးစံးဝဲလၢ ကွံာ်အံၤတဒီးန့ၢ်ဘၣ်တၢ်ပျဲလၢ ပုၤဘၣ်မူဘၣ်ဒါတဖှ် လၢကဟ်ထီၣ် ကညီနီၣ်တယၢ်အဂီၢ်ဘၣ်. အဝဲသ့ၣ်တဲအါထီၣ်စ့ၢ်ကီးဝဲလၢ အတအဲာ်ဒီးထံာ်တၢ်မၤသးဒ်အံၤဘၣ်. ကီၢ်ပယီၤသုးအံၤ တဲဘၣ်သရၣ်ကွံာ်ခိာ် ဒီး သဝီဖိတဖှ်ဒ်အံၤ, “*ကညီနီၣ်တယၢ်အံၤတဘၣ်အိာ် ဖဲကီၢ်ပယီၤပဒိာ်ကွံာ်ဘၣ်. သုမ့ၢ်သိာ်လိ*

<sup>45</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အီၤ ဖဲခွဲၣ်လိကီၢ်ဆၣ် လံာ်တၢ်ကစိာ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘၣ်အီၤ ဖဲ လၢဖုၤတြီၢ်အါရံၤ ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.  
<sup>46</sup> ကညီဂ်ဝီခွဲးယာ်ကရူာ် (လၢယုၤ ၂၀၂၀နံၣ်), “*Mergui-Tavoy District Interviews: Tatmadaw soldiers prevented Karen villagers from displaying their ethnic flag in front of their local school in Ta Naw Th’Ree Township, January 2020*”.

အဲကလံးလံာ်လာ်ကွဲပူန့ာ် မ့ာ်သုကဟ်ထီာ် အဲကလံးနီာ်တယာ်စ့ာ်ဇါ.” ဒီးဆဲးတဲဝဲလာ်, “မ့ာ်လာ်ကီာ်ပယီသုး အိာ်ဆီလီသးဖဲသဝီပူအယီ ပဟ့ာ်အခွဲးတသ့ဘာ်. အယီန့ာ်, သုမာ်အိာ်န့ာ် ပဟ့ာ်အခွဲးတသ့ဘာ်.”



တံာ်ဂီၤသ့ာ်တဖၣ်အံၤဘၣ်တံာ်ဒီးန့ာ်အီၤဖဲ လါယနူၤအါရံၤ ၂၀၂၀ နံာ် ဖဲ လ--- သဝီ, တနီၤသရံာ်ကီာ်ဆၣ်, ဘျဲးဒဲာ်ကီာ်ရှၢ်ပူ န့ာ်လီၤ. တံာ်ဂီၤတဖၣ်အံၤဟ်ဖျါထီာ် နီာ်တယာ်အတၢာ် ဒီး တံာ်ဟ်ထီာ်နီာ်တယာ်အလီၤ လါဘၣ်တံာ်မၤဟးဂီၤ ဒီးထူးထီာ်ကွဲာ်အီၤ လါကီာ်ပယီပဒိာ်သုးဖိတဖၣ် ဖဲလီၤကဝီၤကွဲာ်တဖျါအဲာ်ညါန့ာ်လီၤ. (တံာ်ဂီၤ - လီၤကဝီၤသဝီဖိ)

လီၤကဝီၤကရူာ်ခိာ်တဂၤ ဟ်ဖျါထီာ်ဝဲအတၢာ်သးဒိာ်ထီာ်ဘၣ်ပးတံာ်အိာ်သးဒိာ်အံၤလီၤ. “ အဝဲသ့ာ်တကြားထူးလီၤ ကွဲာ်ကညီနီာ်တယာ် ဒ်အံၤဘာ်. အဝဲသ့ာ်ကြားတၢာ်ပိာ်တဲသကိးဒီး လီၤကဝီၤဖိတဖၣ် ဒီးကြားလာ်အမၤဝဲလီၤကဝီၤ ဖိသ့ာ်တဖၣ်လာ်ကထူးလီၤကွဲာ်နီာ်တယာ်အံၤလီၤ. မ့ာ်တခီ, အဝဲသ့ာ်ဟဲလာ်မ့ာ်န့ာ်ဒီး မၤဟးဂီၤကွဲာ် တံာ်ဟ်ထီာ် နီာ်တယာ်အလီၤ ဒီးနီာ်တယာ်အတၢာ်လီၤ.” လီၤကဝီၤကွဲာ်သရံာ်မ့ာ်တဂၤ တဲဘၣ်စ့ာ်ကိး KHRG လါအမ့ာ်ဘၣ်အိာ် ကွဲာ်ဆၢာ်မဲာ်လိာ်သးဒီးကီာ်ပယီသုးအိာ်အလီၤဘၣ်ဆၣ် အဝဲဟ်လီၤအသးကျၢၤမုဆူလါ ကဟ်ထီာ်ဝဲကညီနီာ်တ ယာ်အံၤန့ာ်လီၤ. “ယတူာ်ဘၣ်ဒုတမ့ာ်နီတစဲးဘာ်. ဘၣ်ဆၣ်ယသးဆူာ်ဒီးလာ် ယကဂုာ်ကျဲးစးမၤကဒီး အသီတဘျီ လီၤ. ယကဂုာ်ကျဲးစး ယူၤထီာ်ပကညီအနီာ်တယာ် လါကွဲာ်မဲာ်ညါ. မ့ာ်တကဲထီာ်ဘၣ်ဆၣ်သနက့, ယကမၤကဒီး အသီတဘျီ တုၤလာ်အန့ာ်တစုလီၤ. လီၤကဝီၤသဝီဖိတဖၣ် တူာ်ဘၣ်ဝဲတမ့ာ်နီတစဲးဘာ်.”

**၄) ကီာ်ပယီသုး ကြိဝဲ KNU လါကမၤဝဲ တံာ်ဟ့ာ်တံာ်သ့ာ်ညါဘၣ်ပးဒီး NCA ဖဲချၢာ်လွံာ်ထူာ်ကီာ်ရှၢ်ပူ**

ဖဲလါဖုၤတြုၤအါရံၤ ၂၄သီ, ၂၀၂၀ နံာ်အနံၤန့ာ် ဆီထံးကီာ်ဆၣ် KNU ခိာ်န့ာ်တဖၣ်လဲၤဝဲဆူ အီပလဲးသဝီ, အီပလဲးကရူာ်, ဆီထံးကီာ်ဆၣ်, ချၢာ်လွံာ်ထူာ်ကီာ်ရှၢ်ပူ လါကဟ့ာ်ဝဲတံာ်သ့ာ်ညါန့ာ်ပာ်ဘၣ်ပးဒီး NCA ဒီး တကီာ်ခါထံာ်ကီာ်သဲးတံာ်အိာ်သးတဖၣ်အဂ့ၢ်န့ာ်လီၤ.<sup>47</sup> ဘၣ်ဆၣ်သနက့ ကီာ်ပယီသုးလာ်ခိာ်ချ့သုးရှၢ် (ခမရ- ၁၂၄)တဖၣ် လါဘၣ်တံာ်တီခိာ်ရိာ်မဲာ်အီၤလာ် သုးရှၢ်ခိာ်သါဝဲထီတဂၤ ဟဲန့ာ်လီၤဆူသဝီပူဒီး မၤပတုာ်ကွဲာ်ဝဲတံာ်အိာ် ဖိာ်အဘျီဝဲအံၤန့ာ်လီၤ. ဒီးအဝဲစံးဝဲလာ်ဘၣ်ပးဒီးတံာ်အိာ်ဖိာ်အံၤ တံာ်တဒုးသ့ာ်ညါဒီးဘၣ် တံာ်ကွဲာ်စ့ာ်ကယာ်တံာ်ဒုး အကမံးတံာ် (JMC) ဘၣ်န့ာ်လီၤ. တံာ်အံၤကဲထီာ်ဝဲတံာ်လီၤဘၣ်ယိာ်လာ် သဝီဖိလာ်အဟဲထီာ်တံာ်အိာ်ဖိာ်တဖၣ် အတၢာ်ဘၣ်တံာ်ဘၢအဂီၢ် ဒီး မ့ာ်တံာ်လာ်အမၤဆဲးလီၤစ့ာ်ဝဲ အဝဲသ့ာ်အတၢာ်န့ာ်အိာ် NCA အံၤန့ာ်လီၤ. ဒီးအဝဲသ့ာ် ဆိကမိာ်ဝဲလာ် ကီာ်ပယီသုးအံၤ တဘၣ်မၤပတုာ်ဝဲတံာ်ရဲာ်တံာ်ကျဲးအံၤဘၣ်န့ာ်လီၤ.

<sup>47</sup> တံာ်ဂီၤတံာ်ကျိတခါအံၤ ဘၣ်တံာ်ဟံးန့ာ်အီၤလာ် ဆီထံးကီာ်ဆၣ် လံာ်တံာ်ကစီာ်လာ်တံာ်တရၢလီၤအီၤဘၣ်တဘျီအပူ လါဒီးန့ာ်အီၤ ဖဲလါယူၤ ၂၀၂၀နံာ် အပူန့ာ်လီၤ.



တၢ်ဂီၤသ့ၣ်တဖၣ်အံၤဘၣ်တၢ်ဒိၣ်အိၤဖဲ လါဖျါတြုၤအါရံၤ ၂၄သိ, ၂၀၂၀နံၣ် ဖဲအိၤပလဲးသဝီ, အိၤပလဲးကရူာ်, ဆိထံးကီၢ်ဆၣ်, ချၢၣ်လွၢ်ထူၣ်ကီၢ်ရၣ်အပူၤန့ၣ်လီၤ. တၢ်ဂီၤလၢအစ့ၣ်တဘျီအံၤဟ်ဖျါထီၣ် သဝီဖိတဖၣ် ဖဲထီၣ်ဝဲတၢ်ဟ့ၣ်ဒုးသ့ၣ်ညါဘၣ်ယး NCA အတၢ်ရဲၣ်တၢ်ကျဲၤ လၢ KNU ခိၣ်နၢ်တဖၣ်တိၣ်ခိၣ်ရံၢ်ဖဲဒီးမၤဝဲအဆၢကတီၢ်န့ၣ်လီၤ. တၢ်ဂီၤလၢအထွဲတဘျီအံၤမ့ၢ်ဝဲ ကီၢ်ပယီၤသုး ခိၣ်ချ့သုးရၣ် (ခမရ-၁၂၄) အသုးဖိတဖၣ်လၢ အဖဲတြီၤ ဒီးမၤပတုၣ်ကွံာ်ဝဲတၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤန့ၣ်လီၤ. (တၢ်ဂီၤ - KHRG)

**၅) တၢ်ဟံးဆူၣ်ဟီၣ်ခိၣ်ကပံာ်လၢ သုးခိးကီၢ်ဆၢ (BGF) ဒီး ကီၢ်ပယီၤပဒိၣ် ဖဲဖၣ်အၣ်ကီၢ်ရၣ်ပူၤ**

ဖဲလါယနူၤအါရံၤ ၂၀၂၀နံၣ် ကီၢ်ပယီၤ တၢ်ပၤဆၢတၢ်သ့ၣ်တၢ်ဖျါဟီၣ်ခိၣ်လီၤ ဒီးတၢ်မၤနီၣ်မၤလၢအဝဲၤကျိၤ ဟ်ဖျါထီၣ်သးဒီး သုးခိးကီၢ်ဆၢ (BGF)သုးဖိလၢ သုးတၢ်ပၤဟီၣ်ခိၣ်ကဝီၤနီၣ်ဂံၢ် (တဝ်နယ-၂) တဖၣ် ဟံးန့ၣ်ဆူၣ်ဝဲ ဟီၣ်ခိၣ်လီၤလၢအအိၣ်ဝဲ ၇၀၀ အ့ၣ်ကၢၢ် ဖဲယီၤကုာ်ကရူာ်, တန့ၣ်ဆါကီၢ်ဆၣ်, ဖၣ်အၣ်ကီၢ်ရၣ်ပူၤ လၢအမ့ၢ်ဝဲသဝီဖိဖဲ ဖ--- ဒီး ဝ--- သဝီတဖၣ်အဟီၣ်ခိၣ်လီၤန့ၣ်လီၤ.<sup>48</sup> တၢ်ဟံးဆူၣ်ဟီၣ်ခိၣ်ကပံာ်အံၤ ဘၣ်တၢ်မၤအိၤလၢ သုးခိးကီၢ် ဆၢသုးတၢ်ပၤဟီၣ်ခိၣ်ကဝီၤနီၣ်ဂံၢ် (၂) သုးခိၣ် ဘိၤကွဲးအ့ၣ် ဒီး သုးခိၣ်ဖုထးကျါ အတၢ်ကလုာ်အဖိခိၣ်န့ၣ်လီၤ.

ဟီၣ်ခိၣ်လီၤလၢတၢ်ဟံးဆူၣ်န့ၣ်အိၤတနီၤအကျါန့ၣ် မ့ၢ်ဝဲဒၣ်ပူၤတဝါတၢ်ဒုးအိၣ်ဆၣ်ဖိကီၢ်ဖိ ဆၣ်အိၣ်လီၤန့ၣ်လီၤ. ဟီၣ်ခိၣ်လီၤအဂၤတဖၣ်န့ၣ် မ့ၢ်ဝဲသဝီဖိတဖၣ်အတၢ် ဒီးတနီၤန့ၣ်မ့ၢ်ဝဲတၢ်မၤအိၣ်တၢ်သ့ၣ်တၢ်ဖျါလီၤန့ၣ်လီၤ. ဟီၣ်ခိၣ် လီၤသ့ၣ်တဖၣ်န့ၣ် ခဲအံၤတၢ်မၤပျီမၤပၤကွံာ်အိၤလံလၢ သိလ့ၣ်ထဲၣ်တၢ် (ဘူၤဒိၤစၤ) ဒီး တၢ်တီၤထီၣ်ကွံာ်အိၤလံ န့ၣ်လီၤ. သဝီဖိသ့ၣ်တဖၣ် တသ့ၣ်ညါတၢ်နီတမံၤ မ့ၢ်ကီၢ်ပယီၤတၢ်ပၤဆၢတၢ်သ့ၣ်တၢ်ဖျါဟီၣ်ခိၣ်လီၤ ဒီးတၢ်မၤနီၣ် မၤလၢအဝဲၤကျိၤ ဒီး BGF ကမၤတၢ်မၤန့ၣ်ဖဲဟီၣ်ခိၣ်လီၤအံၤ ဒီးသဝီဖိတဖၣ်ပျံၤတၢ်ဒိၣ်မးလၢကကွၢ်ဆၢၣ်မဲၣ်ဒီးအဝဲ သ့ၣ်ဘၣ်ထွဲတၢ်ဂ့ၢ်အံၤန့ၣ်လီၤ. သဝီဖိသ့ၣ်တဖၣ် တီၣ်ဖျါထီၣ်ဝဲ တၢ်ဂ့ၢ်အံၤဆူ KNU တန့ၣ်ဆါကီၢ်ဆၣ်ပူၤဘၣ်မူဘၣ်ဒါ အအိၣ် ဒီး ပူၤဘၣ်မူဘၣ်ဒါတဖၣ်အံၤ တီၣ်ဖျါထီၣ်ကဒီးအိၤတဆိဆူ KNU ကီၢ်ရၣ်ပူၤဘၣ်မူဘၣ်ဒါတဖၣ်အအိၣ် န့ၣ်လီၤ.

ဒ် BGF သုးအံၤ မ့ၢ်ဝဲကီၢ်ပယီၤသုး တၢ်ပၤအစုဒုၣ်တီၤဖိလၢတဖုအသိးအယိ, လၢအတၢ်ဘၣ်ထွဲဒီးတၢ်ဂ့ၢ်အံၤန့ၣ် မ့ၢ်ဝဲ တၢ်မၤကမၢ်ခါပတံာ်ဝဲ NCA အလံာ်တၢ်အါၣ်လီၤအိၤလီၤ အဆၢဖိ-၉ (စ) ဒီး NCA သုးခိးခိးကပၤ ကဘၣ်လူၤပိာ် မၤထွဲတၢ်ပတုၣ်တၢ်ခးအတၢ်သိၣ်တၢ်သိတၢ်ဘျါ သုးဂ့ၢ်ဝီတၢ်သိၣ်တၢ်သိတၢ်ဘျါတဖၣ် (NCA Code of Conduct)

<sup>48</sup> တၢ်ဂ့ၢ်တၢ်ကျဲၤတခါအံၤ ဘၣ်တၢ်ဟံးန့ၣ်အိၤလၢ တန့ၣ်ဆါကီၢ်ဆၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအိၤတဘျီအပူၤ လၢဒီးန့ၣ်အိၤ ဖဲ လါမ့ၢ် ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

အဆာဖိ-၇ (စ) တဖှ်န့ၣ်လီၤ. လံာ်ယံးယာ် အဆာဖိခံထံာ်လၢာ်အံၤ တြီယာ်ဝဲ ပှၤလၢဆဲးလီၤစုမုာ်ကျၢာ်တဖှ် လၢအတဘၣ်ဟံးန့ၣ်ဆူၣ်ထံဖိကီၢ်ဖိကမုာ်တဖှ်အဟီၣ်ခိၣ်လီၤဘၣ်န့ၣ်လီၤ.

**(ခ) တၢ်မၤကမၣ်တၢ်လၢ KNU ဇီး KNLA ကရၢဖိတဖှ်မၤဝဲ**

ဖဲတၢ်ကွဲးတၢ်ဟံးဖျါအံၤအကတီၢ် KHRG မၤနီၣ်မၤယါန့ၣ်တၢ်ဂ့ၢ်တၢ်ကျိၤဘၣ်ယး KNU ဇီး KNLA ကရၢဖိတဖှ်အ တၢ်ပၣ်ယုာ်ပၣ်ဂီၢ်လၢ တၢ်ထၢဆူၣ်ဖိသၣ်သုး ဇီးတၢ်ထၢတၢ်ခိတၢ်သ့ ဖဲမုာ်တြီၢ်ဇီး ဖှ်အၣ်ကီၢ်ရှၢအပူၤန့ၣ်လီၤ. တၢ်အံၤ မုာ်တၢ်မၤကမၣ်ဝဲ KNU တၢ်ကရၢကရိၣ်ဝဲ အတၢ်သိၣ်တၢ်သီတၢ်ဘျၢတဖှ်န့ၣ်လီၤ.

**၁) KNLA တၢ်ထၢဖိသၣ်သုး ဖဲမုာ်တြီၢ်ကီၢ်ရှၢပူၤ**

ကညီဂ်ဝီခွဲးယာ်ကရူာ် (KHRG) မၤနီၣ်မၤယါဘၣ်ယး KNLA တၢ်ထၢန့ၣ်ဖိသၣ်အသုးအဂ့ၢ် (၅)ခါ ဖဲဘုသိၣ်ကီၢ် ဆၣ်, မုာ်တြီၢ်ကီၢ်ရှၢအပူၤ ဖဲလၢဖုၤတြုၤအါရံၤ ၂၀၂၀ နံၣ်န့ၣ်လီၤ. န် KHRG ပျို့ပူၤပှၤမၤနီၣ်မၤ ယါတၢ်ကစီၣ်တဂၤ ဟံးဖျါထီၣ်ဝဲအသိး, KNLA သုးက့ (၅) သုးရှၢနီၣ်ဂံၢ် (၁၀၂) အသုးခိၣ်ခိၣ်ဂီၢ်ဂ့ၢ် စီၤထူကစီၤ တဲဘၣ် ဝဲးညးကရူာ် ခိၣ်လၢ ကယုထၢန့ၣ်ပှၤသးစၢ်လၢသဝီကိးဖျၢၣ်ဒဲး လၢအအိၣ်လၢအမူဒါဖိလၢတဖှ် န်သိးကန့ၣ်လီၤကဲသုးဖိလၢ KNLA အပူၤန့ၣ်လီၤ. ကရူာ်ခိၣ်အံၤ ဆှၢယီၤဝဲတၢ်မၤအံၤဆူ ကရူာ်အတၢ်ကရၢကရိၣ်ဝဲကျိၤခိၣ်အအိၣ်န့ၣ်လီၤ.<sup>49</sup>

လၢခံတၢ်ထၢန့ၣ်ဝဲသုး အစ့ၤကတၢ် (၅) ဂၤ လၢအမုာ် ဖိသၣ် ၁၄ နံၣ် တုၤ ၁၇ နံၣ် ဝဲးညးကရူာ်အပူၤန့ၣ်လီၤ. တၢ် အံၤဖျါလၢ အဝဲတမၤလီၤတၢ်ဆိဘၣ်ဝဲ ပှၤဖိသၣ်လၢတၢ်ထၢအီၤလၢသုးအသီတဖှ်အသးနံၣ်ဘၣ်ဇီး ညီန့ၣ် KNLA စ့ၢ် ကိးတမၤဝဲတၢ်အံၤဘၣ်န့ၣ်လီၤ. ဖိသၣ်လၢတၢ်ယုထၢထီၣ်အီၤအကျါ (၃)ဂၤ ဘၣ်တၢ်လဲၤဟံးယုာ်အီၤဝဲ KNLA အ သုးရှၢနီၣ်ဂံၢ် (၁၀၂) ဇီးအဂၤ(၂)ဂၤတခီ တၢ်ဟံးအီၤနဲကရူာ်ဂၤသးန့ၣ်လီၤ. ဖိသၣ်လၢအကျါတဂၤအမိၢ် ဟံးဖျါထီၣ် ဝဲလၢ ပှၤလၢအလဲၤဆဲးလီၤဟံးအမံၤလၢကိၣ်ဝဲလံာ်သ့တဖှ် တၢ်တဟ့ၣ်အခွဲးလၢကဆဲးထီၣ်ကိၣ်ဘၣ်- “ယအဲၣ်ဇီး ဆဲးဟံးယဖိခွါလၢကိၣ်န့ၣ် အဝဲသ့ၣ် [KNLA] တအဲၣ်ဝဲဘၣ်. အဝဲသ့ၣ်ဟံးန့ၣ်ဆူၣ်ဝဲယဖိခွါ န်န့ၣ်လီၤ.”

KHRG တီၣ်ဖျါထီၣ်တၢ်ကဲထီၣ်သးတဖှ်အံၤဆူ KNLA သုးက့ (၅) အသုးက့ခိၣ်အအိၣ်ဇီး အဝဲဟ့ၣ်လီၤတၢ်ကလုာ် ဆူ သုးရှၢနီၣ်ဂံၢ်-၁၀၂ အအိၣ် န်သိးကဟံးထီၣ်ဖိၣ်ထီၣ်မူဒါဘၣ်ယးဇီးတၢ်ဂ့ၢ်အံၤန့ၣ်လီၤ. ဖိသၣ်သၢဂၤလၢာ် တၢ် ဟ့ၣ်အီၤအခွဲးနဲသိးကက့ၤထီၣ်ကဒါကိၣ်ဘၣ်ဆၣ် အမိၢ်ဟံးတဖှ်ဘၣ်ဆဲးလီၤဝဲလံာ်တၢ်အါၣ်လီၤလၢအဖိတဖှ်ကဘၣ် ဟဲကဲ KNLA အသုးဖဲအမၤလိတၢ်မုာ်ဝဲအဆၢကတီၢ်အခါန့ၣ်လီၤ. ဖိသၣ်ခံဂၤလၢ တၢ်ဟံးလီၤအီၤနဲကရူာ်ဂၤသး တခီ ဟးထီၣ်ကွံာ်ကိၣ်လံာ်အယိ တၢ်တပျဲအက့ၤကဒါဘၣ်န့ၣ်လီၤ. တၢ်ဟံးပနီၣ်လၢ အဝဲသ့ၣ်ကဘၣ်မၤတၢ်ဖဲန့ၣ်သၢနံၣ် န့ၣ်လီၤ.

တၢ်ထၢန့ၣ်ဖိသၣ်အသုးန့ၣ် မုာ်တၢ်မၤဘၣ်ဇီး NCA တၢ်ဘျၢခိၣ်သ့ၣ် အဆာဖိ (၉) (ပ)ဇီး အဆာဖိ (၇) (ပ) န့ၣ်လီၤ. တၢ်အံၤမုာ်စ့ၢ်ကိးတၢ်ထီၣ်ဒါဝဲ KNLA အသုးသဲးဇီးတၢ်ဘျၢ ဇီးမုာ်တၢ်တမံၤလၢအတဘၣ်လိာ်ဖိးဒုလိာ်သးဇီး Geneva Call အလံာ်တၢ်အါၣ်လီၤအီၤလီၤလၢ KNU ဆဲးလီၤတ့ၢ်စုမုာ်ကျၢာ်ဖဲ လါယူၤလံ ၂၁သီ, ၂၀၁၃နံၣ်အပူၤ ဘၣ်ယးတၢ်ဇီး သးဖိသၣ်လၢစုကဝဲၤအတၢ်ဘၣ်ဂံၢ်ဂ့ၢ်အတၢ်ဘၣ်ဇီးဘၣ်ထံးအဂီၢ်န့ၣ်ဘၣ်လီၤ.<sup>50</sup>

<sup>49</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၣ်အီၤလၢ လံာ်တၢ်ကစီၣ်လၢ ဘုသိၣ်ဇီးဒွဲၣ်လိကီၢ်ဆၣ်ပူၤလၢ တၢ်တရၢလီၤအီၤဘၣ်တဘ့ၣ် လၢ ဇီးန့ၣ်အီၤ ဖဲလၢယူၤ ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.  
<sup>50</sup> Geneva Call, (လါယူၤလံ ၂၀၁၃နံၣ်), “[The KNU/KNLA commits to the protection of children and the prohibition of conflict-related sexual and gender-based violence](#)”.

၂) KNU ပုၤဘၣ်မူဘၣ်ဒါ ထၢဆူၣ်တၢ်ခိတ်သ့ဖဲ ဖၣ်အၣ်ကီၢ်ရှၢ်ပူၤ

ဖဲလါယူၤ ၁၃သီ, ၂၀၂၀နံၣ်အပူၤ KNU တၢ်ကြိၣ်ကီၢ်ဆၣ်ဝဲၤဒါဒါခိတ် စီၤခါန့ၤ ကိးဝဲတၢ်အိၣ်ဖိၣ်ဒီးလီၤကဝီၤသဝီဖိ တဖၣ်လါအအိၣ်ဒီးကျိၢ်(ဂီၤဖံး) -ပနာ် လါအပျါဒုးအိၣ်ဝဲအဆၣ်ဆူကစၢ်ကျါတဖၣ်န့ၣ်လီၤ.<sup>51</sup> အဝဲတဲဒုးသ့ၣ်ညါ ဘၣ်သဝီဖိတဖၣ်လါ သဝီဖိအကျိၢ်ပနာ်တဖၣ် မၤဟးကွၢ်ဟးဂီၤဝဲ တၢ်ထူၣ်တၢ်ဘိသ့ၣ်တဖၣ်အယိ ယုၣ်စ့ကျိၢ် (မ့) ပနာ် တဒုလၢစ့ပယီၤတမၤ (၁၀၀၀) ကွး လါကျိၢ်-ပနာ်ကစၢ်တဖၣ်အအိၣ် ဒ်တၢ်ခိတ်သ့အသိးန့ၣ်လီၤ. ဖဲကျိၢ်-ပနာ်ကစၢ် သ့ၣ်တဖၣ်သံကွၢ်အိၣ် မ့ၢ်အဝဲကသုဝဲ ကျိၣ်စ့သ့ၣ်တဖၣ်အံၤဒ်လဲၣ်န့ၣ်, စီၤခါန့ၤတဲဝဲလါ အဝဲကပူၤဝဲ တဘျုး -သဲးသၣ် ဒီးမိၤထူ လါ KNLAသုးဖိသ့ၣ်တဖၣ်အဂီၢ်န့ၣ်လီၤ. သဝီဖိတနီၤ တတူၢ်လိာ်ဝဲဒ်တၢ်ယုၣ်စ့အံၤဘၣ်ဒီး သံကွၢ်အါထီၣ်ဝဲလါ မ့ၢ်အဝဲဒီးန့ၢ်ဘၣ်တၢ်ပျုလါ KNU ခိတ်နာ်တဖၣ်အအိၣ်လါကထာဝဲတၢ်ခိတ်သ့အံၤခါ. မ့ၢ်သဝီဖိ တနီၤတခီ ခိဖျိအဝဲသ့ၣ်တနာ်ပာ်ဝဲတၢ်အိၣ်သးဂ့ၤဂ့ၤဘၣ်အယိ ဟ့ၣ်ဝဲစ့ဒ်တၢ်ယုၣ်စ့အံၤအသိး ဘၣ်ဆၣ် ဝဲၤဒါဒါခိတ် စီၤခါန့ၤ တမၤနီၣ်န့ၢ်အဝဲသ့ၣ်အမံၤအသၣ်လါအဟ့ၣ်ဝဲစ့အံၤလဲၣ်လါတၢ်မၤနီၣ်အဂီၢ် နီတမံၤဘၣ်န့ၣ်လီၤ.

ဘၣ်ထွဲဒီးတၢ်ဂ့ၢ်အံၤန့ၣ် မ့ၢ်ဝဲတၢ်မၤကမၣ်ခါပတၢ်ဝဲ NCA သုးခိခိခိကပၤ ကဘၣ်လူၤပိာ်မၤထွဲ တၢ်ပတုၣ်တၢ်ခး အတၢ်သိၣ်တၢ်သီတၢ်ဘျုး သုးဂ့ၢ်ဝိတၢ်သိၣ်တၢ်သီတၢ်ဘျုးတဖၣ် (NCA Code of Conduct) အလံာ်တၢ်အၢၣ်လီၤအိၣ်လီၤ အဆၢဖိ-၇ (c) လါအမ့ၢ်ဝဲ တၢ်တဘၣ်ယုၣ်ကျိၣ်ယုၣ်စ့ ဆူကမ့ၢ်တဖၣ်အအိၣ်ဘၣ်န့ၣ်လီၤ. ဘၣ်ဆၣ်သနာ်က့, ဖဲတၢ်ကွဲးထုးထီၣ်ဝဲလံာ်ဟ်ဖျါအံၤအဆၢကတီၢ် စီၤခါန့ၤ အံၤတၢ်တဟံးထီၣ်န့ၢ် ဂ့ၢ်ဝိနီတမံၤဒီးဘၣ်လီၤ.

(ဂ) တၢ်လုာ်အိၣ်သးမူတၢ်ဖံးအိၣ်မၤအိၣ်

လါတၢ်ဟ်ဖျါဘၣ်ပးတၢ်ဖံးအိၣ်မၤအိၣ်တၢ်ဂ့ၢ်ကိတဖၣ် ခိဖျိခိရိန့ၣ်တၢ်ခါအမဲာ်ညါ, KHRG တၢ်မၤနီၣ်မၤပၤဟ်ဖျါ ထီၣ်စ့ၢ်ကိး သဝီဖိဖဲ မ့ၢ်ကြိၣ်ဒီး ဘျးဒဲာ်ကီၢ်ရှၢ်ပူၤတဖၣ် ဘၣ်ကွၢ်ဆၢၣ်မဲာ်ဝဲဒ်ဒီး တၢ်ပံးတၢ်စ့ၤတဖၣ် မ့ၢ်လါ အခုး လီၤ-စံာ်လီၤသ့ၣ်တဖၣ် ဘၣ်ဒီးဒီးဟးဂီၤကွၢ် ခိဖျိမူခိၣ်ကလံၤသီၣ်ဂီၤ တဘၣ်လီၤဘၣ်စး, မ့ၢ်အူအိၣ်တၢ် (မ့) ဆိၣ်ဖိကီၢ်ဖိတဖၣ်မၤဟးဂီၤတၢ်အယိန့ၣ်လီၤ. သဝီဖိဖဲ ကီၢ်ပယီၤမ့ၢ်ထီၣ်ကလံၤထံးပူၤတဖၣ် အါတက့ၢ်မ့ၢ်ပုၤဒီးသန့ၤ ထီၣ်သးလါတၢ်ဖံးအိၣ်မၤအိၣ်တၢ်သ့ၣ်တၢ်ပျုးန့ၣ်လီၤ. ဖဲအဝဲသ့ၣ်မ့ၢ်ဘၣ်ကွၢ်ဆၢၣ်မဲာ်ဝဲဒ်ဒီးတၢ်ကိတ်ခဲလါအဝဲသ့ၣ် တၢ်ဖံးအိၣ်မၤအိၣ်အပူၤဒ်အံၤန့ၣ် ကဲထီၣ်ဝဲတၢ်လုာ်အိၣ်သးသမူတၢ်ဂ့ၢ်ကိဒ်မးန့ၣ်လီၤ. လီၤဆိဒ်တၢ် အဝဲသ့ၣ် အါဒ်တက့ၢ် တဒီးန့ၢ်ဘၣ်ဝဲတၢ်ဆိၣ်ထွဲမၤစၢၤလါထံကီၢ်ပဒိၣ် (မ့) ပုၤဟ့ၣ်တၢ်ဆိၣ်ထွဲမၤစၢၤကရူာ်ကရၢတဖၣ်အအိၣ် ဘၣ်န့ၣ်လီၤ.

မ့ၢ်ကြိၣ်ကီၢ်ရှၢ်

ဖဲ ၂၀၁၉နံၣ် တၢ်မၤဝဲၤ (တၢ်ကူးဘုကူးဟ့) အဆၢကတီၢ်န့ၣ် ကမ့ၢ်အါဒ်အါဂၤ ဖဲလူၤသီကီၢ်ဆၣ်ပူၤတဖၣ် တမၤန့ၢ် အိၣ်ဘုလါလါလီၣ်လီၣ်ဘၣ် မ့ၢ်လါ ခုးလီၤလါတၢ်ဖဲလီၤဝဲတနီၤန့ၣ် ဘၣ်တၢ်ဒွဲၣ်အူထီၣ်ကွၢ်အိၣ်လါ ကီၢ်ပယီၤသုးလါ တဘၣ်တၢ်ဆၢကတီၢ်လါတၢ်ကွဲၣ်အိၣ်ဒီးဘၣ် ဒီးတၢ်ဂ့ၢ်ကိအိၣ်စ့ၢ်ကိးဝဲလါတၢ်ကီၢ်ယုထီ ဒီး ယုၢ်တဖၣ်လီၤမၤဟးဂီၤ ဝဲအယိန့ၣ်လီၤ. လါတၢ်ဂ့ၢ်ဒ်အံၤအယိ, လီၤကဝီၤသဝီဖိတဖၣ် ခဲအံၤဘၣ်သဂါဝဲဒ်ဒီးတၢ်ကိတ်ခဲအါမး လါကဒီးန့ၢ်

<sup>51</sup> တၢ်ဂ့ၢ်တၢ်ကျါတခါအံၤ ဘၣ်တၢ်ဟံးန့ၢ်အိၣ်လါ တၢ်ကြိၣ်ကီၢ်ဆၣ် လံာ်တၢ်ကစီၣ်လါ တၢ်တရၢလီၤအီၤဘၣ်တဘျုးအပူၤ လါဒီးန့ၢ် အီၤ ဖဲလါမ့ၢ် ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

ဘဉ်တၢ်အိဉ်တၢ်အိအလၢအပုၤလၢအဟံဉ်ဖိယိဖိသ့ၣ်တဖၣ်အဂီၢ်န့ၣ်လီၤ.<sup>52</sup> တနီၤန့ၣ် အတၢ်ယုထၢတအိဉ်လၢၤဘဉ်  
ဒီး အဝဲသ့ၣ်ဘဉ်ဟ်တၢ်ကွၢ်အစးလီၤ-စံာ်လီၤတဖၣ် ဒီး ဒီးတၢ်ငါမၤလဲအိဉ်က့ၤ တၢ်လၢတနံၤဂီၢ်တနံၤဂီၢ်န့ၣ်လီၤ.  
ဖဲတၢ်ကွဲးဝဲလံာ်တၢ်ဟ်ဖျါအံၤအဆၢကတီၢ်, သဝီဖိဖဲ **ယိဉ်လိာ်တၢ်မုာ်တၢ်ခုဉ်ကရုာ်**ပူၤတဖၣ် သ့ၣ်လီၤဘုဟုလၢအစံာ်  
ပူၤတနံၤလၢၤ မ့ၢ်လၢတၢ်ကီၢ်ယုထီၤ ဒီးတနီၤန့ၣ်အဘုထုဉ်လၢအစံာ်ပျိုပျိုသ့ၣ်တဖၣ်ယုထီၤသံကွၢ်ဝဲဒၣ်န့ၣ်လီၤ. တၢ်အိဉ်  
ထွဲမၤစၢၤလၢအဝဲသ့ၣ်ဂီၢ် မ့ၢ်တအိဉ်လၢလၢပုၤပုၤဘဉ်ဒီး ခါဆူမဲာ်ညါ အဝဲသ့ၣ်ကဘဉ်ကွၢ်ဆၢဉ်မဲာ်ဝဲဒၣ်ဒီးတၢ်လုာ်  
အိဉ်သးသမူတၢ်ဂ့ၢ်ကီၢ်တဖၣ် ဒီးတၢ်အိဉ်တၢ်အိတကူတယၢဘဉ်န့ၣ်လီၤ.<sup>53</sup>

သဝီကရုာ်ဖဲ ဘုသိဉ်ကီၢ်ဆဉ်ပူၤတဖၣ် ဟ်ဖျါထီဉ်စ့ၢ်ကီးဝဲ တၢ်ဂ့ၢ်ကီၢ်ဒ်သိးအံၤတဖၣ်န့ၣ်လီၤ. ဖဲ ၂၀၁၉န့ၣ်အပူၤ,  
ခိဖျါလၢတၢ်ကီၢ်ယုထီၤဆါ ဒီး ယုာ်တဖၣ်အတၢ်န့ၣ်လီၤမၤဟးဂီၢ်တၢ်အယိ စံာ်လီၤလၢတနံၤဂီၢ်တၢ်မၤန့ၢ်ဘုအနာ် ၃၀၀  
န့ၣ် တၢ်မၤန့ၢ်က့ၤအီၤထဲဒၣ်ထဲ အနာ် ၉၀ ဧၤန့ၣ်လီၤ. စံာ်ကစၢ်တနီၤ မၤန့ၢ်က့ၤဘုအနာ် လီၤလၢထဲဒၣ်ဘုန့ၣ်ချံလၢ  
အသ့ၣ်လီၤဝဲတဖၣ်အသိးခိၤန့ၣ်လီၤ. တနီၤနီၤန့ၣ် အဘုတနံၤဘဉ်အိဉ်စ့ၢ်ကီးဝဲဒၣ်န့ၣ်လီၤ. လီၤကဝီၤသဝီဖိတဖၣ်  
ဟ်ဖျါထီဉ်ဝဲလၢ ကျိဉ်စ့တၢ်ဟဲန့ၣ်လၢအမၤန့ၢ်ဝဲတဖၣ်ခဲလၢာ်န့ၣ် ကဘဉ်ပူၤအိဉ်က့ၤဝဲ တၢ်အိဉ်တၢ်အိတဖၣ်ခဲလၢာ်  
လီၤ. အယိသတးဒီး အဝဲသ့ၣ်တဖၣ် ဟ့ၣ်ဝဲ KNUတၢ်ခိတၢ်သ့တနံၤလၢၤဘဉ်န့ၣ်လီၤ. လၢတၢ်န့ၣ်အယိ, KNU  
ခိသ့ဝဲကျိၤကြးဆိကမိဉ်ပဲာ်ထံနီၤဖး ဒီးကြးပျဲပူၤ တၢ်ထၢတၢ်ခိတၢ်သ့ဆူပူၤတဝၢတဖၣ်လၢအဘဉ်ကွၢ်ဆၢဉ်မဲာ်ဝဲဒၣ်  
န့ၣ်ဆၢဉ်တၢ်တတၢ်တနါ လၢတၢ်လုာ်အိဉ်သးသမူအဖီခိဉ်အယိအံၤန့ၣ်လီၤ. တသ့တဘဉ် တၢ်မ့ၢ်ဘဉ်ဟ့ၣ်တၢ်ခိတၢ်သ့  
န့ၣ် တၢ်အံၤကဲထီဉ်က့ၤဝဲ တၢ်အိဉ်သးလၢအကီၢ်အခဲလၢသဝီဖိတဖၣ်လၢအတူၢ်ဘဉ်ဝဲတၢ်ကီၢ်ခဲတဖၣ်အဂီၢ်န့ၣ်လီၤ.<sup>54</sup>

ဘျဲးဒဲာ်ကီၢ်ဂ့ၢ်

ဖဲတနီၤသရံဉ်ကီၢ်ဆဉ်အပူၤစ့ၢ်ကီး ခိဖျါတၢ်ကီၢ်ဆါဝဲအယိ သးထုဉ်သ့ၣ်တဖၣ်ဘဉ်သံဟးဂ့ၢ်ဟးဂီၢ်ဒီး ဘုစ့ၢ်ကီးဟးဂီၢ်  
ဝဲအါမးလီၤ. တၢ်အံၤကဲထီဉ်ဝဲတၢ်လုာ်အိဉ်သးသမူတၢ်ကီၢ်တၢ်ခိဉ်နီၢ်မးလၢပူၤလၢအဘဉ်ကွၢ်သဂါဝဲဒီး တၢ်ဂ့ၢ်ကီၢ်  
အံၤတဖၣ်အဂီၢ်န့ၣ်လီၤ. လီၤလီၤဆိဆိ ဖဲတၢ်လီၤဒ်အမ့ၢ် တကး, က့, မိဉ်တီၢ်, မနီရိၢ်, အနဲစ့ၢ်ကူ ဒီး ပဝး  
သ့ၣ်တဖၣ်န့ၣ်လီၤ. တၢ်လီၤသ့ၣ်တဖၣ်အံၤ အဝဲသ့ၣ်ဘဉ်သဂါစ့ၢ်ကီးဝဲဒၣ်ဒီး တၢ်ဘဉ်ဒ်ဘဉ်ထံးလၢ သ့ၣ်ပှၢ်မ့ၢ်အူ  
အိဉ်တၢ်လီၤ. ဘဉ်ဆဉ်တၢ်ဘဉ်ဒ်ဘဉ်ထံးဒ်အါထဲလဲဉ်န့ၣ် တၢ်တသ့ၣ်ညါအီၤလီၤတၢ်လီၤဆဲးဘဉ်လီၤ.<sup>55</sup>

န့ၣ်သထုဉ်ကီၢ်ဂ့ၢ်

လီၤကဝီၤသဝီဖိလၢအအိဉ်ဆိးဖဲဘံလုကီၢ်ဆဉ်ပူၤတဖၣ် မ့ၢ်ပူၤအါဒၣ်တက့ၢ် လုာ်အိဉ်သးသမူလၢ တၢ်သ့ၣ်တၢ်ဖျါ ဒီး  
တၢ်မၤဒီးမၤလဲသးန့ၣ်လီၤ. ဖဲ ၂၀၂၀န့ၣ်အပူၤအံၤန့ၣ် ခိဖျါလၢတၢ်ကီၢ်ဆါဝဲအယိ တၢ်ထုဉ်တၢ်ဘိသ့ၣ်တဖၣ် ဘဉ်ဒ်  
ဟးဂ့ၢ်ဟးဂီၢ်အါမးအယိ ကဲထီဉ်တၢ်ကီၢ်တၢ်ခဲလၢ အဝဲသ့ၣ်ကမၤန့ၢ်အိဉ်ဘဉ်ဘုလၢလၢလီဉ်လီဉ် အဂီၢ်န့ၣ်လီၤ.

<sup>52</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘဉ်တၢ်ဟံးန့ၢ်အီၤ ဖဲလုာ်သိကီၢ်ဆဉ် လံာ်တၢ်ကစီဉ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘဉ်အီၤ ဖဲ  
လါမးရှး ၂၀၂၀ န့ၣ်အပူၤန့ၣ်လီၤ.  
<sup>53</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘဉ်တၢ်ဟံးန့ၢ်အီၤ ဖဲလုာ်သိကီၢ်ဆဉ် လံာ်တၢ်ကစီဉ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘဉ်အီၤ ဖဲ  
လါယုာ်လံ ၂၀၂၀ န့ၣ်အပူၤန့ၣ်လီၤ.  
<sup>54</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘဉ်တၢ်ဟံးန့ၢ်အီၤ ဖဲလုာ်သိကီၢ်ဆဉ် လံာ်တၢ်ကစီဉ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်ဘဉ်အီၤ ဖဲ  
လါဖုၤတြုၤအါရံၤ ၂၀၂၀ န့ၣ်အပူၤန့ၣ်လီၤ.  
<sup>55</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘဉ်တၢ်ဟံးန့ၢ်အီၤလၢ တနီၤသရံဉ်ကီၢ်ဆဉ် လံာ်တၢ်ကစီဉ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၢ်အီၤ  
ဖဲလါယုာ် ၂၀၂၀ န့ၣ်အပူၤန့ၣ်လီၤ.

အဝဲသ့ၣ်သ့ၣ်တဖၣ် တဒီးန့ၣ်ဘၣ်တၢ်ဆိၣ်ထွဲမၤစၢၤနီတမံၤလၢလီၤကဝီၤပုၤဘၣ်မူဘၣ်ဒါ မ့တမ့ၢ် ကီၢ်ပယီၤပဒိၣ်တဖၣ် အဆိၣ် လၢကကွၢ်ဆၢၣ်ဗဲၣ်ဒီးလဲၤခိဖျါတၢ်လုၢ်အိၣ်သးသမူတၢ်ဂ့ၢ်ကိအဂီၢ်ဘၣ်န့ၣ်လီၤ.<sup>56</sup>

(ဃ) တၢ်ဟ်ဖျါထီၣ်တၢ်ဘၣ်သးထီၣ်ဒါ ထံတမၢ်ဖဲ မုၢ်တြီၢ်ကီၢ်ရှၢၣ်ပုၤ

ဖဲလါမးရှး ၁၄သီ, ၂၀၂၀ နံၣ်အနံၤန့ၣ် သဝီဖိပုၤနီၣ်ဂံၢ်လၢအအိၣ်ဝဲ ၁၆၇၂ ဂၤ ဖဲ ဖၣ်အၣ် ဒီး မုၢ်တြီၢ်ကီၢ်ရှၢၣ်ပုၤ တဖၣ် ဟဲဟ်ဖျါထီၣ်သးလၢကဟ်ဖျါထီၣ်တၢ်ဘၣ်သး ထီၣ်ဒါတၢ်တုၤထီၣ်ထံတမၢ်တၢ်တီၢ်ကျဲၤတဖၣ်လၢလီၤကဝီၤပုၤ န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအံၤ ဘၣ်တၢ်တီၢ်ခိၣ်ရဲၣ်ဖဲ မၤအီၤလီၤ သးက့ (၅) သးရှၢၣ် (၁၀၂) သးဒု (၃) အသးဒုခိၣ် စီၤဆၢၣ်ယီၤမူ ယုၣ်ဒီးတၢ်ဟ်ဖျါမၤသကိးလၢ လီၤကဝီၤကမုၢ်တဖၣ်န့ၣ်လီၤ.

တၢ်ဟ်ဖျါထီၣ်တၢ်ဘၣ်သးထီၣ်ဒါအံၤ ကဲထီၣ်အသးဖဲယိၣ်လိာ်ကျိန့ၢ် လၢအဘူးဒီးတၢ်ကတုၤထီၣ်ဝဲ ဟၣ်က့ၢ်ထံတမၢ်<sup>57</sup> တၢ်လီၤ ဖဲဘုသိၣ်ကီၢ်ဆၢၣ်ပုၤ ဒီး တၢ်ရဲၣ်တၢ်ကျဲၤအံၤ စးထီၣ် ဂီၤခိ ဂ့န့ၣ်ရဲၣ် တုၤ ၁၀န့ၣ်ရဲၣ်န့ၣ်လီၤ. လၢတၢ်ရဲၣ် တၢ်ကျဲၤတဘျီအံၤ ပၣ်ယုၣ်ဝဲဒၣ်ဒီး တၢ်ထုကဖၣ်သၣ်ကမဲၣ်လၢ ဘူးဒးတၢ်ဘါမ့ၢ်ဂ့ၢ် ဒီး ပုၤခရံၣ်ဖိတၢ်ဘါမ့ၢ်ဂ့ၢ်န့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအံၤကတၢ်ကွံာ်ဝဲလၢ သဝီဖိသ့ၣ်တဖၣ် ထီၣ်လီၤထွံကွံာ်ဝဲ တၢ်ကိးသကြီတဖၣ်လၢထီၣ်ပုၤအခါန့ၣ် လီၤ. ပုၤလၢဟဲဟ်ဖျါထီၣ်တၢ်ဘၣ်သးထီၣ်ဒါအံၤတဖၣ်အိၣ်ဝဲဒီး တၢ်ယုထီၣ် (၄)ထံၣ်န့ၣ်လီၤ.

- ၁. ပျဲယိၣ်လိာ်ကျိ ယုၤသဘျ့.
- ၂. တၢ်တုထီၣ် က့ဒိၣ်ထံတမၢ် ပတသးလီဘၣ်.
- ၃. တၢ်တုထီၣ်ထံတမၢ် လၢကညီပုၤထူလံၤဖိဟီၣ်ကဝီၤ ပတအဲၣ်ဘၣ်.
- ၄. တၢ်တုထီၣ်ထံတမၢ် လၢကလုာ်န့ၣ်ဖိ ပုၤထူလံၤဖိဟီၣ်ကဝီၤ ပတအဲၣ်ဘၣ်.



တၢ်ဂီၤခံဘၣ်အံၤဘၣ်တၢ်ဒီးန့ၣ်အီၤဖဲ လါမးရှး ၁၄သီ, ၂၀၂၀ နံၣ် ဖဲ ဘုသိၣ်ကီၢ်ဆၢၣ်, မုၢ်တြီၢ်ကီၢ်ရှၢၣ်အပူၤန့ၣ်လီၤ. တၢ်ဂီၤတဖၣ်အံၤ ဟ်ဖျါထီၣ်ဝဲ သဝီဖိဖဲမုၢ်တြီၢ်ကီၢ်ရှၢၣ်ဒီးဖၣ်အၣ်ကီၢ်ရှၢၣ်တဖၣ် မၤဝဲဟ်ဖျါထီၣ်တၢ်ဘၣ်သးထီၣ်ဒါထံတမၢ် ဖဲယိၣ်လိာ်ကျိကၢ်

<sup>56</sup> တၢ်ဂ့ၢ်တၢ်ကျိၤတခါအံၤ ဘၣ်တၢ်ဟံးန့ၣ်အီၤလၢ ဘံလုကီၢ်ဆၢၣ် လံာ်တၢ်ကစီၣ်လၢ တၢ်တရၢလီၤအီၤတဘျီအပူၤ လၢဒီးန့ၣ်အီၤ ဖဲ လါဖုၤတြီၤအါရံၤ ၂၀၂၀ နံၣ်အပူၤန့ၣ်လီၤ.

<sup>57</sup> ကညီဂ်ဝိခွဲးယာ်ကရူာ် ဒီး KESAN (လါယုၤ ၂၀၁၈နံၣ်), “[ရေတာတာသုာ် ဖျါဒီးလော၊ ပက်စီးရေးလော၊ ပုမန်မာ့ပုသ်အရွှေ၊ တောင်ပိုင်းၣ် ရှေအေးလိာ်စံ စီမံကိန်းကောင် ရှေဘူးဒီးအပေၣ် ပုဖ်ပေၣ်လၢသော ဆိုးကျိးသုက် ရောက်စီး](#)”.

နံၤန့ၣ်လီၤ. (တၢ်ဂီၤ - KHRG)

**ကညီဂ်ဝိခွဲးယာ်ကရုာ် (KHRG) အဂ့ၢ်ဖျါကိာ်**

ကညီဂ်ဝိခွဲးယာ်ကရုာ် (KHRG) အံၤဘၣ်တၢ်ဒုးအိၣ်ထီၣ်အီၤဖဲ ၁၉၉၂ နံၣ် ဒီးမ့ၢ်ဝဲလီၢ်ကဝီၤကရၢသဘူတဖု လၢအၢၣ်လီၤမၤတၢ်လၢကမၤဂ့ၤထီၣ်ပုၤဂ့ၢ်ဝိခွဲးယာ်အတၢ်အိၣ်သး လၢကီၢ်ပယီၤမ့ၢ်ထီၣ်ကလံၤထံးအပူၤန့ၣ်လီၤ. KHRG သိၣ်လိဝဲ လီၢ်ကဝီၤန့ၣ်သဝီဖိတဖၣ် လၢကမၤနီၣ်မၤပၤတၢ်မၤဘၣ်ဒိပုၤဟီၣ်ခိၣ်ဖိခွဲးယာ် အဂ့ၢ်အကျိၤန့ၣ်လီၤ. KHRG ဘိးဘၣ်ရၢလီၤတၢ်ဂ့ၢ်တၢ်ကျိၤတဖၣ်အံၤ ဒ်သိးကဟ် ဖျါထီၣ်လီၢ်ကဝီၤပူၤ ကမျၢၢ်တဖၣ် အကလုာ်, အတၢ်တူၢ်ဘၣ်ခိၣ်ဘၣ်, အတၢ်ဘၣ်ယိၣ်ဘၣ်ဘၣ် ဒီး အတၢ်ထံၣ်တၢ်ပာ်သးသ့ၣ်တဖၣ် န့ၣ်လီၤ. နဟ့ၣ်ထံၣ်သ့ၣ်ညါ ပတၢ်မၤသ့ၣ်တဖၣ်ဖဲ [www.khrg.org](http://www.khrg.org) အပူၤသ့ၣ်ဒၣ်န့ၣ်လီၤ.

တၢ်ပာ်ထံနီုဖးပှၤဂံဝိခွေးယာ်ဒီးတၢ်ဘၣ်တၢ်ဘၢတၢ်အိၣ်သးဖဲကီၢ်ပယီၤမ့ၢ်ထီၣ်ကလံၤထံးပှၤ  
(လၢယနူၤအါရံၤ တၢ် လၢယူၤ၂၀၂၀နီၣ်)

